


မိဘများ၏လုပ်ပိုင်ခွင့်များ

မေရီလန်ကျင့်ထုံးဆိုင်ရာ

ကာကွယ်မှုများသတိပေးချက်

ကလေးသူငယ်များအတွက်
အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု
မှုကြိုအရွယ်ပညာရေးနှင့်အထူးပညာရေး



၂၀၂၁ ဇန်နဝါရီတွင် ပြန်လည်ဆန်းစစ်သည်



မေရီလန်ပြည်နယ်ပညာရေးဌာန
အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/အထူးပညာရေးဝန်ဆောင်
မှုများဌာန

မိဘ၏လုပ်ပိုင်ခွင့်များ မေရီလန်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများသတိပေးချက်ကလေးသူငယ်များ၊မူကြိုကျောင်း၊အထူးပညာရေး 2021ဇန်နဝါရီ

© 2013 မေရီလန်ပြည်နယ်ပညာရေးဌာန

U. S. ပညာရေးဌာနမှရန်ပုံငွေများ၊ IDEA အပိုင်း C ထောက်ပံ့ကြေး#H181A120124နှင့် IDEA အပိုင်း B ထောက်ပံ့ကြေး #H027A012035A၊မူပိုင်ခွင့် 2013၊မေရီလန်ပြည်နယ်ပညာရေးဌာန (MSDE) နှင့်အတူမေရီလန်ပြည်နယ်ပညာရေးဌာန (MSDE) မှဤထုတ်ပြန်ချက်ကို ရေးဆွဲထုတ်ပြန်သည်။ဤစာရွက်စာတမ်းကိုစာဖတ်သူများအားကူးယူဝေမျှရန်ခွင့်ပြုတိုက်တွန်းသော်လည်း MSDE အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/အထူးပညာရေးဝန်ဆောင်မှုများဌာနအားခရက်ဒစ်ပေးရမည်။အခြားမူပိုင်ခွင့်အားလုံးကိုရရှိပြီးဖြစ်သည်။မေရီလန်ပြည်နယ်ပညာရေးသည်အလုပ်အကိုင်ကိုထိခိုက်စေသည့် အကြောင်းအရာများသို့မဟုတ်ပရိဂရမ်များအသုံးပြုခွင့်ဆောင်ရွက်ရာတွင်လူမျိုး၊အသားအရောင်၊လိင်၊အသက်အရွယ်၊နိုင်ငံဇာတိ၊ဘာသာ၊မသန်စွမ်း သို့မဟုတ်လိင်ပိုင်းဆိုင်ရာဖော်ထုတ်မှုများအခြေခံ၍ခွဲခြားခြင်းမရှိပါ။ဌာနဆိုင်ရာမူဝါဒနှင့် ပတ်သက်၍ စုံစမ်းသိရှိလိုပါက ကျေးဇူးပြု၍ သက်ညှာရေးအာမခံနှင့် စီမံဆောင်ရွက်ရေးရုံးခွဲ၊ စီမံခန့်ခွဲရေးဆိုင်ရာ လက်ထောက်ကြီးကြပ်ရေးမှူးရုံး၊ မေရီလန်ပြည်နယ်ပညာရေးဌာန၊ 200 West Baltimore Street၊ 6 လွှာ ၊ Baltimore၊ MD 21201-2595, 410-767- 0433, Fax 410-767-0431, www.MarylandPublicSchools.org.သို့ ဆက်သွယ်ပါ။ ချို့ယွင်းမှုများရှိသောအမေရိကန်လူမျိုးများဥပဒေ (ADA) အရ ဤစာရွက်စာတမ်းအား တောင်းဆိုမှုအပေါ်မူတည်၍ အခြားပုံစံ များဖြင့် ရရှိနိုင်သည်။ မေရီလန်ပြည်နယ်ပညာရေးဌာန၊ အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/အထူးပညာရေးဝန်ဆောင် မှုများဌာနခွဲ Voice (410) 767-7770 သို့မဟုတ် Fax (410) 333-1571သို့ဆက်သွယ်ပါ။

Mohammed Choudhury
စာသင်ကျောင်းများဆိုင်ရာ ပြည်နယ်ကြီးကြပ်ရေးမှူး

Clarence C. Crawford
ဥက္ကဋ္ဌ
ပြည်နယ်ပညာရေးဘုတ်အဖွဲ့

Carol A. Williamson, Ed.D.
ပညာရေးအရာရှိချုပ်

Marcella E. Franczkowski, M.S.
လက်ထောက်ပြည်နယ်ကြီးကြပ်ရေးမှူး
အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/အထူးပညာရေးဝန်ဆောင်မှုများဌာနခွဲ

Larry Hogan
Governorပြည်နယ်အုပ်ချုပ်ရေးမှူး

မေရီလန်ပြည်နယ်ပညာရေးဌာန
အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/ အထူးပညာရေးဝန်ဆောင်မှုများဌာနခွဲ
200 West Baltimore Street
Baltimore, Maryland 21201
410-767-7770 (phone)
410-333-1571 (fax)
<http://www.marylandpublicschools.org>

ဤစာရွက်စာတမ်းကိုမေရီလန်ပြည်နယ်ပညာရေးဌာန၊အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုနှင့်အထူးပညာရေးဝန်ဆောင်မှုများဌာနခွဲတွင်အောက်ပါ ဘာသာစကားများဖြစ်သောAmharic(အာရပ်ဘာဂါလီ၊ဗမာ၊တရုတ်၊ Dari)၊ပြင်သစ်၊ Gujarati,

၂၀၂၁ ဇန်နဝါရီ-နောက်ဆုံးပြန်လည်ဆန်းစစ်သည်
၂၀၂၁ဇန်နဝါရီ၇ရက်တွင်သက်ရောက်သည်

မိဘများ၏ လုပ်ပိုင်ခွင့်များ - မေရီလန်းကျင့်ထုံးဆိုင်ရာကာကွယ်မှုများ - ကလေးသူငယ်များအတွက် အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု၊ မူကြိုအရွယ်အထူးပညာရေး၊ အထူးပညာရေး

Haitian၊ Hebrew၊ ဟိန္ဒူ၊ ဂျပန်၊ ကိုရီးယား၊ နီပေါ၊ Pashto၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ Tagalog၊ တူရကီ၊ Urdu နှင့် ဗီယက်နမ် ဖြင့် ရရှိနိုင်သည်။

၂၀၂၁ ဇန်နဝါရီ-နောက်ဆုံး ပြန်လည်ဆန်းစစ်သည်

၂၀၂၁ ဇန်နဝါရီ ၇ ရက်တွင် သက်ရောက်သည်

မာတိကာဇယား

ကျင့်ထုံးဆိုင်ရာကာကွယ်မှုများသတိပေးချက်	1
အမိဘသာစကား	2
အီလက်ထရောနစ်မေးလ်	2
ကြိုတင်ရေးသားသတိပေးချက်	2
သတိပေးချက်	2
ရေးသားသတိပေးချက်သဘောတူညီမှု	3
သဘောတူညီမှု	3
မိဘသဘောတူညီမှု	3
IEPအပိုင်း B	4
ကနဦးချင့်တွက်မှုအတွက်မိဘများ၏သဘောတူညီမှု	4
ပြည်နယ်အုပ်ထိန်းခံရသူများကနဦးချင့်တွက်မှုဆိုင်ရာအထူးစည်းမျဉ်းများ	4
ဝန်ဆောင်မှုများအတွက်မိဘများ၏သဘောတူညီမှု	5
ဝန်ဆောင်မှုများအတွက်မိဘများ၏သဘောတူညီမှုရုပ်သိမ်းခြင်း	5
IEP ကလေးငယ်များနှင့်လူငယ်များအတွက်သာပြန်လည်ချင့်တွက်မှုများအတွက်မိဘများ၏သဘောတူညီမှု	5
မိဘများ၏သဘောတူညီမှုရရှိရန်သင့်လျော်သည့်ကြိုးပမ်းဆောင်ရွက်မှုများစာရွက်စာတမ်းအထောက်အထား	6
အခြားသဘောတူညီမှုလိုအပ်ချက်များ	6
IFSPအပိုင်း C	7
IFSPမှတစ်ဆင့်ဝန်ဆောင်မှုများအတွက်မိဘသဘောတူညီမှု	7
IFSPမှတစ်ဆင့်ဝန်ဆောင်မှုများအားမိဘငြင်းဆိုပိုင်ခွင့်	7
IFSPကလေးငယ်များအတွက်သာပြန်လည်ချင့်တွက်မှုများအတွက်မိဘများ၏သဘောတူညီမှု	7
သီးခြားပညာရေးချင့်တွက်မှု	7
အဓိပ္ပါယ်ဖွင့်ဆိုချက်များ	7

အများပြည်သူအေဂျင်စီစံသတ်မှတ်ချက်	8
အများပြည်သူကုန်ကျစရိတ်ဖြင့်မိဘများ၏ချင့်တွက်ပိုင်ခွင့်	8
မိဘများမှစတင်ဆောင်ရွက်သောချင့်တွက်မှု	8
စီမံခန့်ခွဲရေးဥပဒေတရားသူကြီး (ALJ) မှချင့်တွက်မှုတောင်းဆိုခြင်း	9
မိဘများကိုယ်စား	9
မိဘများကိုယ်စားအတွက်စံသတ်မှတ်ချက်	9
အချက်အလက်လျှို့ဝှက်ထားရှိမှု	9
အဓိပ္ပါယ်ဖွင့်ဆိုချက်များ	10
ကာကွယ်မှုများ	10
သဘောတူညီမှု	11
အသုံးပြုခွင့်များ	12
အသုံးပြုခွင့်မှတ်တမ်း	12
မိဘများ၏တောင်းဆိုချက်ဖြင့်မှတ်တမ်းများပြင်ဆင်ချက်များ	13
အချက်အလက်ဖျက်ဆီးရေးလုပ်ထုံးလုပ်နည်းများ	13
ကလေးငယ်များ၏လုပ်ပိုင်ခွင့်များ	13
စည်းကမ်းပိုင်းဆိုင်ရာအချက်အလက်	14
ချို့ယွင်းမှုရှိသူကလေးငယ်များ၏စည်းကမ်း	14
အဓိပ္ပါယ်ဖွင့်ဆိုချက်များ	13
ကျောင်းဝန်ထမ်း၏လုပ်ပိုင်ခွင့်အာဏာ	14
ဝန်ဆောင်မှုများ	15
သိသာထင်ရှားမှုသတ်မှတ်ဆုံးဖြတ်ချက်	16

အထူးအခြေအနေများ	16
နေရာထားရှိမှုအပြောင်းအလဲ	17
စည်းကမ်းပိုင်းဆိုင်ရာဆောင်ရွက်မှုတောင်းဆိုခွင့်	17
ရွေးချယ်ရန်မဆုံးဖြတ်ရသေးသောကလေးငယ်	18
တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးအာဏာပိုင်များမှလွှဲပြောင်းမှုနှင့်အရေးယူဆောင်ရွက်မှု	18
အများပြည်သူကုန်ကျစရိတ်ဖြင့် ပုဂ္ဂလိကျောင်းများတွင်ကလေးငယ်များအားမိဘများမှတစ်ဖက်သတ်ထားရှိမှု	19
ကုန်ကျစရိတ်ပြန်ပေးရေးကန့်သတ်ချက်	19
အရွယ်ရောက်သည့်အသက်အပိုင်းအခြားတွင်မိဘများ၏လုပ်ပိုင်ခွင့်များလွှဲပြောင်းခြင်း	20
သဘောမတူညီမှုများအားပြန်လည်ဖြေရှင်းခြင်း	21
စေ့စပ်မှု	21
စေ့စပ်မှုတိုက်တွန်းရန်တွေ့ဆုံမှု	22
အခြေအနေတိုင်ကြားချက်နှင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အကြားကွာခြားချက်	22
အခြေအနေတိုင်ကြားချက်	23
အခြေအနေတိုင်ကြားချက်အားပြန်လည်ဖြေရှင်းခြင်း	24
စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအကြောင်းအရာဖြစ်သောအခြေအနေတိုင်ကြားချက်အားပြန်လည်ဖြေရှင်းခြင်း	24
စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်	24
စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အကြောင်းအရာ	25
စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အားတုံ့ပြန်ဆောင်ရွက်ခြင်း	25
သတိပေးချက်လုံလောက်မှု	26
တရားစွဲဆိုမှုများပြုလုပ်ချိန်အတွင်းကလေးငယ်၏အခြေအနေ	26
ပြန်လည်ဖြေရှင်းညှိနှိုင်းရေးလုပ်ငန်းစဉ်များ	27
ရက်၃၀ဆုံးဖြတ်ချိန်ကာလညှိနှိုင်းမှုများ	27

ပြန်လည်ဖြေရှင်းညှိနှိုင်းရေးသဘောတူညီချက်	28
စီစဉ်ဆောင်ရွက်မှုကြားနာခြင်း	28
စီမံခန့်ခွဲရေးဥပဒေတရားသူကြီး (ALJ)	28
စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အကြောင်းအရာ	29
ကြားနာခွင့်များ	29
နောက်ထပ်အချက်အလက်ထုတ်ဖော်ပြောကြားမှု	29
မိဘများ၏လုပ်ပိုင်ခွင့်များ	29
ကြားနာမှုဆုံးဖြတ်ချက်	29
သီးခြားစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်	30
ကြားနာမှုသတ်မှတ်ချိန်များနှင့်အဆင်ပြေမှု	30
အမြန်အပြီးအစီဆောင်ရွက်သောစီစဉ်ဆောင်ရွက်မှုကြားနာခြင်း	30
ကြားနာမှုဆုံးဖြတ်ချက်များ...	31
အပြီးသတ်ကြားနာမှုဆုံးဖြတ်ချက်	31
အယူခံ	31
တရားရုံးရှေ့နေစရိတ်	31
ပူးတွဲချက် - IDEA အငြင်းပွားမှုပြန်လည်ဖြေရှင်းညှိနှိုင်းရေးလုပ်ငန်းစဉ်များ	
နှိုင်းယှဉ်ပြဇယား	33

ကျင့်ထုံးဆိုင်ရာကာကွယ်မှုများသတိပေးချက်

34 C.F.R. § 300.504 နှင့် § 303.421 နှင့် § 303.404

ကျင့်ထုံးဆိုင်ရာကာကွယ်မှုများသတိပေးချက်တွင်နားလည်လွယ်သည့်ပုံစံနှင့်မိဘများ၏အမိဘာသာစကားဖြင့်သင့်တော်သလိုဖော်ပြထားသည့် မိဘများ၏လုပ်ပိုင်ခွင့်များရှင်းလင်းချက်အပြည့်အစုံပါဝင်သည်။ဖက်ဒရယ်ဥပဒေ၊ချို့ယွင်းမှုရှိသူများတစ်ဦးချင်းပညာရေးအက်ဥပဒေလက်အောက်ရှိကျင့်ထုံးဆိုင်ရာကာကွယ်မှုများသတိပေးချက်သည်ချို့ယွင်းမှုရှိသည့်ကလေးငယ်များနှင့်မိဘများနှင့်သက်ဆိုင်သည်။

ဤစာရွက်စာတမ်းထဲတွင်ပါဝင်သည့်ကာကွယ်မှုများကိုဗဟိုပြည်နယ်အစိုးရ၏ချို့ယွင်းမှုရှိသူများတစ်ဦးချင်းပညာရေးအက်ဥပဒေ (IDEA) 20 U.S.C. §1400 *et seq.*၊ဖက်ဒရယ်စည်းမျဉ်းဥပဒေ(CFR) 34 C.F.R. § 300.1 *et seq.* (IEP) နှင့်34 C.F.R. § 303.1 *et seq.* (IFSP)

နှင့်မေရီလန်ပြည်နယ်စည်းမျဉ်းဥပဒေ၏အောက်ပါအခန်းများသို့မဟုတ်COMAR: COMAR 13A.05.01, COMAR 13A.08.03, နှင့် COMAR 13A.13.01 ဖြင့်ပြဌာန်းထားသည်။အများပြည်သူအေဂျင်စီတစ်ခုစီသည် IDEA လိုအပ်ချက်များနှင့်ကိုက်ညီသည့်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများကိုပြဌာန်း၍ထိန်းသိမ်းဆောင်ရွက်သွားရမည်။သက်ဆိုင်သည့်အခါတွင်အပိုင်း B အတွက် IEP နှင့်အပိုင်း C အတွက် IFSP ကိုဖော်ပြခြင်းဖြင့်မည်သည့်ပုဒ်မများသည် IDEA ၏အပိုင်း B သို့မဟုတ်အပိုင်း C နှင့်သက်ဆိုင်ကြောင်းကျသတိပေးချက်မှဖော်ပြမည်ဖြစ်သည်။

IFSP

မှန်ဆောင်မှုများကိုလက်ခံရရှိသည့်ကလေးငယ်များနှင့်မိသားစုများအတွက်မိဘများအနေဖြင့်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများမိတ္တူကို -

- အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုမှန်ဆောင်မှုများပေးသူမှကလေးငယ်၏အထောက်အထား၊ချင့်တွက်မှုသို့မဟုတ်ထားရှိမှုသို့မဟုတ်ကလေးငယ်နှင့်ယင်းကလေးငယ်၏မိသားစုအတွက်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုမှန်ဆောင်မှုများပြဌာန်းချက်ကိုတောင်းဆိုသည့်အခါမျိုးအပါအဝင်ကြိုတင်ရေးသားသတိပေးချက်နှင့်အတူလက်ခံရရှိမည်၊
- ကလေးငယ်အားအပိုင်း C ရှိအစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုမှန်ဆောင်မှုများအတွက်ရည်ညွှန်းသည့်အခါမျိုးသို့မဟုတ်
- အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုမှန်ဆောင်မှုများပြဌာန်းချက်အတွက်သဘောတူညီမှုရရှိသည့်အခါမျိုးတွင်ပြည်နယ်၏ငွေပေးချေမှုများစနစ်မူဝါဒများမိတ္တူနှင့်အတူလက်ခံရရှိမည်ဖြစ်သည်။

IEP

မှတစ်ဆင့်ဝန်ဆောင်မှုများလက်ခံရရှိသည့်ကလေးငယ်များအတွက်အများပြည်သူအေဂျင်စီမှအခြားစာရွက်စာတမ်းမိတ္တူကိုမိဘများအားပေးရမည်မှလွဲ၍မိဘများအနေဖြင့်အောက်ပါတို့အပေါ်မူတည်၍ကျင့်ထုံးဆိုင်ရာကာကွယ်မှုများမိတ္တူကိုတစ်နှစ်လျှင်တစ်ကြိမ်လက်ခံရရှိရမည် -

- ချင့်တွက်မှုအတွက်ကနဦးလွှဲပြောင်းချက်သို့မဟုတ်မိဘများ၏တောင်းဆိုချက်အပေါ်
- ကျောင်းပညာသင်နှစ်တွင်ပထမဆုံးရေးသားတိုင်ကြားချက်လက်ခံရရှိမှုအပေါ်
- ကျောင်းပညာသင်နှစ်တွင်ပထမဆုံးစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်လက်ခံရရှိမှုအပေါ်
- စည်းကမ်းတကျဆောင်ရွက်မှုပြုလုပ်ရန်ဆုံးဖြတ်ချက်ချသည့်အခါနှင့်
- တောင်းဆိုချက်အပေါ်မူတည်သည်။

အများပြည်သူအေဂျင်စီသည်၎င်း၏ယင်းဝက်ဘ်ဆိုက်ရှိပါက၎င်း၏အင်တာနက်ဝက်ဘ်ဆိုက်အပေါ်တွင်လက်ရှိကျင့်ထုံးဆိုင်ရာကာကွယ်မှုများမိတ္တူကိုထားရှိနိုင်သည်။

ရှင်းလင်းပြတ်သားစွာမပြုလုပ်နိုင်ပါကကျင့်ထုံးဆိုင်ရာကာကွယ်မှုများစာရွက်စာတမ်းတွင်အလွယ်တကူနားလည်နိုင်သောပုံစံနှင့်မိဘများ၏အမိဘာသာစကားဖြင့်မိဘများ၏လုပ်ပိုင်ခွင့်များဆိုင်ရာရှင်းလင်းချက်အပြည့်အစုံပါဝင်သည်။ အကယ်၍မိဘများ၏အမိဘာသာစကားသို့မဟုတ်အခြားဆက်သွယ်ရေးနည်းလမ်းပုံစံသည်ရေးသားထားသည့်ဘာသာစကားမဟုတ်ပါကအများပြည်သူအေဂျင်စီသည်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများကိုနှုတ်ဖြင့်သော်လည်းကောင်းသို့မဟုတ်မိဘများ၏အမိဘာသာစကားကိုအခြားနည်းလမ်းများဖြင့်သော်လည်းကောင်းသို့မဟုတ်အခြားဆက်သွယ်ရေးနည်းလမ်းပုံစံဖြင့်သော်လည်းကောင်းဘာသာပြန်ဆိုရန်အဆင့်များကိုဆောင်ရွက်ရမည်။

အများပြည်သူအေဂျင်စီသည်သတိပေးချက်ဘာသာပြန်ဆိုမှုစာရွက်စာတမ်းအားရေးသားထားသည့်သက်သေကိုထိန်းသိမ်းထားရှိရမည်ဖြစ်ပြီးမိဘများအနေဖြင့်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများအကြောင်းအရာကိုသိရှိနားလည်စေရမည်။

အမိဘာသာစကား
IEP နှင့် IFSP
34 C.F.R. § 300.612, § 300.29, § 303.421, နှင့် § 303.25

မိဘများသည်၎င်းတို့နားလည်သည့်ဘာသာစကားဖြင့်အချက်အလက်ကိုလက်ခံရရှိပိုင်ခွင့်ရှိသည်။

အင်္ဂလိပ်စာကျမ်းကျင့်မှုကိုကန့်သတ်ထားသူတစ်ဦးချင်းနှင့်အတူအသုံးပြုသည့်အခါအမိဘာသာစကားသည်အောက်ပါတို့ကိုဆိုလိုသည် -

၂၀၂၁ ဇန်နဝါရီ-နောက်ဆုံးပြန်လည်ဆန်းစစ်သည်
 ၂၀၂၁ ဇန်နဝါရီရက်တွင်သက်ရောက်သည်

- ထိုပုဂ္ဂိုလ်မှသာမန်အသုံးပြုသည့်ဘာသာစကား၊ သို့မဟုတ်ကလေးငယ်ဆိုပါကကလေးငယ်၏မိဘများမှသာမန်အသုံးပြုသည့်ဘာသာစကား၊
- ကလေးငယ် (ကလေးငယ်၏ချင့်တွက်မှုအပါအဝင်) နှင့်အတူတိုက်ရိုက်ဆက်သွယ်မှုအားလုံးတွင်နေအိမ်သို့မဟုတ်လေ့လာသင်ယူရေးပတ်ဝန်းကျင်ရှိကလေးငယ်မှသာမန်အသုံးပြုသည့်ဘာသာစကား။

နားမကြားသူသို့မဟုတ်မျက်မမြင်သူအတွက်သို့မဟုတ်ရေးသားထားသည့်ဘာသာစကားမရှိသူအတွက်ဆက်သွယ်ရေးနည်းလမ်းသည်လူတစ်ဦးသာမန်အသုံးပြုသည့်အရာ (ကိုယ်အမူအရာဘာသာစကား၊ မျက်မမြင်စာသို့မဟုတ်နှုတ်ဖြင့်ဆက်သွယ်ပြောကြားခြင်း) ဖြစ်သည်။

မိဘများအနေဖြင့်၎င်းတို့ကလေးငယ်၏လုပ်ဆောင်ပြီးစီးထားသော IFSP သို့မဟုတ် IEP အားမိဘများ၏အမိဘာသာစကားကိုဘာသာပြန်ဆိုပေးရန်တောင်းဆိုနိုင်သည်။ အကယ်၍မိဘများမှပြောဆိုသော အမိဘာသာစကားကိုဒေသတွင်းစာသင်ကျောင်းစနစ်ရှိကျောင်းသားဦးရေ၏တစ်ရာခိုင်နှုန်း (၁%) ကျော်မှပြောဆိုအသုံးပြုပါကသက်ဆိုင်ရာကျောင်းအမှုထမ်းအနေဖြင့်တောင်းဆိုသည့်ရက်စွဲအပြီးနောက်ရက်ပေါင်း (၃၀) အတွင်းမိဘများအားဘာသာပြန်ဆိုထားသောစာရွက်စာတမ်းနှင့်အတူဖြည့်ဆည်းပေးရမည်။ ဤတစ်ရာခိုင်နှုန်းဘာသာပြန်လိုအပ်ချက်ကိုဤစာရွက်စာတမ်း၏စေ့စပ်မှုအပိုင်းကဏ္ဍတွင်လည်းဆွေးနွေးထားသည်။

အီလက်ထရောနစ်မေးလ်

IEP နှင့် IFSP

34 C.F.R. §300.505

ရွေးချယ်စရာရှိနိုင်ပါကမိဘများအနေဖြင့်သတိပေးချက်များကိုအီလက်ထရောနစ်နည်းဖြင့်ရရှိနိုင်သည်။ အများပြည်သူအေဂျင်စီသည်မိဘများအားအီးမေးလ်ဖြင့် စာရွက်စာတမ်းများလက်ခံရရှိရေးရွေးချယ်မှုပေးပါကမိဘများအနေဖြင့်အောက်ပါတို့ကိုအီးမေးလ်ဖြင့်လက်ခံရရှိရန်ရွေးချယ်နိုင်သည် -

- ကြိုတင်ရေးသားသတိပေးချက်၊
- ကျင့်ထုံးဆိုင်ရာကာကွယ်မှုများသတိပေးချက်နှင့်
- စီစဉ်ဆောင်ရွက်မှုအတွက်တောင်းဆိုချက်နှင့်သက်ဆိုင်သောသတိပေးချက်များ။

ကြိုတင်ရေးသားသတိပေးချက်

IEP နှင့် IFSP

34 C.F.R. §§ 300.503 နှင့် 303.421

မိဘများသည် ၎င်းတို့ကလေးငယ်၏အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများသို့မဟုတ် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် အများပြည်သူအေဂျင်စီ၏ဆောင်ရွက်မှုများအကြောင်းနှင့် ပတ်သက်၍ ရေးသားအသိပေးချက်ကို လက်ခံရရှိပိုင်ခွင့်ရှိသည်။

သတိပေးချက် -

အများပြည်သူအေဂျင်စီသည် အောက်ပါတို့ကို စတင်ဆောင်ရွက်ရန် သို့မဟုတ် ပြောင်းလဲရန် တောင်းဆိုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုမီ သင့်တော်သည့် အချိန်တွင် မိဘများအား ရေးသားသတိပေးချက်ကို ပေးရမည် -

- အထောက်အထား၊
- ချင့်တွက်မှု၊
- ပညာရေးပရိုဂရမ်၊
- ကလေးငယ်၏ ပညာရေးနေရာထားရှိမှု
- ကလေးငယ်အတွက် အခမဲ့ဖြစ်သော သက်ဆိုင်ရာအများပြည်သူပညာရေး (FAPE) ပြဌာန်းချက် သို့မဟုတ်
- IFSP
မှတစ်ဆင့် ကလေးငယ်နှင့် ကလေးငယ်၏ မိသားစုအတွက် အစောပိုင်းကာလကြားဝင်ဖြည့်စွက်မှုဝန်ဆောင်မှုများ ပြဌာန်းချက် သို့မဟုတ်
- IEP မှတစ်ဆင့် ကလေးငယ်အတွက် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများ ပြဌာန်းချက်။

ရေးသားသတိပေးချက်သည် မိဘများ၏ သဘောတူညီမှုကို လိုအပ်သည့် ဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အခါ အများပြည်သူအေဂျင်စီသည် တစ်ချိန်တည်းတွင် ရေးသားသတိပေးချက် ပေးနိုင်သည်။

ရေးသားသတိပေးချက် သဘောတူညီမှု -

IFSP

မှတစ်ဆင့် ဝန်ဆောင်မှုများ လက်ခံရရှိသည့် ကလေးငယ်များနှင့် မိသားစုများအတွက် ရေးသားသတိပေးချက်မှာ -

- တောင်းဆိုခံရသည့် သို့မဟုတ် ငြင်းဆိုခံရသည့် ဆောင်ရွက်မှုကို ဖော်ပြရမည်၊
- အရေးယူဆောင်ရွက်ရသည့် အကြောင်းအရင်းကို ရှင်းပြရမည် ဖြစ်ပြီး
- ကျင့်ထုံးဆိုင်ရာ ကာကွယ်မှုများ ပါဝင်ရမည်။

IEP မှတစ်ဆင့် ဝန်ဆောင်မှုများ လက်ခံရရှိသည့် ကလေးများအတွက် ရေးသားသတိပေးချက်မှာ -

- အများပြည်သူအေဂျင်စီမှ အရေးယူဆောင်ရွက်ရန် တောင်းဆိုသည့် သို့မဟုတ် ငြင်းဆိုသည့် ဆောင်ရွက်မှု(

များ)ကိုဖော်ပြရမည်။

- အများပြည်သူအေဂျင်စီသည်အရေးယူဆောင်ရွက်မှု(များ)ကိုဆောင်ရွက်ရန်တောင်းဆိုနေသည့်သို့မဟုတ်ငြင်းဆိုနေသည့်အကြောင်းအရင်းကိုရှင်းပြရမည်။
- ချင့်တွက်မှုလုပ်ငန်းစဉ်အကဲဖြတ်တွက်ချက်မှုမှတ်တမ်းတစ်ခုစီကိုရှင်းပြပါသို့မဟုတ်ဆောင်ရွက်မှု(များ)ကိုတောင်းဆိုရန်သို့မဟုတ်ငြင်းဆိုရန်ဆုံးဖြတ်ရာတွင်အသုံးပြုသည့်အများပြည်သူအေဂျင်စီကိုတင်ပြရမည်။
- မိဘများအနေဖြင့် IDEA ရှိကျင့်ထုံးဆိုင်ရာကာကွယ်မှုများပြဋ္ဌာန်းချက်များအောက်တွင်ကာကွယ်မှုများကိုရရှိကြောင်းဖော်ပြချက်ပါဝင်ရမည်။
- အများပြည်သူအေဂျင်စီမှတောင်းဆိုနေသည့်သို့မဟုတ်ငြင်းဆိုနေသည့်ဆောင်ရွက်မှုသည်ချင့်တွက်မှုအတွက်ကနဦးလွှဲပြောင်းချက်မဟုတ်ပါကမိဘများအား၎င်းတို့အနေဖြင့်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများဖော်ပြချက်ရရှိနိုင်ကြောင်းပြောပြရမည်။
- IDEA ကိုနားလည်စေရန်အကူအညီအတွက်ဆက်သွယ်ရန်မိဘများအတွက်ရင်းမြစ်များပါဝင်ရမည်။
- ကလေးငယ်၏တစ်ဦးချင်းပညာရေးပရိုဂရမ် (IEP) အသင်းအဖွဲ့မှထည့်တွက်သည့်အခြားမည်သည့်ရွေးချယ်မှုများမဆိုနှင့်ထိုရွေးချယ်မှုများအားငြင်းဆိုရသည့်အကြောင်းအရင်းများကိုဖော်ပြရမည်ဖြစ်ပြီး
- အများပြည်သူအေဂျင်စီသည်ဆောင်ရွက်မှုကိုတောင်းဆိုရသည့်သို့မဟုတ်ငြင်းဆိုရသည့်အခြားအကြောင်းအရင်းများဖော်ပြချက်ကိုပေးရမည်။

သဘောတူညီမှု

IEP နှင့် IFSP

34 C.F.R. § 300.300 နှင့် 34 C.F.R. § 303.420

မိဘသဘောတူညီမှု

အများပြည်သူအေဂျင်စီသည်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုနှင့်အထူးပညာရေးနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများနှစ်ခုလုံးအတွက်နှင့်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုနှင့်အထူးပညာရေးနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများကိုပထမဆုံးအကြိမ်ပေးမီတွင်ကလေးငယ်အားအကဲဖြတ်ရန်မိဘများ၏သဘောတူညီမှုကိုရရှိရမည်ဖြစ်သည်။မိဘများသည်သဘောတူညီမှုကိုအချိန်မရွေးရုတ်သိမ်းပိုင်ခွင့်ရှိသည်။ချင့်တွက်မှုအတွက်သဘောတူညီရန်ခြွင်းချက်အချို့ရှိသည်။

သဘောတူညီမှုဆိုသည်မှာမိဘများအနေဖြင့်-

- တောင်းဆိုသည့်သဘောတူညီမှုအတွက်ဆောင်ရွက်ချက်နှင့်သက်ဆိုင်သည့်အချက်အလက်အားလုံးကို၎င်း

တို့၏အမိဘာသာစကားသို့မဟုတ်အခြားဆက်သွယ်ရေးနည်းလမ်းဖြင့်၎င်းတို့အားအပြည့်အဝအကြောင်း
ကြားပြီးဖြစ်ကြောင်း၊

- တောင်းဆိုသည့် ၎င်းတို့သဘောတူညီမှုအတွက်ဆောင်ရွက်ချက်ကိုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ရေးသားချက်ကိုနားလည်သဘောတူပြီးသဘောတူညီမှုတွင်ယင်းဆောင်ရွက်ချက်ကိုဖော်ပြပြီးထုတ်ပြန်မည့်မှတ်တမ်းများ(အကယ်၍တစ်ခုခုဆိုလျှင်) နှင့်ထုတ်ပြန်မည့်သူများအားပြုစုပြီး
- သဘောတူညီမှုခွင့်ပြုခြင်းသည်သဘောဆန္ဒအလျောက်ဖြစ်ပြီးအချိန်မရွေးရုပ်သိမ်းနိုင်ကြောင်းနားလည်သိရှိရမည်ကိုဆိုလိုသည်။

မိဘများသည်သဘောတူညီမှုကိုရုပ်သိမ်းပါကအများပြည်သူအေဂျင်စီမှသဘောတူညီမှုရသည့်အချိန်နှင့်၎င်းမရုပ်သိမ်းမီအချိန်ကြားဖြစ်ပေါ်လာသည့်ဆောင်ရွက်မှုကိုမဖျက်သိမ်းပါ။

ကလေးငယ်သည် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ကနဦးရရှိပြီးနောက် မိဘများသည် ရေးသားချက်တွင် ၎င်းတို့၏ ကလေးငယ်များအတွက် အထူးပညာရေးဝန်ဆောင်မှုများကို လက်ခံရရှိရန် သဘောတူညီမှုကို ရုပ်သိမ်းပါက အများပြည်သူအေဂျင်စီသည် သဘောတူညီမှုပြန်လည်ရုပ်သိမ်းခြင်းကြောင့် ကလေးငယ်၏ အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများလက်ခံရရှိမှုအတွက် မည်သည့်ရည်ညွှန်းချက်များကိုမဆို ဖယ်ရှားရန် ကလေးငယ်၏ ပညာရေးမှတ်တမ်းများကို ပြင်ဆင်ရန် မလိုအပ်ပါ။

IEP အပိုင်း B

ကနဦးချင့်တွက်မှုအတွက် မိဘများ၏ သဘောတူညီမှု

အများပြည်သူအေဂျင်စီသည် ကလေးငယ်မှ အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ရရှိနိုင်ကြောင်း ဆုံးဖြတ်ရန် ကလေးငယ်၏ ကနဦးချင့်တွက်မှုကို မလုပ်ဆောင်မီနှင့် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံးအကြိမ်ပေးမီတွင် မိဘများ၏ သဘောတူညီမှုကို ရရှိရမည်။¹ အများပြည်သူအေဂျင်စီသည် ကလေးငယ်မှ အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ရရှိနိုင်ကြောင်း ဆုံးဖြတ်ရန် ကလေးငယ်၏ ကနဦးချင့်တွက်မှုကို မလုပ်ဆောင်မီ အများပြည်သူအေဂျင်စီအနေဖြင့် -

- တောင်းဆိုထားသောဆောင်ရွက်မှုဆိုင်ရာ ကြိုတင်ရေးသားသတိပေးချက်ကို မိဘများအား ပေးရမည်
- ကနဦးချင့်တွက်မှုကို မလုပ်ဆောင်မီ မိဘများမှအသိပေးသဘောတူညီမှုကို ရရှိရမည်ဖြစ်ပြီး
- ကြိုတင်ရေးသားသတိပေးချက်အပြင်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများသတိပေးချက်ကူးယူမှုနှင့်အတူ မိဘများအား ပေးရမည်။

အများပြည်သူအေဂျင်စီသည် ကလေးငယ်သည် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများပြဌာန်းချက်လိုအပ်သော ချို့ယွင်းမှုရှိသည့်ကလေးငယ်ဟုတ်မဟုတ် ဆုံးဖြတ်ရန် ကနဦးချင့်တွက်မှုအတွက် အသိပေးသဘောတူညီမှုကို ရရှိရန် သင့်တော်သောကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ရမည်။ ပုဂ္ဂလိကကျောင်းတွင် စာရင်းသွင်းထားသော သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် စာရင်းသွင်းရန်

¹ 34 CFR 300.300(a).

ရှာဖွေနေသည့် ကလေးငယ်၏ မိဘသည် ကနဦးချင့်တွက်မှုအတွက် သဘောတူညီမှုကို မပေးပါက သို့မဟုတ် မိဘများသည် သဘောတူညီမှုပေးရန် တောင်းဆိုချက်အား တုံ့ပြန်ဆောင်ရွက်မှုမရှိပါက အများပြည်သူအေဂျင်စီအနေဖြင့် မလိုအပ်သော်လည်း စေ့စပ်မှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကဲ့သို့ ဤနေရာတွင် ဆက်လက်ဆွေးနွေးထားသော ကျင့်ထုံးဆိုင်ရာကာကွယ်မှုများကို ပြုလုပ်ခြင်းဖြင့် ကလေးငယ်၏ ကနဦးချင့်တွက်မှုကို လုပ်ဆောင်နိုင်သည်။²

မိဘများမှ ၎င်းတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် အိမ်တွင် ကျောင်းတက်သော သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် ထားသော ကလေးငယ်၏ မိဘသည် ကနဦးချင့်တွက်မှု သို့မဟုတ် ပြန်လည်ချင့်တွက်မှုအတွက် သဘောတူညီမှုကို မပေးပါက သို့မဟုတ် မိဘများသည် သဘောတူညီမှုကို ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ဆောင်ရွက်မှုမရှိပါက အများပြည်သူအေဂျင်စီသည် အထက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများပါသည့် သဘောတူညီမှုကို အသုံးမပြုနိုင်ပါ။³

ကနဦးချင့်တွက်မှုအတွက် မိဘများ၏ သဘောတူညီမှုသည် မိဘများမှ ၎င်းတို့၏ ကလေးငယ်အတွက် အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု သို့မဟုတ် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို စတင်ပေးနိုင်ရန် အများပြည်သူအေဂျင်စီအတွက် သဘောတူညီမှုကိုလည်း ပေးသည်ကို မဆိုလိုပါ။

ပြည်နယ်အုပ်ထိန်းခံရသူများကနဦးချင့်တွက်မှုဆိုင်ရာ အထူးစည်းမျဉ်းများ

ကလေးငယ်သည် ပြည်နယ်အုပ်ထိန်းခံရသူဖြစ်ပြီး သူ/သူမ၏ မိဘများနှင့်အတူ မနေပါက အများပြည်သူအေဂျင်စီအနေဖြင့် ကလေးငယ်သည် အောက်ပါကလေးငယ်ဖြစ်ကြောင်း သတ်မှတ်ရန် ကနဦးချင့်တွက်မှုအတွက် မိဘများထံမှ သဘောတူညီမှုကို မလိုအပ်ပါ - ချို့ယွင်းမှုရှိသူဖြစ်ပါက

- သင့်တော်သော ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်သော်လည်း အများပြည်သူအေဂျင်စီအနေဖြင့် ကလေးငယ်၏ မိဘကို မတွေ့ရှိနိုင်ပါ။
- ပြည်နယ်ဥပဒေအရ မိဘများ၏ လုပ်ပိုင်ခွင့်များကို ပယ်ဖျက်ပြီးဖြစ်သည် သို့မဟုတ်
- တရားသူကြီးသည် မိဘများထက် အခြားတစ်ဦးချင်းအတွက် ပညာရေးဆိုင်ရာဆုံးဖြတ်ချက်များနှင့်ကနဦးချင့်တွက်မှုကို သဘောတူညီရန် လုပ်ပိုင်ခွင့်ကို ချမှတ်ပြီးဖြစ်သည်။

ဝန်ဆောင်မှုများအတွက် မိဘများ၏ သဘောတူညီမှု

ကလေးငယ်အတွက် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံးအကြိမ်မပေးမီ အများပြည်သူအေဂျင်စီအနေဖြင့် အသိပေးသဘောတူညီမှုကို ရရှိရမည်။ မိဘများသည် အောက်ပါအချက်တို့ကို ပြုလုပ်ပါကအများပြည်သူအေဂျင်စီသည် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို မိဘများ၏ သဘောတူညီမှုမပါဘဲ ကလေးငယ်အား ပေးထားသည့် သဘောတူညီချက် သို့မဟုတ် စည်းမျဉ်းထုတ်ပြန်ချက်ကို ရရှိရန် စေ့စပ်မှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အသုံးမပြုရပါ -

² 34 CFR 300.300(a)(3)(i).

³ 34 CFR 300.300(d)(4)(i-ii).

- ၎င်းတို့၏ ကလေးငယ်အတွက် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို လက်ခံရန်အတွက် သဘောတူညီမှုပေးရန် ငြင်းဆိုသည် သို့မဟုတ်
- အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများပြဌာန်းချက်အတွက် ပထမဆုံးအကြိမ်သဘောတူညီမှုကို ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ဆောင်ရွက်မှုမရှိပါ။

မိဘများသည် ၎င်းတို့၏ ကလေးငယ်အတွက် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံးအကြိမ် လက်ခံရရှိရန် သဘောတူညီမှု ပေးရန် ငြင်းဆိုပါက သို့မဟုတ် မိဘများသည် သဘောတူညီမှုပေးရန် တောင်းဆိုချက်ကို မတုံ့ပြန်ပါက အများပြည်သူအေဂျင်စီအနေဖြင့် -

- အခမဲ့ဖြစ်သောသက်ဆိုင်ရာအများပြည်သူပညာရေး (FAPE) ကို ၎င်းတို့၏ ကလေးငယ်ရရှိနိုင်စေရန် လိုအပ်ချက်အား ချိုးဖောက်မှုမရှိပါ။
- တစ်ဦးချင်းအလိုက်ပညာရေးပရိုဂရမ် (IEP) တွေ့ဆုံမှုရှိရန် သို့မဟုတ် ၎င်းတို့၏ ကလေးငယ်အတွက် IEP လုပ်ဆောင်ရန် မလိုအပ်ပါ။

ဝန်ဆောင်မှုများအတွက် မိဘများ၏ သဘောတူညီမှုရုပ်သိမ်းခြင်း

အများပြည်သူအေဂျင်စီအနေဖြင့် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကနဦးပြဌာန်းချက်ကို စတင်ဆောင်ရွက်ပြီးနောက်တွင် ကလေးငယ်၏ မိဘများသည် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများအား ဆက်လက်ပြဌာန်းချက်အတွက် ရေးသားခြင်းဖြင့် သဘောတူညီမှုကို အချိန်မရွေးရုပ်သိမ်းပါက အများပြည်သူအေဂျင်စီသည် -

- သဘောတူညီမှုပြန်လည်ရုပ်သိမ်းမှုကြောင့် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများအား ကလေးငယ်၏ လက်ခံရရှိမှုအတွက် မည်သည့်ရည်ညွှန်းချက်များကိုမဆို ဖယ်ရှားရန် ကလေးငယ်၏ ပညာရေးမှတ်တမ်း များကို ပြင်ဆင်ရန် မလိုအပ်ပါ။
- ကလေးငယ်အား အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ဆက်လက်မပေးနိုင်သော်လည်း အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများပြဌာန်းချက်ကို မရပ်တန့်မီအချိန်တွင် အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုအားလုံးကို ရပ်တန့်ရန် မိဘများ၏ ရေးသားတောင်းဆိုချက်နှင့်ပတ်သက်၍ မိဘများအား ကြိုတင်ရေးသားသတိပေးချက်ကို ပေးရမည်။
- ကလေးငယ်အား ဝန်ဆောင်မှုများမပေးနိုင်ကြောင်း သဘောတူညီချက် သို့မဟုတ် စည်းမျဉ်းပြဌာန်းချက်ကို ရယူရန် စေ့စပ်မှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများကို အသုံးမပြုနိုင်ပါ။
- အထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများအား ရှေ့ဆက်ပြဌာန်းချက်အတွက် ကလေးငယ်အား မပေးနိုင်ခြင်းကြောင့် ကလေးငယ်အတွက် FAPE ရရှိနိုင်စေရန် လိုအပ်ချက်အား ချိုးဖောက်မှုတွင် ပါရှိသည်ဟု ယူဆမည်မဟုတ်ပါ။
- IEP အသင်းအဖွဲ့အစည်းအဝေးကို ကျင်းပရန် သို့မဟုတ် အထူးပညာရေးနှင့်

သက်ဆိုင်ရာဝန်ဆောင်မှုများအား ရှေ့ဆက်ပြဋ္ဌာန်းချက်အတွက် ကလေးငယ်အတွက် IEP ကိုလုပ်ဆောင်ရန် မလိုအပ်ပါ။

သဘောတူညီမှုရုပ်သိမ်းခြင်းသည် အများပြည်သူအေဂျင်စီမှ သဘောတူညီမှုလက်ခံရရှိသည့်အချိန်နှင့် သဘောတူညီမှုမရုပ်သိမ်းခင်အချိန်ကြား ဖြစ်ပေါ်လာသည့် ဆောင်ရွက်မှုကို မရုပ်သိမ်းပါ။

IEP ကလေးငယ်များနှင့် လူငယ်များအတွက်သာ ပြန်လည်ချင့်တွက်မှုများအတွက် မိဘများ၏ သဘောတူညီမှု

အများပြည်သူအေဂျင်စီသည် ဖော်ပြနိုင်မှုမရှိပါက ကလေးငယ်၏ ပြန်လည်ချင့်တွက်မှုကို ၎င်းမဆောင်ရွက်မီ အများပြည်သူအေဂျင်စီအနေဖြင့် အသိပေးသဘောတူညီမှုကို ရရှိရမည် -

- ပြန်လည်ချင့်တွက်မှုအတွက် မိဘများ၏ သဘောတူညီမှုကို ရရှိရန် သက်ဆိုင်ရာအဆင့်များကို လုပ်ဆောင်ပြီး
- မိဘများမှ တုံ့ပြန်ဆောင်ရွက်မှုမရှိပါ။

မိဘများသည်အကဲဖြတ်တွက်ချက်မှုအသစ်များအတွက်သဘောတူညီမှုကိုငြင်းဆိုပါကမလိုအပ်သော်လည်းအများပြည်သူအေဂျင်စီအနေဖြင့်သဘောတူညီမှုပေးရန်မိဘများ၏ငြင်းဆိုမှုကိုရင်ဆိုင်ရန်စေ့စပ်မှုသို့မဟုတ်စီစဉ်ဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများကိုအသုံးပြုခြင်းဖြင့်မိဘများ၏ငြင်းဆိုမှုကိုကျော်လွှားရန်ရှာဖွေနိုင်သည်။ကနဦးချင့်တွက်မှုနှင့်အတူအများပြည်သူအေဂျင်စီသည်အကဲဖြတ်တွက်ချက်မှုအသစ်များကိုလိုက်နာလုပ်ဆောင်ရန်ငြင်းဆိုပါက IDEA အောက်ရှိငင်း၏တာဝန်များကိုချိုးဖောက်ခြင်းမပြုပါ။

မိဘများ၏သဘောတူညီမှုရရှိရန်

သင့်လျော်သည့်ကြိုးပမ်းဆောင်ရွက်မှုများစာရွက်စာတမ်းအထောက်အထား

အများပြည်သူအေဂျင်စီသည်ကနဦးချင့်တွက်မှုများအတွက်မိဘများ၏သဘောတူညီမှုကိုရရှိရန်၊ပြန်လည်ချင့်တွက်မှုများအတွက်အထူးပညာရေးနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများကိုပထမဆုံးအကြိမ်ပေးရန်နှင့်ကနဦးချင့်တွက်မှုများအတွက်ပြည်နယ်အုပ်ထိန်းခံရသူ၏မိဘများထားရှိရန်သင့်လျော်သည့်ကြိုးပမ်းဆောင်ရွက်မှုသက်သေအထောက်အထားကိုထိန်းသိမ်းရမည်။

မိဘများ၏သဘောတူညီမှုကိုရရှိရန်စာရွက်စာတမ်းအထောက်အထားတွင်အောက်ပါကဲ့သို့အများပြည်သူအဖွဲ့အစည်း၏ကြိုးစားမှုများမှတ်တမ်းပါဝင်ရမည်-

- ခေါ်ဆိုထားသောသို့မဟုတ်ကြိုးစားခေါ်ဆိုထားသောတယ်လီဖုန်းခေါ်ဆိုမှုများနှင့်အဆိုပါခေါ်ဆိုမှုများ၏ရလဒ်များအသေးစိတ်မှတ်တမ်း၊
- မိဘများထံသို့သက်ဆိုင်ရာမိတ္တူများကိုပေးပြီးမည်သည့်တုန့်ပြန်မှုကိုမဆိုလက်ခံကာ
- မိဘများ၏နေအိမ်သို့မဟုတ်အလုပ်နေရာသို့သွားရောက်မှုများအသေးစိတ်မှတ်တမ်းများနှင့်သွားရောက်မှု

များရလဒ်များ။

အခြားသဘောတူညီမှုလိုအပ်ချက်များ -

အများပြည်သူအေဂျင်စီမှအောက်ပါတို့ကိုမလုပ်ဆောင်မီမိဘများ၏သဘောတူညီမှုကိုမလိုအပ်ပါ -

- သင့်ကလေးငယ်၏ကနဦးချင့်တွက်မှုသို့မဟုတ်ပြန်လည်ချင့်တွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ်တည်ရှိနေသောဒေတာများကိုပြန်လည်ဆန်းစစ်ခြင်းသို့မဟုတ်
- ယင်းသို့မဟုတ်ဘဲစာမေးပွဲသို့မဟုတ်ပြန်လည်ချင့်တွက်မှုမတိုင်မီသင့်ကလေးငယ်တို့အားပေးထားသည့်စာမေးပွဲသို့မဟုတ်အခြားချင့်တွက်မှုကိုသင့်ကလေးငယ်အားပေးခြင်းနှင့်သဘောတူညီမှုသည်ကလေးငယ်အားလုံး၏မိဘအားလုံးထံမှလိုအပ်သည်။

အများပြည်သူအေဂျင်စီသည်မိဘသို့မဟုတ်ကလေးငယ်အခြားမည်သည့်ဝန်ဆောင်မှုအကျိုးစီးပွားသို့မဟုတ်လုပ်ဆောင်ချက်ကိုငြင်းဆိုရန်သဘောတူညီမှုအားမိဘများ၏ငြင်းဆိုချက်ကိုအသုံးမပြုနိုင်ပါ။

မိဘသည်၎င်းတို့၏ကလေးငယ်အားနေအိမ်တွင်ကျောင်းထားပါကသို့မဟုတ်ပုဂ္ဂလိကျကျောင်းတွင်၎င်းတို့ကလေးငယ်အား၎င်းတို့၏ကုန်ကျစရိတ်ဖြင့်စာရင်းသွင်းပါကအများပြည်သူအေဂျင်စီသည်သဘောတူညီမှုရရှိရန်စေ့စပ်မှုသို့မဟုတ်စီစဉ်ဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများကိုအသုံးမပြုနိုင်ဘဲအကယ်၍အောက်ပါတို့ဖြစ်ပါကအများပြည်သူအေဂျင်စီအနေဖြင့် 34 C.F.R. §§ 300.132-300.144

အောက်တွင်ဝန်ဆောင်မှုများရရှိနိုင်သူအဖြစ်ကလေးငယ်အားမှတ်ယူရန်မလိုအပ်ပါ-

- မိဘသည်၎င်းတို့ကလေးငယ်၏ကနဦးချင့်တွက်မှုသို့မဟုတ်ပြန်လည်ချင့်တွက်မှုအတွက်သဘောတူညီမှုကိုမပေးပါသို့မဟုတ်
- မိဘသည်သဘောတူညီမှုကိုပေးရန်တောင်းဆိုချက်ကိုတုံ့ပြန်ခြင်းမရှိပါ။

IDEA မှမိဘများ၏သဘောတူညီမှု (ကနဦးချင့်တွက်မှု၊ဝန်ဆောင်မှုများကနဦးပြဋ္ဌာန်းချက်နှင့်ပြန်လည်ချင့်တွက်မှု) ကိုလိုအပ်သည့်အတွက်ဆောင်ရွက်မှုများအပြင် IEP အသင်းသည်အောက်ပါတို့ကိုတောင်းဆိုပါကမိဘ၏ရေးသားသဘောတူညီမှုကိုရရှိကြောင်းမေရီလန်ဥပဒေတွင်လိုအပ်သည်-

- မေရီလန်အထက်တန်းကျောင်းလွန်အထိခရက်ဒစ်များမထုတ်ပေးသည့်သို့မဟုတ်မပေးသည့်အခြားပညာရေးပရိုဂရမ်တွင်ကလေးငယ်အားစာရင်းပေးသွင်းရန်၊
- ပြည်နယ်၏အခြားသင်ရိုးညွှန်းတမ်းနှင့်ချိန်ညှိသည့်အခြားပညာရေးအကဲဖြတ်တွက်ချက်မှုအတွက်ကလေးငယ်အားခွဲခြားသတ်မှတ်ရန်သို့မဟုတ်
- COMAR 13A.08.04.05 တွင်ဖော်ပြထားသည့်အတိုင်းကလေးငယ်၏အပြုအမူကိုရည်ညွှန်းရန် IEP တွင်ကန့်သတ်ချက်သို့မဟုတ်သီးသန့်ခွဲခြားမှုတို့ပါဝင်ရန်။

ပေးပါက IEP အသင်းအဖွဲ့သည် IEP အသင်းအဖွဲ့အစည်းအဝေးမှအောက်ပါအချက်အားအသိပေးပြီးပါး (၅)

ရက်ထက်နောက်မကျဘဲ၎င်းတို့၏သဘောတူညီမှုလုပ်ပိုင်ခွင့်များရေးသားသတ်ပေးချက်ကိုမိဘထံပေးပို့ရမည် -

- မိဘများသည်တောင်းဆိုထားသောအရေးယူဆောင်ရွက်မှုကိုသဘောတူညီပိုင်ခွင့်သို့မဟုတ်သဘောတူညီရန်ငြင်းဆိုပိုင်ခွင့်ရှိပြီး
- မိဘများသည် IEP အသင်းအဖွဲ့အစည်းအဝေးတစ်ဆယ့်ငါးရက် (၁၅) ရက်အတွင်းရေးသားသဘောတူညီမှုသို့မဟုတ်ရေးသားငြင်းဆိုမှုကိုမပေးပါက IEP အသင်းအဖွဲ့အနေဖြင့်တောင်းဆိုထားသောအရေးယူဆောင်ရွက်မှုကိုလုပ်ဆောင်နိုင်သည်။

မိဘများသည်အထက်ဖော်ပြပါအခြားမည်သည့်တောင်းဆိုထားသောအရေးယူဆောင်ရွက်မှုများကိုမဆိုသဘောတူညီရန် ငြင်းဆိုပါကအများပြည်သူအေဂျင်စီသည်အကြောင်းကိစ္စကိုပြန်လည်ဖြေရှင်းရန်ပညာရေးပုဒ်မ 8-413

(စေ့စပ်မှုသို့မဟုတ်စီစဉ်ဆောင်ရွက်မှု)

တွင်ဖော်ပြထားသည့်အငြင်းပွားမှုပြန်လည်ဖြေရှင်းရေးရွေးချယ်မှုများကိုအသုံးပြုနိုင်သည်။

IFSP – အပိုင်း C

IFSPမှတစ်ဆင့်ဝန်ဆောင်မှုများအတွက်မိဘသဘောတူညီမှု

မိဘများအနေဖြင့်ရေးသားအသိပေးထားသောသဘောတူညီမှုကိုအောက်ပါတို့မတိုင်ခင်ပေးရမည် -

- ကလေးငယ်နှင့်မိသားစု၏စစ်ဆေးမှုများ၊ ချင့်တွက်မှုများနှင့်အကဲဖြတ်တွက်ချက်မှုများအားလုံး
- အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများနှင့်နောက်ထပ်အကဲဖြတ်တွက်ချက်မှုများဆိုင်ရာပြဌာန်းချက်ကိုစတင်ဆောင်ရွက်ခြင်း
- ရေးသားသဘောတူညီမှုကိုမပေးပါကအသေတွင်းဦးဆောင်အေဂျင်စီသည်မိဘများမှ -
 - ရရှိနိုင်မည့်ဝန်ဆောင်မှုများအားချင့်တွက်မှုနှင့်အကဲဖြတ်တွက်ချက်မှုသဘောသဘာဝကိုအပြည့်အဝ သိရှိကြောင်းနှင့်
 - ရေးသားသဘောတူညီမှုမပေးပါကကလေးငယ်များအနေဖြင့်ဝန်ဆောင်မှုများ၏ချင့်တွက်မှုနှင့်အကဲဖြတ်တွက်ချက်မှုကိုလက်ခံရရှိနိုင်မည်မဟုတ်ကြောင်းနားလည်သိရှိကြောင်းသေချာစေရန်သင့်တော်သောကြိုးပမ်းအားထုတ်မှုများကိုလုပ်ဆောင်ရမည်။

IFSPမှတစ်ဆင့်ဝန်ဆောင်မှုများအားမိဘငြင်းဆိုပိုင်ခွင့်

ရွေးချယ်ခံရသောကလေးငယ်၏မိဘသည်၎င်းတို့၊ ၎င်းတို့၏ကလေးငယ်သို့မဟုတ်အခြားမိသားစုဝင်များအနေဖြင့် အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုကိုလက်ခံကြောင်းသို့မဟုတ်ငြင်းဆိုကြောင်းကိုသတ်မှတ် ဆုံးဖြတ်ပြီးအခြားအစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများကိုမထိခိုက်စေဘဲ၎င်းအားပထမဆုံး

လက်ခံပြီးနောက် ဤဝန်ဆောင်မှုကို ငြင်းဆိုနိုင်သည်။ အကယ်၍ မိဘအနေဖြင့် တိုးချဲ့ထားသော IFSP မှတစ်ဆင့် အသက်သုံးနှစ်သို့မဟုတ် ယင်းအထက်ကလေးငယ်တစ်ဦးအတွက် အစောပိုင်းကာလကြားဝင်ဖြည့်စွက် ကူညီမှုဝန်ဆောင်မှုများကို ဆက်လက်ရရှိရန် ရွေးချယ်ပါက ပညာရေးအပိုင်းကို ထည့်သွင်းရမည်။ အကယ်၍ မိဘသည် ပညာရေးအပိုင်းကို မလိုချင်ပါက ၎င်းတို့အနေဖြင့် အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုကို မရရှိနိုင်ပါ။

နောက်ထပ်အကဲဖြတ်တွက်ချက်မှုများ သို့မဟုတ် ချင့်တွက်မှုများ အတွက် မိဘများ၏ သဘောတူညီမှု -

ဘောတူညီမှု -

အများပြည်သူအေဂျင်စီသည် ကလေးငယ်တစ်ဦး၏ တစ်ဦးချင်းအလိုက် နောက်ထပ်ချင့်တွက်မှုများနှင့် အကဲဖြတ်တွက်ချက်မှုများကို မလုပ်ဆောင်မီ အသိပေးသဘောတူညီမှုကို ရရှိရမည်။

မိဘမှ သဘောတူညီမှုမပေးပါက ဦးဆောင်အေဂျင်စီသည် မိဘများမှ အောက်ပါတို့ကို အသေအချာနားလည်သိရှိစေရန် သင့်တော်သော ကြိုးပမ်းဆောင်ရွက်မှုများကို ပြုလုပ်ရမည် -

- ရရှိနိုင်သည့် ကလေးငယ်၏ ချင့်တွက်မှုနှင့် အကဲဖြတ်တွက်ချက်မှု သဘောသဘာဝကို အပြည့်အဝ သိပြီး
- သဘောတူညီမှုမပေးပါက ကလေးငယ်သည် ချင့်တွက်မှုနှင့် အကဲဖြတ်တွက်ချက်မှုကို မရရှိနိုင်သည်ကို နားလည်ပါသည်။

အကယ်၍ မိဘအနေဖြင့် နောက်ထပ်ချင့်တွက်မှုများ သို့မဟုတ် အကဲဖြတ်တွက်ချက်မှုများ အတွက် သဘောတူညီမှုကို ငြင်းဆိုပါက အများပြည်သူအေဂျင်စီသည် သဘောတူညီမှုမပေးရန် မိဘများ၏ ငြင်းဆိုချက်ကို ရင်ဆိုင်စိန်ခေါ်ရန် စဉ်ဆောင်ရွက်ရေးလုပ်ထုံးလုပ်နည်းများကို အသုံးပြုနိုင်ပါသည်။

သီးခြားပညာရေးချင့်တွက်မှု

IEP အတွက်သာ
34 C.F.R. § 300.502

အကယ်၍ မိဘသည် အများပြည်သူအေဂျင်စီမှ လုပ်ဆောင်သည့် ချင့်တွက်မှုကို သဘောမတူပါက မိဘများအနေဖြင့် ကလေးငယ်အား အများပြည်သူအေဂျင်စီအတွက် အလုပ်မလုပ်သည့် သူတစ်ဦးတစ်ယောက်ကို ချင့်တွက်စေပိုင်ခွင့်ရှိသည်။ အပိုင်း B အောက်ရှိ ချို့ယွင်းမှုရှိသူ ကလေးငယ်၏ မိဘများကို သီးခြားချင့်တွက်မှုကို ပေးရမည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

- သီးခြားပညာရေးချင့်တွက်မှုဆိုသည်မှာ ကလေးငယ်ပညာရေးအတွက် တာဝန်ရှိသော အများပြည်သူအေဂျင်စီတွင် အလုပ်မလုပ်သော သက်ဆိုင်ရာအရည်အချင်းရှိသည့် အမှုထမ်းမှ ဆောင်ရွက်သည့် ချင့်တွက်မှုကို ဆိုလိုပြီး
- အများပြည်သူကုန်ကျစရိတ်ဆိုသည်မှာ အများပြည်သူအေဂျင်စီမှ ချင့်တွက်မှုကုန်ကျစရိတ်အပြည့်အဝပေး

ကြောင်းသို့မဟုတ်ချင့်တွက်မှုကိုမိဘများအားကုန်ကျမှုမရှိပေးသည်မှာသေချာစေကြောင်းကိုဆိုလိုသည်။

မိဘများသည်အောက်တွင်ဖော်ပြထားသောလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ IDEA
အောက်ရှိရှင်းတို့ကလေးငယ်၏သီးခြားပညာရေးချင့်တွက်မှုကိုရရှိပိုင်ခွင့်ရှိသည်။အများပြည်သူအေဂျင်စီသည်
အောက်ပါအချက်အလက်နှင့်ပတ်သက်၍သီးခြားပညာရေးချင့်တွက်မှုအတွက်တောင်းဆိုချက်အပေါ် မိဘများအား
ထောက်ပံ့ပေးရမည် -

- သီးခြားပညာရေးချင့်တွက်မှုကိုရရှိနိုင်သည့်နေရာနှင့်
- သီးခြားပညာရေးချင့်တွက်မှုနှင့်သက်ဆိုင်သည့်အများပြည်သူအေဂျင်စီ၏စံသတ်မှတ်ချက်။

အများပြည်သူအေဂျင်စီစံသတ်မှတ်ချက်

သီးခြားပညာရေးချင့်တွက်မှုသည်အများပြည်သူကုန်ကျစရိတ်ဖြင့်ဖြစ်သည့်အခါ
ဖြေဆိုသူ၏ချင့်တွက်မှုနေရာနှင့်အရည်အချင်းများအပါအဝင်သီးခြားပညာရေးချင့်တွက်မှုရရှိသည့်စံသတ်မှတ်ချက်
သည်၎င်းမှချင့်တွက်မှုစသည့်အချိန်မှအဆိုပါစံသတ်မှတ်ချက်သည်သီးခြားပညာရေးချင့်တွက်မှုတွင်မိဘများ၏
လုပ်ပိုင်ခွင့်နှင့်ညီမျှသည်အထိအများပြည်သူအေဂျင်စီမှသုံးသည့်စံသတ်မှတ်ချက်နှင့်တူညီရမည်။အထက်ဖော်ပြပါ
စံသတ်မှတ်ချက်မှလွဲ၍အများပြည်သူအေဂျင်စီသည်အများပြည်သူကုန်ကျစရိတ်ဖြင့်သီးခြားပညာရေးချင့်တွက်မှု
ကိုရရှိခြင်းနှင့်သက်ဆိုင်သောအခြေအနေများသို့မဟုတ်သတ်မှတ်ချိန်များကိုသတ်မှတ်မထားနိုင်ပါ။

အများပြည်သူကုန်ကျစရိတ်ဖြင့်မိဘများ၏ချင့်တွက်ပိုင်ခွင့်

မိဘများသည် အများပြည်သူကုန်ကျစရိတ်ဖြင့် သီးခြားပညာရေးချင့်တွက်မှုတစ်ခုတည်းကိုသာ လုပ်ပိုင်ခွင့်ရှိပြီး
မိဘများအနေဖြင့် အများပြည်သူအေဂျင်စီမှ ရရှိသည့် ချင့်တွက်မှုကို သေဘာမတူညီပါက
အများပြည်သူအေဂျင်စီမှ တစ်ကြိမ်စီ ချင့်တွက်မှု လုပ်ဆောင်ပေးသည်။ အကယ်၍ မိဘများသည်
အများပြည်သူကုန်ကျစရိတ်ဖြင့် သီးခြားပညာရေးချင့်တွက်မှုကို တောင်းဆိုပါက
အများပြည်သူအေဂျင်စီအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အများပြည်သူကုန်ကျစရိတ်ဖြင့်
ချင့်တွက်မှုစီမံရေးလုပ်ငန်း စဉ်အတွက် တောင်းဆိုချက်ကို အတည်ပြုပြီး မိဘများကို အကြံပြုရမည် သို့မဟုတ်
တောင်းဆိုချက်ကို ငြင်းဆိုပြီး စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအတွက် တိုင်ကြားချက်ဖွင့်ရမည်။
အကယ်၍ အများပြည်သူအေဂျင်စီသည် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းကို စတင်ဆောင်ရွက်ပြီး
နောက်ဆုံးဆုံးဖြတ်ချက်သည် အများပြည်သူအေဂျင်စီချင့်တွက်မှုသည် သင့်လျော်ပါက မိဘများအနေဖြင့်
သီးခြားပညာရေးချင့်တွက်မှုကို လုပ်ပိုင်ခွင့်ရှိနေဆဲဖြစ်သော်လည်း အများပြည်သူကုန်ကျစရိတ်ဖြင့် မရပါ။

အကယ်၍ မိဘများသည် သီးခြားပညာရေးချင့်တွက်မှုကို တောင်းဆိုပါက အများပြည်သူအေဂျင်စီအနေဖြင့်
မိဘများမှ အများပြည်သူအေဂျင်စီအား ကန့်ကွက်ရသည့်အကြောင်းအရင်းကို မေးမြန်းနိုင်သည်။ သို့သော်
မိဘများ၏ ရှင်းလင်းချက်ကို မလိုအပ်ဘဲ အများပြည်သူအေဂျင်စီသည် အများပြည်သူကုန်ကျစရိတ်ဖြင့်

သီးခြားပညာရေးချင့်တွက်မှုပေးခြင်း သို့မဟုတ် အများပြည်သူအေဂျင်စီ၏ ချင့်တွက်မှုကို ခုခံရန် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းကို စတင်ဆောင်ရွက်ခြင်းကို အကျိုးအကြောင်း မညီညွတ်စွာ မကြန့်ကြာနိုင်ပါ။

မိဘများမှစတင်ဆောင်ရွက်သောချင့်တွက်မှု

မိဘများသည် ၎င်းတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် ၎င်းတို့၏ ရွေးချယ်မှုဖြစ်သော

⁴ 34 CFR 300.502(b)(5).

အရည်အချင်းရှိသောကျွမ်းကျင်ပညာရှင်များထံမှ သီးခြားပညာရေးချင့်တွက်မှုကို ရယူပိုင်ခွင့်ရှိသည်။

ကလေးငယ်အတွက် FAPE ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်များကိုမဆို ချမှတ်သည့်အခါ အများပြည်သူအေဂျင်စီစံသတ်မှတ်ချက်နှင့် ကိုက်ညီပါက မိဘများ၏

စတင်ဆောင်ရွက်သောချင့်တွက်မှုများဆိုင်ရာ ရလဒ်များကို အများပြည်သူအေဂျင်စီနှင့် IEP အသင်းအဖွဲ့မှ စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။⁵ မိဘများစတင်ဆောင်ရွက်သောကိုယ်ပိုင်ချင့်တွက်မှုရလဒ်များကို ကလေးငယ်နှင့်ပတ်သက်သည့် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းတွင် သက်သေအဖြစ်လည်း တင်ပြနိုင်သည်။

စီမံခန့်ခွဲရေးဥပဒေတရားသူကြီး (ALJ) ဖြင့် ချင့်တွက်မှုတောင်းဆိုခြင်း

စီမံခန့်ခွဲရေးကြားနာမှုများရုံး (OAH) နှင့်အတူ စီမံခန့်ခွဲရေးဥပဒေတရားသူကြီး (ALJ) သည် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းတစ်စိတ်တစ်ပိုင်းအဖြစ် သီးခြားပညာရေးချင့်တွက်မှုကို တောင်းဆိုပါက ချင့်တွက်မှုကုန်ကျစရိတ်သည် အများပြည်သူ ကုန်ကျစရိတ်ဖြင့် ဖြစ်ရမည်။

မိဘများကိုယ်စား

IEP နှင့် IFSP

34 C.F.R. 300.519 နှင့် 303.422

ဒေသဆိုင်ရာဦးဆောင်အေဂျင်စီ၊ ဒေသဆိုင်ရာကျောင်းစနစ် သို့မဟုတ် အချို့ဥပမာအနေဖြင့် တရားသူကြီးသည် အကယ်၍ အောက်ပါတို့ဖြစ်လျှင် ရရှိနိုင်သောကလေးငယ်အား ကိုယ်စားပြုရန် မိဘများကိုယ်စားကို ခန့်အပ်နိုင်သည်မှာ

- မိဘများကို မဖော်ပြနိုင်လျှင်
- သင့်လျော်သောကြိုးပမ်းဆောင်ရွက်မှုများကိုလုပ်ဆောင်ပြီးနောက် အများပြည်သူအေဂျင်စီအနေဖြင့် ကလေးငယ်၏ မိဘများကို ရှာမတွေ့လျှင် သို့မဟုတ်
- ကလေးငယ်သည် မေရီလန်ပြည်နယ်၏ အုပ်ထိန်းခံကလေးငယ်ဖြစ်လျှင်
- ဦးဆောင်အေဂျင်စီသည် ကလေးငယ်သည် မိဘကိုယ်စားလိုအပ်သည်ဟု သတ်မှတ်ပြီးနောက် ရက် ၃၀ ထက်မကျော်သော မိဘကိုယ်စားခန့်အပ်မှုကို အသေအချာပြုလုပ်ရန် သင့်လျော်သောကြိုးပမ်းဆောင်ရွက်မှုများကို ပြုလုပ်ရမည်။

မိဘများကိုယ်စားအတွက် သတ်မှတ်ချက်

- ကလေးငယ်၏ အကျိုးအမြတ်များနှင့် ပဋိပက္ခမရှိခြင်း
 - ကလေးငယ်၏ လုံလောက်သောကိုယ်စားပြုမှုကို သေချာစေသည့် အသိပညာနှင့် တတ်ကျွမ်းမှုများရှိခြင်း
- ကလေးငယ် သို့မဟုတ် ကလေးငယ်မိသားစုအတွက် အစောပိုင်းကြားဝင်ဖြည့်စွက်ကူညီမှု သို့မဟုတ် အခြားဝန်ဆောင်မှုများဆိုင်ရာ ပြဌာန်းချက်တွင် ပါဝင်သော အစိုးရဝန်ထမ်း သို့မဟုတ်

⁵ 34 CFR 303.502(c).

- အခြားမည်သည့်ဝန်ဆောင်မှုပေးသူဝန်ထမ်းမရှိခြင်း

မိဘကိုယ်စားအဖြစ် ခန့်အပ်လိုက်သည်နှင့်တစ်ပြိုင်နက် မိဘကိုယ်စားပြုသူသည် ရည်ရွယ်ချက်အားလုံးအတွက် မိဘအဖြစ် တူညီသောလုပ်ပိုင်ခွင့်များရရှိသည်။

- မိဘများကိုယ်စားပြုသူအား မိဘကိုယ်စားပြုသူအဖြစ် အများပြည်သူအေဂျင်စီမှ ငွေပေးသည့်အတွက် ၎င်းတို့အား အေဂျင်စီဝန်ထမ်းဟု လုံးဝမသတ်မှတ်ပါ။ရပ်ကွက်

ဒေသဆိုင်ရာဦးဆောင်အေဂျင်စီ သို့မဟုတ် ဒေသဆိုင်ရာကျောင်းစနစ်သည် မိဘကိုယ်စားချိန်းဆိုမှုနှင့်ပတ်သက်၍ ကျောင်းများ၏ ပြည်နယ်ကြီးကြပ်ရေးမှူး သို့မဟုတ် ကြီးကြပ်ရေးမှူး၏ သတ်မှတ်ခံရသူအား အသိပေးရမည် - မိဘကိုယ်စားပြုသူသည် အောက်ပါတို့နှင့်စပ်လျဉ်း၍ အကြောင်းကိစ္စအားလုံးတွင် ကလေးငယ်အား ကိုယ်စားပြုနိုင်သည် -

- ကလေးငယ်၏ ချင့်တွက်မှုနှင့် အကဲဖြတ်တွက်ချက်မှု
- နှစ်စဉ်ချင့်တွက်မှုများနှင့်အချိန်ကာလအလိုက်ပြန်လည်ဆန်းစစ်မှုများအပါအဝင် ကလေးငယ်၏ IFSP ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်ရွက်ရေး
- ကလေးငယ်၏ IEP ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ဆန်းစစ်ရေးနှင့် သုံးသပ်ရေး
- IFSP မှတစ်ဆင့် ကလေးငယ်နှင့် မိသားစုအတွက် အစောပိုင်းကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများဆိုင်ရာ လက်ရှိပြဌာန်းချက်
- IEP မှတစ်ဆင့် ကလေးငယ်အတွက် အထူးပညာရေးနှင့် အခြားဝန်ဆောင်မှုများပြဌာန်းချက်။

အချက်အလက်လျှို့ဝှက်ထားရှိမှု

IEP နှင့် IFSP

34 C.F.R. 300.610-627 နှင့် 34 C.F.R. 303.401-417

မိဘများသည် မှတ်တမ်းမမှန်သည်ဟု ယူဆပါက ၎င်းတို့အနေဖြင့် ၎င်းတို့ကလေးငယ်၏ မှတ်တမ်းများကို

ပြန်လည်ဆန်းစစ်ပိုင်ခွင့်နှင့် ၎င်းတို့ကလေးငယ်၏ မှတ်တမ်းကို ပြန်လည်ပြင်ဆင်ရန်အတွက် အများပြည်သူအေဂျင်စီအား မေးမြန်းပိုင်ခွင့်ရှိသည်။ မိဘများ၏ သဘောတူညီမှုကို ပုဂ္ဂိုလ်အရ သတ်မှတ်ထားသောအချက်အလက်မထုတ်ပြန်မီတွင် ရယူရမည်ဖြစ်ပြီး သင့်သဘောတူညီမှုကို အောက်တွင်ဖော်ပြထားသည့်အတိုင်း အချိန်နှင့် အခြေအနေများတွင် မလိုအပ်ပါ။ မိဘများသည် ၎င်းတို့ကလေးငယ်၏ ကြားဝင်ဖြည့်စွက် ကူညီမှု သို့မဟုတ် ပညာရေးမှတ်တမ်းများလျှို့ဝှက်ထားရှိမှုကို အေဂျင်စီအား ပြုလုပ်စေလိုပိုင်ခွင့်နှင့် အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု သို့မဟုတ် ပညာရေးဝန်ဆောင်မှုများကို ပေးရန် ဆက်လက်မလိုအပ်တော့သည့်အခါတွင် ၎င်းတို့ကလေးငယ်၏ ပညာရေးအချက်အလက်ကို ဖျက်ဆီးရန် အများပြည်သူအေဂျင်စီအား မေးမြန်းပိုင်ခွင့်ရှိသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဖျက်ဆီးခြင်းဆိုသည်မှာ အချက်အလက်အား ပုဂ္ဂိုလ်ရေးအရ ဆက်လက်မသိနိုင်စေရန် အချက်အလက်မှ ပုဂ္ဂိုလ်ဆိုင်ရာသတ်မှတ်ချက်များအား ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးခြင်း သို့မဟုတ် ဖယ်ရှားခြင်းကို ဆိုလိုသည်။

ပညာရေးမှတ်တမ်းများဆိုသည်မှာ ၃၄ C.F.R. အပိုင်း ၉၉ ရှိ ပညာရေးမှတ်တမ်းများ (၁၉၇၄ မိသားစုပညာရေးအခွင့်အရေးများနှင့် ကိုယ်ရေးကိုယ်တာလျှို့ဝှက်မှုအက်ဥပဒေ [FERPA] ကို ပြင်ဆင်ရေးဆွဲသည့်စည်းမျဉ်းစည်းကမ်းများ)အောက်တွင် ပါဝင်သောမှတ်တမ်းအမျိုးအစားများကို ဆိုလိုသည်။

အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုမှတ်တမ်းများသည် IDEA အပိုင်း C နှင့် ဤအပိုင်းရှိ စည်းမျဉ်းစည်းကမ်းများအောက်တွင် စုစည်းရန်၊ ထိန်းသိမ်းရန် သို့မဟုတ် အသုံးပြုရန် လိုအပ်သည့် ကလေးငယ်နှင့် ပတ်သက်သည့် မှတ်တမ်းများအားလုံးကို ဆိုလိုသည်။

ပါဝင်သည့်အေဂျင်စီဆိုသည်မှာ ကိုယ်ရေးအချက်အလက် သို့မဟုတ် IDEA အပိုင်း B အောက်တွင် ရရှိသည့် အချက်အလက်မှ စုစည်းထိန်းသိမ်းသည့် သို့မဟုတ် အသုံးပြုသည့် မည်သည့်အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်း ကိုမဆို ဆိုလိုသည်။ အပိုင်း C အောက်ရှိ ပါဝင်သည့်အေဂျင်စီတွင် မည်သည့်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများကိုမဆို ပေးထားသည့် ဦးဆောင်အေဂျင်စီနှင့် အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု ဝန်ဆောင်မှုပေးသူများနှင့် မည်သည့်ပုဂ္ဂိုလ်မဆို သို့မဟုတ် မည်သည့်အဖွဲ့အစည်းမဆို ပါဝင်သည်။ ၎င်းတွင် အပိုင်း C ဝန်ဆောင်မှုများအတွက် ငွေကြေးထောက်ပံ့ရေးရင်းမြစ်များအဖြစ် လုံးဝဆောင်ရွက်သော မူလလွှဲပြောင်းပေးသူရင်းမြစ်များ သို့မဟုတ် အများပြည်သူအေဂျင်စီများ (ပြည်နယ်ဆေးဝါးအကူအညီ သို့မဟုတ် CHIP ပရိုဂရမ်ကဲ့သို့) သို့မဟုတ် ကိုယ်ပိုင်အဖွဲ့အစည်းများ (ကိုယ်ပိုင်အာမခံကုမ္ပဏီများကဲ့သို့) ပါဝင်သည်။

ကိုယ်ရေးအချက်အလက်တွင်ပါဝင်သည်မှာ -

- ကလေးငယ်၊ ကလေးငယ်၏မိဘများသို့မဟုတ်အခြားမိသားစုဝင်၏အမည်၊
- ကလေးငယ်၏လိပ်စာ၊
- ကလေးငယ်၏လူမှုဖူလုံရေးနံပါတ်ကဲ့သို့ပုဂ္ဂိုလ်ရေးခွဲခြားသတ်မှတ်ရေးသို့မဟုတ်
- ပုဂ္ဂိုလ်ရေးဆိုင်ရာဝိသေသစာရင်းသို့မဟုတ်အကျိုးအကြောင်းညီညွတ်သေချာစေမှုနှင့်အတူကလေးငယ်အားခွဲခြားသတ်မှတ်နိုင်စေမည့်အခြားအချက်အလက်ဖြစ်သည်။

IFSP မှဆောင်ရွက်သည့်ကလေးငယ်များအတွက်ပုဂ္ဂိုလ်ရေးဆိုင်ရာသိမှတ်ရေးအချက်အလက်တွင်လည်းပါဝင်သည်မှာ

- ကလေးငယ်၏မွေးနေ့ရက်စွဲ၊ မွေးဖွားသည့်နေရာနှင့်မိခင်၏အမျိုးသမီးမိသားစုအမည်၊
ကလေးငယ်အားအကျိုးအကြောင်းညီညွတ်သေချာစေမှုဖြင့်ခွဲခြားသတ်မှတ်ရန်သက်ဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ကိုယ်ပိုင်အသိပညာမရှိသော
 - အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများအဖွဲ့အစည်းရှိသင့်တော်သောသူအားခွင့်ပြုသည့်တိကျသေချာသောကလေးငယ်ကိုတစ်ဦးတည်းဖြစ်စေသို့မဟုတ်ပူးပေါင်း၍ဖြစ်စေချိတ်ဆက်ထားသည့်သို့မဟုတ်ချိတ်ဆက်နိုင်သည့်အခြားအချက်အလက်သို့မဟုတ်
 - ပညာရေးအေဂျင်စီသို့မဟုတ်အဖွဲ့အစည်းမှအကျိုးအကြောင်းညီညွတ်စွာယုံကြည်ပြီးပညာရေးမှတ်တမ်းသက်ဆိုင်သည့်ကျောင်းသား၏မည်သူမည်ဝါဖြစ်ကြောင်းဖော်ပြသည့်သက်သေခံကတ်ပြားကိုသိမှတ်သောသူမှတောင်းဆိုသည့်အချက်အလက်ဖြစ်သည်။

ကာကွယ်မှုများ

ပါဝင်သည့်အေဂျင်စီတစ်ခုစီသည်ပုဂ္ဂိုလ်ရေးအရသိမှတ်သောအချက်အလက်အားလျှို့ဝှက်ထားရှိမှုကိုစုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ ဖွင့်ထုတ်ခြင်းနှင့်ဖျက်ဆီးခြင်းအဆင့်များဖြင့်ကာကွယ်ရမည်။ အများပြည်သူအေဂျင်စီ၏တရားဝင်တစ်ခုမှာပုဂ္ဂိုလ်ရေးအရသိမှတ်သောအချက်အလက်အားလျှို့ဝှက်ထားရှိမှုကိုကာကွယ်ရန်အတွက်တာဝန်ရှိသည်။ အဆိုပါကျင့်ထုံးဆိုင်ရာကာကွယ်မှုများလိုအပ်ချက်များအပြင်ဖက်ဒရယ်နှင့်ပြည်နယ်ဥပဒေနှင့်စည်းမျဉ်းများသည်လည်းပညာရေးမှတ်တမ်းများကာကွယ်ရေးကိုလွှမ်းမိုးသည်။ ပုဂ္ဂိုလ်ရေးအရသိမှတ်သောအချက်အလက်ကိုစုစည်းသည့်သို့မဟုတ်အသုံးပြုသည့်အများပြည်သူအေဂျင်စီဝန်ထမ်းအားလုံးသည်ပုဂ္ဂိုလ်ရေးအရသိမှတ်သောအချက်အလက်အပေါ်မူတည်၍ပြည်နယ်၏မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများနှင့်သက်ဆိုင်သည့်လေ့ကျင့်ရေးကိုလက်ခံရမည်။ ပါဝင်သည့်အေဂျင်စီတစ်ခုစီသည်အများပြည်သူစစ်ဆေးမှုအတွက်ပုဂ္ဂိုလ်ရေးအရသိမှတ်သောအချက်အလက်အားအသုံးပြုခွင့်ရှိနိုင်သည့်အေဂျင်စီအတွင်းတွင်အဆိုပါဝန်ထမ်းများ၏အမည်များနှင့်ရာထူးများ၏လက်ရှိစာရင်းကိုထိန်းသိမ်းရမည်။

သဘောတူညီမှု

အပိုင်း B

လိုအပ်ချက်နှင့်ကိုက်ညီသည့်ရည်ရွယ်ချက်များအတွက်ပါဝင်သည့်အေဂျင်စီများ၏တာဝန်ရှိသူများထက်အခြားပါတီများသို့ပုဂ္ဂိုလ်ရေးဆိုင်ရာသိမှတ်ရေးအချက်အလက်အားမထုတ်ဖော်မီမိမိဘုရား၏သဘောတူညီမှုကိုရယူရမည်ဖြစ်ပြီးအချက်အလက်သည်ပညာရေးမှတ်တမ်းတွင်မပါဝင်ပါက 34 C.F.R. အပိုင်း 99 အောက်ရှိမိဘများ၏သဘောတူညီမှုမပါဘဲထုတ်ဖော်မှုကိုခွင့်ပြုသည်။ IDEA

(IEP) အပိုင်း B

အောက်ရှိကူးပြောင်းရေးဝန်ဆောင်မှုများအတွက်ပေးသည့်သို့မဟုတ်ငွေပေးသည့်ပါဝင်သည့်အေဂျင်စီများ၏တာဝန်ရှိသူများထံသို့ပုဂ္ဂိုလ်ရေးအရသိမှတ်ရေးအချက်အလက်ကိုမထုတ်ပေးမီမိမိဘုရား၏သဘောတူညီမှုသို့မဟုတ်အများပြည်သူအေဂျင်စီအနေဖြင့်ပြည်နယ်ဥပဒေအရအရွယ်ရောက်သည့်အသက်အရွယ်သို့ရောက်ရှိသည့်ရွေးချယ်ခံရသောကလေးငယ်၏သဘောတူညီမှုကိုရရှိမည်ဖြစ်ပြီး

ကလေးငယ်အားမိဘများနေအိမ်၏ကျောင်းနေရာတွင်မတည်ရှိသည့်ကိလ်ပိုင်အထက်တန်းကျောင်းတွင်စာရင်းပေးသွင်းပါကသို့မဟုတ် စာရင်းပေးသွင်းမည်ဆိုပါကကိလ်ပိုင်ကျောင်းတွင်ရှိသည့်ဒေသဆိုင်ရာပညာရေးအေဂျင်စီ (LEA)

ရှိတာဝန်ရှိသူများနှင့်မိဘများနေအိမ်၏ LEA

ရှိတာဝန်ရှိသူများအကြားကလေးငယ်နှင့်ပတ်သက်သည့်မည်သို့သောပုဂ္ဂိုလ်ရေးအရသိမှတ်ရေးအချက်အလက်ကိုမဆိုမထုတ်ပြန်မိမိဘများ၏သဘောတူညီမှုကိုရယူရမည်။⁶

MSDE သည်ပြည်နယ်အနေဖြင့်ငု၏မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများအားလိုက်နာဆောင်ရွက်ကြောင်းနှင့် IDEA နှင့် FERPA ကိုက်ညီမှုအရလျှို့ဝှက်ထားရှိမှုလိုအပ်ချက်များရှိကြောင်းသေချာစေရန်အသုံးပြုသည့်ပိတ်ဆို့အရေးယူမှုများအပါအဝင်အများပြည်သူအေဂျင်စီများအတွက်မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများကိုရေးဆွဲလုပ်ဆောင်ထားသည်။အကယ်၍အဖွဲ့အစည်းသို့မဟုတ်လူပုဂ္ဂို

⁶ 34 CFR 300.622.

လ်တစ်ဦးတစ်ယောက်သည်အများပြည်သူအေဂျင်စီမှ IDEA

အောက်ရှိလျှို့ဝှက်ထားရှိမှုလိုအပ်ချက်များကိုချိုးဖောက်သည်ဟုယူဆပါကအရေးကိစ္စပြန်လည်ဖြေရှင်းရန်အခြေအနေတိုင်ကြားချက်ကိုဖြည့်စွက်နိုင်သည်။

အများပြည်သူအေဂျင်စီတစ်ခုချင်းစီသည်အောက်ပါတို့အပါအဝင်ကိုယ်ရေးအချက်အလက်လျှို့ဝှက်ထားရှိမှုလိုအပ်ချက်များနှင့်ပတ်သက်၍မိဘများအားအပြည့်အဝအကြောင်းကြားအသိပေးရန်လိုလောက်သောသတိပေးချက်ကိုမည်မျှပေးထားသည့်နေရာတွင်လုပ်ထုံးလုပ်နည်းများထားရှိရန်လိုအပ်သည် -

- ပြည်နယ်အတွင်းရှိလူမျိုးစုပေါင်းစုံ၏အမိဘာသာစကားများဖြင့်သတိပေးချက်ပေးထားကြောင်းဖော်ပြချက်
- ကိုယ်ရေးအချက်အလက်အားထိန်းသိမ်းထားခံရသည့်ကလေးငယ်များအားဖော်ပြချက်နှင့်တွေ့ရှိထားသည့်အချက်အလက်အမျိုးမျိုး
- ပါဝင်သည့်အေဂျင်စီများအနေဖြင့်ကိုယ်ရေးအချက်အလက်သိမ်းဆည်းမှုတတိယပုဂ္ဂိုလ်ပါတီများထံသို့ထုတ်ဖော်ပြောကြားမှုထိန်းသိမ်းထားရှိမှုနှင့်ဖျက်ဆီးမှုကိုလိုက်နာဆောင်ရွက်ရမည်ဖြစ်သောမူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများအကျဉ်းချုပ်၊
- မိဘများအနေဖြင့်သဘောတူညီမှုကိုပေးရန်ငြင်းဆိုသည့်အခါတွင်အသုံးပြုသည့်မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများဖော်ပြချက်
- FERPA အောက်ရှိလုပ်ပိုင်ခွင့်များနှင့် 34 C.F.R. အပိုင်း 99 ရှိစည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်းအပါအဝင်ဤအချက်အလက်နှင့်ပတ်သက်၍မိဘများနှင့်ကလေးငယ်များ၏လုပ်ပိုင်ခွင့်များဖော်ပြချက်။

မည်သည့်အဓိကခွဲခြားသတ်မှတ်မှု၊တည်နေရာသို့မဟုတ်ချင့်တွက်မှုလုပ်ဆောင်ချက်ကိုမဆိုမပြုလုပ်မီလုပ်ဆောင်ချက်တရားစီရင်ပိုင်ခွင့်မှတစ်ဆင့်မိဘများအားအသိပေးရန်လိုလောက်သောပုံနှိပ်လည်ပတ်မှုနှင့်အတူသတင်းစာများသို့မဟုတ်အချားမီဒီယာသို့မဟုတ်နှစ်ခုလုံးတွင်သတိပေးချက်ကိုထုတ်ပြန်ရမည်သို့မဟုတ်ကြေညာရမည်။

ထို့အပြင်ကိုယ်ရေးအချက်အလက်ကို IDEA

အောက်ရှိအချက်အလက်အားစုဆောင်းခြင်းသို့မဟုတ်အသုံးပြုခြင်းကိုလုပ်ဆောင်သောပါဝင်သည့်အေဂျင်စီများ၏အခြားတာဝန်ရှိသူများထက်မည်သူ့ကိုမှသို့မဟုတ် IDEA အောက်ရှိ FAPE

သို့မဟုတ်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုကိုချို့ယွင်းမှုရှိသူကလေးငယ်သို့ပေးခြင်းလိုအပ်ချက်များကိုဖြည့်ဆည်းခြင်းထက်အခြားသောမည်သည့်ရည်ရွယ်ချက်ကြောင့်မဆိုထုတ်ဖော်ပြောကြားခြင်းမပြုပါ။အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုမှမူ

ကြိုကျောင်းဝန်ဆောင်မှုများအထိကူးပြောင်းချိန်အတွင်းဦးဆောင်အေဂျင်စီအနေဖြင့် 34 C.F.R. 303.209(b)(1)(i) မှလိုအပ်သည့်အတိုင်းကလေးငယ်သည်အထူးပညာရေးဝန်ဆောင်မှုများကိုရရှိနိုင်သည့် MSDE နှင့်ဒေသဆိုင်ရာကျောင်းပညာရေးစနစ်သို့အသိပေးချက်ပေးရမည်။ ဤအသိပေးချက်တွင် 34 C.F.R. 303.209(b)(1) နှင့် 303.401

မှလိုအပ်သည့်အတိုင်းကလေးငယ်၏အမည်၊ မွေးနေ့ရက်စွဲနှင့်မိဘဆက်သွယ်ရေးအချက်အလက်ပါဝင်သည်။ ချို့ယွင်းမှုရှိသူကလေးငယ်မှကျူးလွန်သောပြစ်မှုအားတင်ပြခြင်းနှင့်ပတ်သက်၍ဥပဒေအတည်ပြုလိုက်နာရေးနှင့်တရားရေးရာအာဏာပိုင်အဖွဲ့များမှလွှဲပြောင်းချက်နှင့်အရေးယူဆောင်ရွက်မှုတွင်ရည်ညွှန်းသည့်ထုတ်ဖော်ပြောကြားမှုများတွင် FERPA မှထုတ်လွှင့်ခြင်းကိုခွင့်ပြုသည်အထိမိဘများ၏သဘောတူညီမှုမလိုအပ်ပါ။

အသုံးပြုခွင့်များ

အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများကိုလက်ခံရရှိသည့်ကလေးငယ်များနှင့်မိသားစုများအတွက်ဒေသဆိုင်ရာဦးဆောင်အေဂျင်စီသည်၎င်းတို့ကလေးငယ်၏ကြားဝင်ဖြည့်စွက်ကူညီမှုမှတ်တမ်းမိတ္တူကိုမိဘများအားအခမဲ့ပေးရမည်။ ဒေသဆိုင်ရာဦးဆောင်အေဂျင်စီသည် IFSP

အစည်းအဝေးတစ်ခုစီပြီးနောက်တွင်ချင့်တွက်မှုတစ်ခုစီ၊ ကလေးငယ်၏အကဲဖြတ်တွက်ချက်မှု၊ မိသားစုအကဲဖြတ်တွက်ချက်မှုနှင့် IFSP

နှင့်ပတ်သက်သည့်မိတ္တူတစ်စောင်ကိုမိဘများအားအခမဲ့ပေးရမည်။ အများပြည်သူအေဂျင်စီတစ်ခုစီသည်မိဘများအား၎င်းတို့ကလေးငယ်၏ကိုယ်ရေးအချက်အလက်၊ ချင့်တွက်မှုနှင့်ပညာရေးနေရာထားရှိမှု၊ IFSP ၏လုပ်ဆောင်မှုနှင့်ရေးဆွဲဆောင်ရွက်မှုနှင့် FAPE ၏ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍အများပြည်သူအေဂျင်စီမှစုစည်းထိန်းသိမ်းထားသည့်သို့မဟုတ်အသုံးပြုသည့်၎င်းတို့ကလေးငယ်နှင့်သက်ဆိုင်သောမည်သည့်ပညာရေးမှတ်တမ်းများကိုမဆိုစစ်ဆေး၍ပြန်လည်ဆန်းစစ်ခွင့်ပြုထားသည်။ IFSP

မှတစ်ဆင့်ဝန်ဆောင်မှုများကိုလက်ခံရရှိသည့်ကလေးငယ်များနှင့်မိသားစုများအတွက်ဒေသဆိုင်ရာဦးဆောင်အေဂျင်စီသည်မလိုအပ်သောနှောင့်နှေးကြန့်ကြာမှုမရှိဘဲ IFSP

နှင့်ပတ်သက်၍မည်သည့်တွေ့ဆုံမှုကိုမဆိုသို့မဟုတ်မည်သည့်စဉ်ဆောင်ရွက်မှုကြားနာခြင်းမတိုင်မီ တောင်းဆိုချက်နှင့်အညီဆောင်ရွက်ရမည်ဖြစ်ပြီးတောင်းဆိုပြီးနောက်၁၀ရက်ကျော်အကြာတွင်ဆောင်ရွက်ရမည်။

IEP

မှတစ်ဆင့်ဝန်ဆောင်မှုများလက်ခံရရှိသည့်ကလေးငယ်များအတွက်အများပြည်သူအေဂျင်စီသည်မလိုအပ်သောနှောင့်နှေးကြန့်ကြာမှုမရှိဘဲ IEP

နှင့်ပတ်သက်၍မည်သည့်တွေ့ဆုံမှုကိုမဆိုသို့မဟုတ်စဉ်ဆောင်ရွက်မှုကြားနာခြင်းသို့မဟုတ်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအပိုင်းမဆို တောင်းဆိုချက်နှင့်အညီဆောင်ရွက်ရမည်ဖြစ်ပြီးတောင်းဆိုပြီးနောက်၄၅ရက်အကြာတွင်ဆောင်ရွက်ရမည်။ အောက်ပါအပိုင်းရှိမိဘများ၏ပညာရေးမှတ်တမ်းများစစ်ဆေးခွင့်နှင့်ပြန်လည်ဆန်းစစ်ခွင့်များတွင်မိဘများ၏လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ပါဝင်သည်မှာ -

- မှတ်တမ်းများရှင်းလင်းချက်များနှင့်ဘာသာပြန်ဆိုမှုများအတွက်သင့်လျော်သောတောင်းဆိုမှုများအတွက်အများပြည်သူအေဂျင်စီများထံမှတုံ့ပြန်ဆောင်ရွက်မှု၊
- မိတ္တူများပေးရန်ပျက်ကွက်ပါကမှတ်တမ်းမိတ္တူများပေးသည့်အများပြည်သူအေဂျင်စီသည်မိဘများအားမှတ်တမ်းများစစ်ဆေးခွင့်နှင့်ပြန်လည်ဆန်းစစ်ပိုင်ခွင့်ကိုလုပ်ဆောင်ခြင်းမှထိရောက်စွာထိန်းချုပ်ကာကွယ်ကြောင်းတောင်းဆိုရန်၊

- မိဘများ၏ကိုယ်စားလှယ်အားမှတ်တမ်းများကိုစစ်ဆေးစေပြီး ပြန်လည်ဆန်းစစ်စေရန်တို့ဖြစ်သည်။

မိဘများသည်အုပ်ထိန်းမှု၊ သီးခြားထားရှိမှုနှင့်ပြတ်စဲမှုကဲ့သို့ယင်းအကြောင်းကိစ္စများကိုလွှဲပြောင်းပေးသည့်အကျိုးဝင်သက်ရောက်သောပြည်နယ်ဥပဒေအောက်ရှိအခွင့်အာဏာမရှိကြောင်းအများပြည်သူအေဂျင်စီကိုအကြိမ်ပြုပါကအများပြည်သူအေဂျင်စီအနေဖြင့်မိဘများအား၎င်းတို့ကလေးငယ်နှင့်သက်ဆိုင်သည့်မှတ်တမ်းများကိုစစ်ဆေး၍ပြန်လည်ဆန်းစစ်ခွင့်ရှိသည်ဟုယူဆနိုင်သည်။

အသုံးပြုခွင့်မှတ်တမ်း

အများပြည်သူအေဂျင်စီတစ်ခုစီသည်မိဘများနှင့်အများပြည်သူအေဂျင်စီ၏လုပ်ပိုင်ခွင့်ပြုထားသောဝန်ထမ်းများထက်အခြားသောတစ်ဦးချင်းစီ၏မှတ်တမ်းကိုထိန်းသိမ်းရမည်ဖြစ်ပြီး IDEA ၏အပိုင်း C သို့မဟုတ်အပိုင်း B အရစုစည်းထိန်းသိမ်းထားသောသို့မဟုတ်အသုံးပြုထားသောပညာရေးမှတ်တမ်းအသုံးပြုပိုင်ခွင့်ကိုရယူကာတစ်ဦးချင်းစီ၏အမည်၊ ပေးထားသည့်ရက်စွဲအသုံးပြုခွင့်နှင့်တစ်ဦးချင်းစီအားမှတ်တမ်းများအသုံးပြုခွင့်ပေးခြင်းအတွက်ရည်ရွယ်ချက်တို့ပါဝင်သည်။ အကယ်၍မည်သည့်ပညာရေးမှတ်တမ်းတွင်မဆိုကလေးငယ်တစ်ဦးထက်ပိုသောအချက်အလက်ပါဝင်ပါကထိုကလေးငယ်များ၏မိဘများသည်ယင်းတို့ကျသောအချက်အလက်နှင့်ပတ်သက်၍အသိပေးအကြောင်းကြားရန်၎င်းတို့၏ကလေးငယ်နှင့်သက်ဆိုင်သောအချက်အလက်ကိုသာစစ်ဆေးပိုင်ခွင့်နှင့်ပြန်လည်ဆန်းစစ်ပိုင်ခွင့်ရှိသည်။ အများပြည်သူအေဂျင်စီတစ်ခုစီသည်တောင်းဆိုမှုအပေါ်မူတည်၍မိဘများအားအများပြည်သူအေဂျင်စီမှစုစည်းထိန်းသိမ်းထားသောသို့မဟုတ်အသုံးပြုထားသောပညာရေးမှတ်တမ်းများ၏အမျိုးအစားနှင့်တည်နေရာများစာရင်းကိုပေးရမည်။ အကယ်၍ဝန်ဆောင်ခသည်မိဘများအားမှတ်တမ်းများစစ်ဆေးပိုင်ခွင့်နှင့်ပြန်လည်ဆန်းစစ်ပိုင်ခွင့်ကိုလုပ်ဆောင်ခြင်းမှထိရောက်စွာထိန်းချုပ်ကာကွယ်ခြင်းမပြုနိုင်ပါကအများပြည်သူအေဂျင်စီတစ်ခုစီသည်မိဘများအတွက်ပြုလုပ်ထားသည့်ပညာရေးမှတ်တမ်းမိတ္တူများအတွက်ဝန်ဆောင်ခပေးဆောင်နိုင်သည်။ အများပြည်သူအေဂျင်စီအနေဖြင့်ပညာရေးမှတ်တမ်းများမှအချက်အလက်ကိုရှာဖွေရန်သို့မဟုတ်ကြိုးစားရှာဖွေရန်ဝန်ဆောင်ခပေးဆောင်နိုင်ပါ။

မိဘများ၏တောင်းဆိုချက်ဖြင့်မှတ်တမ်းများပြင်ဆင်ချက်များ

အကယ်၍မိဘများအနေဖြင့် IDEA အောက်တွင်စုစည်းထိန်းသိမ်းထားသောသို့မဟုတ်အသုံးပြုသောပညာရေးမှတ်တမ်းများရှိအချက်အလက်သည်မတိကျကြောင်းသို့မဟုတ်၎င်းတို့ကလေးငယ်၏ကိုယ်ရေးလျှို့ဝှက်မှုသို့မဟုတ်အခြားလုပ်ပိုင်ခွင့်များကိုချိုးဖောက်နေသည်ဟုယူဆပါကမိဘများသည်အချက်အလက်ပြင်ဆင်ရန်အချက်အလက်ထိန်းသိမ်းထားသည့်အများပြည်သူအေဂျင်စီအားတောင်းဆိုနိုင်သည်။ အများပြည်သူအေဂျင်စီသည်တောင်းဆိုချက်လက်ခံရရှိသည့်သင့်တော်သောအချိန်ကာလအတွင်းမိဘများ၏တောင်းဆိုချက်အရအချက်အလက်ပြင်ဆင်ရန်ရှိမရှိကိုဆုံးဖြတ်ရမည်ဖြစ်ပြီး၎င်းအနေဖြင့်ပညာရေးမှတ်တမ်းများရှိအချက်အလက်ကိုရင်ဆိုင်ရန်မိဘများအား၎င်းတို့၏ငြင်းဆိုချက်ကိုအကြောင်းကြားပြီး၎င်းတို့၏ကြားနာစစ်ဆေးပိုင်ခွင့်နှင့်ပတ်သက်၍မိဘများအားအကြံပြုနိုင်သည်။ ပညာရေးမှတ်တမ်းများရှိအချက်အလက်ကိုရင်ဆိုင်ရန်လုပ်ဆောင်သောကြားနာမှုကို 34 C.F.R. 99.22 တွင်တွေ့ရှိသည့်အတိုင်း FERPA အရလုပ်ဆောင်ရမည်။

အများပြည်သူအေဂျင်စီသည်တောင်းဆိုချက်အပေါ်မူတည်၍ပညာရေးမှတ်တမ်းများရှိအချက်အလက်မှာမတိကျကြောင်း၊ လွဲမှားနေကြောင်းသို့မဟုတ်၎င်းတို့ကလေးငယ်၏ကိုယ်ရေးလျှို့ဝှက်မှုသို့မဟုတ်အခြားလုပ်ပိုင်ခွင့်များကိုချိုးဖောက်နေကြောင်းသေချာစေရန်ပညာရေးမှတ်တမ်းများရှိအချက်အလက်အားရင်ဆိုင်ဖြေရှင်းရန်မိဘများအားကြားနာခွင့်ပေးရမည်။ အကယ်၍ကြားနာမှုရလဒ်အနေဖြင့်အများပြည်သူအေဂျင်စီသည်အချက်အလက်မတိကျပါသို့မဟုတ်လွဲမှားနေသည်သို့မဟုတ်ကလေးငယ်၏ကိုယ်ရေးလျှို့ဝှက်မှုသို့မဟုတ်အခြားလုပ်ပိုင်ခွင့်များကိုချိုးဖောက်နေသည်ဟုဆုံးဖြတ်ချက်ချပါက၎င်းအနေဖြင့်မိဘများအား၎င်းတို့ကလေးငယ်နှင့်ပတ်သက်၍၎င်းမှထိန်းသိမ်းထားသည့်မှတ်တမ်းများတွင်ထားရှိပိုင်ခွင့်အချက်အလက်အပေါ်ဝေဖန်သုံးသပ်သည့်သို့မဟုတ်အများပြည်သူ

အေဂျင်စီ၏ဆုံးဖြတ်ချက်ကိုလက်မခံသည့်မည်သည့်အကြောင်းအရာကိုမဆိုရှေ့ဆက်သတ်မှတ်ထားသည့်အခြေအနေဖော်ပြချက်ကို အသိပေးအကြောင်းကြားရမည်။

၎င်းကလေးငယ်၏မှတ်တမ်းများတွင်ထားရှိသည့်မည်သည့်ရှင်းလင်းချက်ကိုမဆိုအောက်ပါအတိုင်းပြုလုပ်ရမည် -

- မှတ်တမ်းသို့မဟုတ်ပါဝင်သည့်အပိုင်းကိုအများပြည်သူအေဂျင်စီမှထိန်းသိမ်းထားသရွေ့ကလေးငယ်မှတ်တမ်းတစ်စိတ်တစ်ပိုင်းအဖြစ်အများပြည်သူအေဂျင်စီမှထိန်းသိမ်းရမည်ဖြစ်ပြီး
- ကလေးငယ်မှတ်တမ်းသို့မဟုတ်ပါဝင်သည့်အပိုင်းမိတ္တူကိုတောင်းဆိုသည့်မည်သည့်ပါတီကိုမဆိုရှင်းလင်းချက်အားထုတ်ဖော်ရမည်။

အချက်အလက်ဖျက်ဆီးရေးလုပ်ထုံးလုပ်နည်းများ

အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်ပညာရေးဝန်ဆောင်မှုများအား၎င်းတို့ကလေးများကိုပေးရန် IDEA

အောက်တွင်စုစည်းထိန်းသိမ်းထားသောသို့မဟုတ်အသုံးပြုသောကိုယ်ရေးအချက်အလက်ကို

ဆက်လက်မလိုအပ်သည့်အခါအများပြည်သူအေဂျင်စီအနေဖြင့်မိဘများအားအသိပေးရန်လိုအပ်သည်။မိဘများ၏တောင်းဆိုချက်

များဖြင့်အချက်အလက်ကိုဖျက်ဆီးပစ်ရမည်။သို့ရာတွင်အပိုင်း B

အောက်ရှိအထူးပညာရေးဝန်ဆောင်မှုများကိုလက်ခံရရှိသည့်ကျောင်းသားများအတွက်ကလေးငယ်အမည်၊လိပ်စာနှင့်ဖုန်းနံပါတ်၊က

လေးငယ်၏အတန်းများ၊တက်ရောက်သည့်မှတ်တမ်း၊တက်ရောက်သည့်အတန်းများ၊ပြီးမြောက်သည့်အတန်းအဆင့်နှင့်ပြီးမြောက်သ

ည့်နှစ်ကိုအချိန်အကန့်အသတ်မရှိထိန်းသိမ်းနိုင်သည်။ထိုနည်းတူစွာအပိုင်း C

အောက်ရှိအစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများကိုလက်ခံရရှိသည့်ကလေးငယ်များအတွက်ကလေးငယ်၏အမ

ည်၊မွေးနေ့ရက်စွဲ၊မိဘဆက်သွယ်ရေးအချက်အလက် (လိပ်စာနှင့်ဖုန်းနံပါတ်အပါအဝင်)၊ဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်သူ(များ)နှင့်

EIS ပံ့ပိုးပေးသူ(များ)၏အမည်များနှင့်ထွက်ခွာသည့်အချက်အလက်

(ထွက်ခွာမှုအပေါ်နှစ်နှင့်အသက်အရွယ်နှင့်ထွက်ရှိနေမှုအပေါ်ဝင်ရောက်လာသည့်မည်သည့်ပရိုဂရမ်များမဆိုအပါအဝင်)

၏အမြဲတမ်းမှတ်တမ်းကိုအချိန်အကန့်အသတ်မရှိထိန်းသိမ်းနိုင်သည်။

ကလေးငယ်များ၏လုပ်ပိုင်ခွင့်များ

ကလေးငယ်၏ချို့ယွင်းမှုသည်ပြည်နယ်ဥပဒေအရသူ/သူမအားမစွမ်းဆောင်နိုင်မှုကိုမဖြစ်စေနိုင်ပါက FERPA

အတွက်စည်းမျဉ်းစည်းကမ်းများအရကလေးငယ်၏ပညာရေးမှတ်တမ်းများနှင့်ပတ်သက်၍မိဘများ၏လုပ်ပိုင်ခွင့်များသည်သူ/သူမအ

သက်၁၈နှစ်ရောက်ချိန်တွင်ကလေးငယ်အားလွှဲပြောင်းနိုင်သည်။အကယ်၍ IDEA ၏အပိုင်း B

အောက်ရှိမိဘများ၏လုပ်ပိုင်ခွင့်များသည်အရွယ်ရောက်သည့်အသက်ရောက်ရှိသည့်ကလေးငယ်ထံသို့လွှဲပြောင်းပါက IDEA

လျှို့ဝှက်ထားရှိမှုလိုအပ်ချက်များသည်လည်းကလေးငယ်အားလွှဲပြောင်းရမည်။သို့ရာတွင်အများပြည်သူအေဂျင်စီသည် IDEA

အရလိုအပ်သောမည်သည့်သတိပေးချက်ကိုမဆိုမိဘများနှင့်ကလေးငယ်တို့အားပေးရမည်။ကျေးဇူးပြု၍ပိုမိုတိကျသောအချက်အလ

က်အတွက်အရွယ်ရောက်သည့်အသက်တွင်မိဘများ၏လုပ်ပိုင်ခွင့်များအားလွှဲပြောင်းခြင်းကိုကိုးကားပါ။

စည်းကမ်းပိုင်းဆိုင်ရာအချက်အလက်

အများပြည်သူအေဂျင်စီသည်ကလေးငယ်အားဆန့်ကျင်လုပ်ဆောင်ပြီးစည်းကမ်းပိုင်းဆိုင်ရာအချက်အလက်ကိုဖြန့်ဝေသောမည်သည့်

လက်ရှိသို့မဟုတ်ယခင်စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုထုတ်ပြန်ချက်မှအဆိုပါစည်းကမ်းပိုင်းဆိုင်ရာအချက်အလက်ကိုထည့်သွင်း

ပြီးချို့ယွင်းမှုမရှိသောကလေးငယ်များ၏မှတ်တမ်းများကိုထုတ်လွှင့်သည်အထိကလေးငယ်၏မှတ်တမ်းများတွင်ပါဝင်နိုင်သည်။ထုတ်

ပြန်ချက်တွင်စည်းကမ်းပိုင်းအရေးယူမှုလိုအပ်သည့်ကလေးငယ်မှလုပ်ဆောင်သောမည်သည့်အပြုအမူမဆိုဖော်ပြချက်၊ စည်းကမ်းပိုင်းဆိုင်ရာအရေးယူဆောင်ရွက်မှုဖော်ပြချက်နှင့်ကလေးငယ်နှင့်ကလေးငယ်နှင့်ပါဝင်သည့်အခြားသူတစ်ဦးချင်းစီတို့၏ဘေးကင်းလုံခြုံရေးနှင့်သက်ဆိုင်သောမည်သည့်အချက်အလက်မဆိုပါဝင်နိုင်ပါသည်။ အကယ်၍ကလေးငယ်သည်ကျောင်းတစ်ကျောင်းမှအခြားကျောင်းသို့ရွှေ့ပြောင်းပါကကလေးငယ်၏မည်သည့်မှတ်တမ်းများကိုမဆိုထုတ်လွှင့်မှုတွင်ကလေးငယ်၏လက်ရှိ IEP နှင့်ကလေးငယ်အားဆန့်ကျင်လုပ်ဆောင်သည့်လက်ရှိသို့မဟုတ်ယခင်စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုနှင့်ပတ်သက်၍မည်သည့်ထုတ်ပြန်ချက်မဆိုပါဝင်ရမည်။

ချို့ယွင်းမှုရှိသူကလေးငယ်များ၏စည်းကမ်း

IEP
34 C.F.R. §§ 300.530 -300.536

အောက်ဖော်ပြပါအချက်အလက်သည်အသက်၃နှစ်မှ၂၁နှစ်အထိချို့ယွင်းမှုရှိသူကလေးငယ်များနှင့်သက်ဆိုင်ပြီးတိုးချဲ့ထားသော IFSP သို့မဟုတ် IEP မှတစ်ဆင့်ဝန်ဆောင်မှုများကိုလက်ခံရရှိပါသည်။

အများပြည်သူအေဂျင်စီသည်၎င်းတို့၏ကလေးငယ်အားတိကျသောချာသောစည်းကမ်းပိုင်းဆိုင်ရာအရေးယူဆောင်ရွက်မှုများကိုပြုလုပ်ပါကမိဘများအနေဖြင့်တိကျသောချာသောလုပ်ထုံးလုပ်နည်းများနှင့်ကာကွယ်မှုများကိုလုပ်ဆောင်ပိုင်ခွင့်ရှိပါသည်။ ကျောင်းသားစည်းကမ်းချိုးဖောက်မှု (များ) အတွက်ကျောင်းစာသင်နှစ်ဝရက်ကျော်ကြာကလေးငယ်အားထုတ်ပယ်ပြီးနောက်အများပြည်သူအေဂျင်စီအနေဖြင့် 34 C.F.R. § 300.530(d), နှင့်အညီကလေးငယ်ပညာရေးဝန်ဆောင်မှုများကို ပေးရမည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဤအပိုင်း၏ ရည်ရွယ်ချက်များအတွက် အောက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် သက်ဆိုင်သည် -

- ထိန်းချုပ်ထားသောအရာမှာ ထိန်းချုပ်ထားသောအရာများအက်ဥပဒေ (21 U.S.C. 812(c)) ၏ ပုဒ် 202 (c) ရှိ လုပ်ငန်းစဉ် I, II, III, IV, သို့မဟုတ် V အရ ဖော်ပြထားသောဆေးဝါး သို့မဟုတ် အခြားအရာတို့ကို ဆိုလိုသည်။
- တရားမဝင်ဆေးဝါးဆိုသည်မှာ ထိန်းချုပ်ထားသောအရာဖြစ်သော်လည်း လိုင်စင်ရကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်၏ ကြီးကြပ်စစ်ဆေးမှုဖြင့် တရားဝင်ပိုင်ဆိုင်သော သို့မဟုတ် အသုံးပြုသော သို့မဟုတ် IDEA အရ မည်သည့်အခြားခွင့်ပြုချက်ဖြင့်မဆို သို့မဟုတ် ဖက်ဒရယ်ဥပဒေ၏ အခြားပြဌာန်းချက်ဖြင့်မဆို ပိုင်ဆိုင်သောအရာမပါဝင်ပါ။
- လက်နက်သည် အမေရိကန်ဥပဒေ၊ ခေါင်းစဉ် 18 ၏ ပုဒ်မ 930 ၏ ပထမဆုံးပုဒ်မခွဲ (g) ၏ အပိုဒ်ခွဲငယ် (2) အရ အန္တရာယ်ရှိသောလက်နက် ဟူသော ဝေါဟာရဆိုလိုရင်းဖြစ်သည်။
- ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဆိုသည်မှာ အမေရိကန်ဥပဒေ၊ ခေါင်းစဉ် 18 ၏ ပုဒ်မ ၁၃၆၅ ၏ ပုဒ်မခွဲ (h)

၏ အပိုဒ်ခွဲငယ် (3) အရ ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာထိခိုက်မှု ဟူသော ဝေါဟာရဆိုလိုရင်းကို ပေးသည်။

ကျောင်းဝန်ထမ်းလုပ်ပိုင်ခွင့်အာဏာ

ကျောင်းဝန်ထမ်းသည် စည်းကမ်းပိုင်းဆိုင်ရာ အောက်ပါလိုအပ်ချက်များအရ ထားရှိမှုပြောင်းလဲခြင်းမှာ စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းဥပဒေကို ချိုးဖောက်သည့် ချို့ယွင်းမှုရှိသူကလေးငယ်နှင့် သင့်တော်မှုရှိ၊ မရှိကို သတ်မှတ်သည့်အခါ ကိစ္စအလိုက်အခြေခံအပေါ်မူတည်၍ မည်သည့်ထူးခြားသောအခြေအနေများကိုမဆို စဉ်းစားနိုင်သည်။⁷

ကျောင်းဝန်ထမ်းသည် ချို့ယွင်းမှုရှိသူကလေးငယ်အား သူ သို့မဟုတ် သူမ၏ လက်ရှိနေရာမှ သင့်တော်သောကြားဖြတ်ရွေးချယ်ရေးဆိုင်ရာ ပညာရေးချိန်ညှိထားရှိမှု၊ အခြားချိန်ညှိထားရှိမှု သို့မဟုတ် ရပ်ဆိုင်းမှုကို စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းဥပဒေချိုးဖောက်မှုအတွက် ကျောင်းရက် 10 ရက်ထက်မပိုဘဲ ထုတ်ပစ်နိုင်ပြီး ၎င်းတို့မှ ချို့ယွင်းမှုရှိသူကလေးငယ်များအတွက် ယင်းအရေးယူဆောင်ရွက်သည့်အတိုင်းအတာအထိ သီးခြားဥပဒေချိုးဖောက်မှုများအတွက် အဆိုပါကျောင်းပညာသင်နှစ်တွင် ကျောင်း 10 ရက်ဆက်တိုက်ထက် မပိုဘဲ နောက်ထပ်ထုတ်ပစ်မှုများကို (300.536 အရ နေရာထားရှိမှုပြောင်းလဲရေးကို ဖွဲ့စည်းတည်ထောင်နေသရွေ့ကို ပြုလုပ်သည်။⁸

အကယ်၍ စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းသားဥပဒေကို ချိုးဖောက်သည့်အပြုအမူသည် ကလေးငယ်၏ ချို့ယွင်းမှုဆိုင်ရာ သိသာထင်ရှားမှု (အောက်တွင် သိသာထင်ရှားမှုသတ်မှတ်ဆုံးဖြတ်ချက်ကို ကြည့်ပါ) မဟုတ်ဘဲ စည်းကမ်းပိုင်းဆိုင်ရာ နေရာထားရှိမှု အပြောင်းအလဲသည် အတန်းလိုက် ကျောင်းတက်ရက် 10 ရက်ထက် ကျော်လွန်ပါက အောက်တွင်ဖော်ပြထားသော ဝန်ဆောင်မှုများပြဋ္ဌာန်းချက်အတိုင်း ကျောင်းသည် ကလေးငယ်များအား ဝန်ဆောင်မှုပေးရမည်မှလွဲ၍ ကျောင်းဝန်ထမ်းသည် ချို့ယွင်းမှုရှိသောကလေးငယ်များအတွက် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အပြုအမူတစ်ပုံစံတည်းရှိသော ယင်းချို့ယွင်းမှုရှိသူကလေးငယ်အား တစ်ချိန်တည်းတွင် စည်းကမ်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်နိုင်သည်။⁹ ကလေးငယ်၏ IEP အသင်းအဖွဲ့သည် ယင်းဝန်ဆောင်မှုများအတွက် ကြားဖြတ်ပညာရေးချိန်ညှိထားရှိမှုကို သတ်မှတ်ဆုံးဖြတ်သည်။¹⁰

ချို့ယွင်းမှုရှိသူကလေးငယ်အား သူ သို့မဟုတ် သူမ၏ လက်ရှိနေရာမှ ကျောင်းစာသင်နှစ်တစ်နှစ်တည်းတွင် ကျောင်းတက်ရက် ၁၀ ရက်ကြာထုတ်ပြီးနောက် မည်သို့သောထုတ်ပစ်သည့်ရက်ပိုင်းများအတွင်းမဆို အများပြည်သူအေဂျင်စီအနေဖြင့် အောက်ဖော်ပြပါဝန်ဆောင်မှုများပြဋ္ဌာန်းချက်အရ လိုအပ်သောအတိုင်းအတာအထိ ဝန်ဆောင်မှုများကို ပေးရမည်။¹¹

⁷ 34 CFR 300.530(a).
⁸ 34 CFR 300.536 (b)(1).
⁹ 34 CFR 300.530(c).
¹⁰ Id.
¹¹ 34 CFR 300.530(b)(2).

အကယ်၍ ကျောင်းစီမံခန့်ခွဲရေးအနေဖြင့် ကျောင်းစိတ်ပိုင်းဆိုင်ရာပညာရှင် သို့မဟုတ် အခြားစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးရာတွင် ကြားဝင်ဖြည့်စွက်ကူညီမှုများနှင့် ကူညီပံ့ပိုးမှုများမှတစ်ဆင့် မလျှော့ချနိုင်သော သို့မဟုတ် မဖယ်ရှားနိုင်သော အခြားကျောင်းသားများ သို့မဟုတ်

ဝန်ထမ်းများအတွက် ဆိုးဝါးသော အန္တရာယ်ဖြစ်သည့် ခြိမ်းခြောက်မှုရှိသည်ဟု သတ်မှတ်ယူဆပါက ကလေးငယ်များအတွက် လိုအပ်သော စည်းမျဉ်းမူဝါဒအရ အများပြည်သူဆိုင်ရာ မူကြိုကျောင်းပရိုဂရမ်များ၊ သူငယ်တန်း၊ ပထမတန်း သို့မဟုတ် ဒုတိယတန်းရှိ ကလေးငယ်အားလုံးကို စည်းကမ်းအရ ထုတ်ပယ်နိုင်သည်။ အဆိုပါကိစ္စတွင် ကျောင်းအုပ် သို့မဟုတ် ကျောင်းစီမံခန့်ခွဲရေးသည် ကျောင်းသား၏ မိဘ သို့မဟုတ် အုပ်ထိန်းသူကို ချက်ချင်းဆက်သွယ်ရမည်။ ထို့အပြင် ကလေးငယ်အား ဖြစ်ပေါ်လာသည့်ဖြစ်ရပ်ကိစ္စတစ်ခုစီတွင် ကျောင်းတက်ရက် 5 ရက်ကျော်ကြာ ထုတ်ပယ်၍ မရနိုင်ပါ။ ဖက်ဒရယ်ဥပဒေ (COMAR 13A.08.01.11) နှင့်ကိုက်ညီမှုသာ မူကြိုကျောင်းပရိုဂရမ်များ၊ သူငယ်တန်း၊ ပထမတန်း သို့မဟုတ် ဒုတိယတန်းရှိ ကလေးငယ်များကို ကျောင်းတက်ရက် 45 ရက် သို့မဟုတ် ယင်းထက်ပိုကြာမြင့်၍ စည်းကမ်းပိုင်းအရ ထုတ်ပယ်နိုင်သည်။

ဝန်ဆောင်မှုများ

အကယ်၍ အများပြည်သူအေဂျင်စီအနေဖြင့် တူညီစွာ ထုတ်ပယ်ခံရသည့် ချို့ယွင်းမှုရှိသူကလေးငယ်အား ဝန်ဆောင်မှုများပေးပါက ကျောင်းပညာသင်နှစ်တစ်နှစ်တည်းတွင် ကျောင်းတက်ရက် 10 ရက် သို့မဟုတ် ယင်းရက်ထက်မပိုဘဲ ကလေးငယ်၏ လက်ရှိနေရာမှ ထုတ်ပယ်ခံရသည့် ချို့ယွင်းမှုရှိသူကလေးငယ်ကိုသာ ဝန်ဆောင်မှုများပေးသည်။

ကျောင်းတက်ရက် 10 ရက်ကျော်ကြာ ကလေးငယ်၏ လက်ရှိနေရာမှ ထုတ်ပယ်ခံရသည့် ချို့ယွင်းမှုရှိသူကလေးငယ်နှင့် အပြုအမူသည် ကလေးငယ်၏ ချို့ယွင်းမှုသိသာထင်ရှားမှု (သိသာထင်ရှားမှုသတ်မှတ်ဆုံးဖြတ်ချက် ကို ကြည့်ပါ) သို့မဟုတ် အထူးအခြေအနေများအရ ထုတ်ပယ်ခံရသူ (အထူးအခြေအနေများ ကို ကြည့်ပါ) အောက်ပါတို့ကို လုပ်ဆောင်ရမည်-¹²

1. အခြားနေရာ (ကြားဖြတ်ရွှေ့ချယ်ထားသောပညာရေးနေရာဖြစ်နိုင်သည်) ဖြစ်သော်လည်း အထွေထွေပညာရေးသင်ရိုးညွှန်းတမ်းတွင် ကလေးငယ်ဆက်လက်ပါဝင်နိုင်ရန်အတွက် ပညာရေးဝန်ဆောင်မှုများ (ရရှိနိုင်သော FAPE ရှိသည်) လက်ခံရရှိရန်နှင့် ကလေးငယ်၏ IEP တွင် သတ်မှတ်ပြဋ္ဌာန်းထားသော ရည်မှန်းချက်များကို ရရှိသည်အထိ တိုးမြှင့်နိုင်ရန် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး
2. လုပ်ဆောင်မှုပိုင်းဆိုင်ရာ အပြုအမူအကဲဖြတ်တွက်ချက်မှုနှင့် အပြုအမူချိုးဖောက်မှုကို ရည်ညွှန်းရန် သတ်မှတ်ထားသော အပြုအမူပိုင်းဆိုင်ရာ ကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများနှင့် ပြင်ဆင်ချက်များကို သင့်တော်သလို လက်ခံရရှိရမည်ဖြစ်သည့်အတွက် ထပ်မံမဖြစ်တော့ပါ။

ကျောင်းပညာသင်နှစ်တစ်နှစ်တည်းတွင် ချို့ယွင်းမှုရှိသူကလေးငယ်အား သူ သို့မဟုတ် သူမ၏ လက်ရှိနေရာကို ကျောင်းတက်ရက် 10 ရက်ကြာ ထုတ်ပယ်ပြီးနောက် လက်ရှိထုတ်ပယ်မှုသည် အတန်းလိုက် ကျောင်းတက်ရက် 10 ရက်ကြာပါက၊ ထုတ်ပယ်မှုသည် နေရာထားရှိမှုအပြောင်းအလဲ (အောက်တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြည့်ပါ) မဟုတ်ပါက ထို့နောက် ကျောင်းဝန်ထမ်းအနေဖြင့် ကလေးငယ်၏ ဆရာများထဲမှ အနည်းဆုံးတစ်ဦးနှင့်

ဆွေးနွေးတိုင်ပင်ရာတွင် အခြားနေရာရှိသော်လည်း အထွေထွေပညာရေးသင်ရိုးညွှန်းတမ်းတွင် ကလေးငယ်ပါဝင်နိုင်စေရန်နှင့် ကလေးငယ်၏ IEP တွင် သတ်မှတ်ပြဋ္ဌာန်းထားသော ရည်မှန်းချက်များ ရရှိသည်အထိ တိုးမြှင့်လုပ်ဆောင်နိုင်စေရန် မည်သည့်ဝန်ဆောင်မှုများလိုအပ်သည့်အတိုင်းအတာကို ဆုံးဖြတ်သတ်မှတ်သည်။ အကယ်၍ ထုတ်ပယ်မှုသည် နေရာထားရှိမှုအပြောင်းအလဲ (စည်းကမ်းပိုင်းဆိုင်ရာထုတ်ပယ်မှုကြောင့် နေရာထားရှိမှုအပြောင်းအလဲကို ကြည့်ပါ) ဖြစ်ပါက ကလေးငယ်၏ IEP အသင်းအဖွဲ့သည် အခြားနေရာရှိသော်လည်း အထွေထွေပညာရေးသင်ရိုးညွှန်းတမ်းတွင် ကလေးငယ်ပါဝင်နိုင်စေရန်နှင့် ကလေးငယ်၏ IEP တွင် သတ်မှတ်ပြဋ္ဌာန်းထားသော ရည်မှန်းချက်များ ရရှိသည်အထိ တိုးမြှင့်လုပ်ဆောင်နိုင်စေရန် သက်ဆိုင်ရာဝန်ဆောင်မှုများကို သတ်မှတ်ဆုံးဖြတ်ပေးသည်။

¹² 34 CFR 300.530(d).

သိသာထင်ရှားမှုသတ်မှတ်ဆုံးဖြတ်ချက်

စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုကြောင့် ကျောင်းတက်ရက် 10 ရက်အတွင်း နေရာထားရှိမှုပြောင်းလဲရန် မည်သည့်ဆုံးဖြတ်ချက်နှင့်ပတ်သက်၍မဆို မိဘများနှင့် ကလေးငယ်၏ IFSP အသင်းအဖွဲ့ သို့မဟုတ် IEP အသင်းအဖွဲ့အနေဖြင့် သူ/သူမ၏ IFSP သို့မဟုတ် IEP၊ မိဘများမှ ပေးသော မည်သည့်ဆရာစူးစမ်းစစ်ဆေးမှုမဆိုနှင့် မည်သည့်သက်ဆိုင်ရာအကြောင်းအရာမဆို ပါဝင်သည့် ကလေးငယ်၏ ဖိုင်ရှိ သက်ဆိုင်ရာ အကြောင်းအရာအချက်အလက်အားလုံးကို ပြန်လည်ဆန်းစစ်ရမည်ဖြစ်ပြီး စီမံခန့်ခွဲမှုမေးခွန်းများကို

- ဖြစ်စေပါက သို့မဟုတ် ကလေးငယ်၏ ချို့ယွင်းမှုနှင့် တိုက်ရိုက်ဖြစ်ပြီး ကြီးမားသောချိတ်ဆက်မှုရှိပါက
- ကလေးငယ်၏ IFSP သို့မဟုတ် IEP ကို ဆောင်ရွက်ရန် အများပြည်သူအေဂျင်စီ၏ ပျက်ကွက်မှုဆိုင်ရာ တိုက်ရိုက်ရလဒ်အဖြေဖြစ်ပါက ပြန်လည်ဆန်းစစ်ရမည်။¹³

အကယ်၍ IEP

အသင်းအဖွဲ့သည် အထက်ပါထုတ်ပြန်ချက်များတစ်ခုခုနှင့်သက်ဆိုင်ကြောင်းသတ်မှတ်ပါက ကလေးငယ်၏ ချို့ယွင်းမှု သိသာထင်ရှားမှုဖြစ်စေရန် စီမံဆောင်ရွက်မှုကို သတ်မှတ်ရမည်။¹⁴ ထို့အပြင် အကယ်၍ IEP

အသင်းအဖွဲ့သည် ကလေးငယ်၏ စီမံခန့်ခွဲမှုမေးခွန်းသည် LEA ပျက်ကွက်မှု၏ တိုက်ရိုက်အဖြေဖြစ်ပြီး

ကလေးငယ်၏ IEP ကို ဆောင်ရွက်ရန်ဖြစ်ပြီး LEA

အနေဖြင့် အဆိုပါ ခုခံမှုများကို ကုန်ရန်ချက်ချင်း အဆင့်များကို လုပ်ဆောင်ရမည်။¹⁵

အကယ်၍ စီမံခန့်ခွဲမှုသည် ကလေးငယ်၏ ချို့ယွင်းမှု သိသာထင်ရှားမှု ဖြစ်ပါက IFSP အသင်းအဖွဲ့ သို့မဟုတ် IEP

အသင်းအဖွဲ့အနေဖြင့် အောက်ပါတို့ကို ပြုလုပ်ရမည်။¹⁶

- လုပ်ဆောင်ချက်အပြုအမူပိုင်းဆိုင်ရာအကဲဖြတ်ချင့်တွက်မှုကို စီမံရမည်ဖြစ်ပြီး ကလေးငယ်အတွက် အပြုအမူပိုင်းဆိုင်ရာ ကြားဝင်ဖြည့်စွက်ကူညီမှုအစီအစဉ်ဆောင်ရွက်ရမည်ဖြစ်ပြီး အများပြည်သူအေဂျင်စီသည် ယခင်မလုပ်ဆောင်ဖူးပါက ကလေးငယ်အတွက် အပြုအမူပိုင်းဆိုင်ရာ ကြားဝင်ဖြည့်စွက်ကူညီမှုအစီအစဉ်ကို ဆောင်ရွက်ရမည်။
- အပြုအမူကို ရည်ညွှန်းရန် လိုအပ်သည့် အတိုင်း သူ/သူမသည် ယင်းအစီအစဉ်ရှိ ပြီးငင်းကို ပြုပြင်ပြောင်းလဲပါက

လေးငယ်၏အပြုအမူပိုင်းဆိုင်ရာကြားဝင်ဖြည့်စွက်ကူညီမှုအစီအစဉ်ကိုဆန်းစစ်ရမည်¹⁷ဖြစ်ပြီး

- ကလေးငယ်အားဆေးဝါးများ၊လက်နက်များသို့မဟုတ်ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက်ကြားဖြတ်ရွေးချယ်သောပညာရေးနေရာသို့ဖယ်ရှားလိုက်ရုံမှတစ်ပါးမိဘများနှင့်အများပြည်သူအေဂျင်စီမှကလေးငယ်၏အပြုအမူပိုင်းဆိုင်ရာကြားဝင်ဖြည့်စွက်ကူညီမှုအစီအစဉ်ကိုပြောင်းလဲပြင်ဆင်သည့်အပိုင်းအဖြစ်နေရာထားရှိမှုအပြောင်းအလဲကိုသောတာမတူပါကသူ/သူမအားထုတ်ပယ်လိုက်သည့်နေရာတွင်ကလေးငယ်အားပြန်ထားရမည်။¹⁸

¹³ 34 CFR 300.530(e)(1)(i-ii).

¹⁴ 34 CFR 300.530(e)(2).

¹⁵ 34 CFR §300.530(e)(3).

¹⁶ 34 CFR §300.530(f)(1).

¹⁷ 34 CFR § 300.530(f)(1)(ii).

¹⁸ 34 CFR §300.530(f)(2).

အထူးအခြေအနေများ

ကျောင်းဝန်ထမ်းအနေဖြင့်အပြုအမူနှင့်ပတ်သက်၍ကလေးငယ်၏ချို့ယွင်းမှုသိသာထင်ရှားမှုဟုသတ်မှတ်ခြင်း၊မသတ်မှတ်ခြင်းနှင့်မဆိုင်ဘဲကလေးငယ်သည်အောက်ပါကိစ္စတို့ကိုပြုလုပ်ပါကကလေးငယ်အားကျောင်းတက်ရက် 45 ရက်ကျော်ကြာကြားဖြတ်ရွေးချယ်သောပညာရေးနေရာသို့ထုတ်ပယ်နိုင်သည် -

- ပြည်နယ်သို့မဟုတ်ဒေသဆိုင်ရာအများပြည်သူအေဂျင်စီ၏တရားစီရင်ခွင့်အရကျောင်းအထိသို့မဟုတ်ကျောင်းတွင်၊ကျောင်းဥပစာများတွင်သို့မဟုတ်ကျောင်းလုပ်ဆောင်ချက်သို့သို့မဟုတ်ကျောင်းလုပ်ဆောင်ချက်တွင်လက်နက်သယ်ဆောင်ပါကသို့မဟုတ်လက်ဝယ်ထားရှိပါက¹⁹
- ပြည်နယ်သို့မဟုတ်ဒေသဆိုင်ရာအများပြည်သူအေဂျင်စီ၏တရားစီရင်ခွင့်အရကျောင်းတွင်၊ကျောင်းဥပစာများတွင်သို့မဟုတ်ကျောင်းလုပ်ဆောင်ချက်တွင်သိသာသောအားဖြင့်တရားမဝင်ဆေးဝါးများလက်ဝယ်ထားရှိပါကသို့မဟုတ်သုံးဖြုပါကသို့မဟုတ်ထိန်းချုပ်ကန့်သတ်ထားသောအရာအားရောင်းချပါကသို့မဟုတ်ရောင်းချရန်ဆွယ်ပါက²⁰သို့မဟုတ်
- ပြည်နယ်သို့မဟုတ်ဒေသဆိုင်ရာအများပြည်သူအေဂျင်စီ၏တရားစီရင်ခွင့်အရကျောင်းတွင်၊ကျောင်းဥပစာများတွင်သို့မဟုတ်ကျောင်းလုပ်ဆောင်ချက်တွင်အချားသူအားပြင်းထန်သောရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကိုဖြစ်စေပါက²¹

IEP

အသင်းအဖွဲ့သည်နေရာထားရှိမှုအပြောင်းအလဲများဖြစ်သောထုတ်ပယ်မှုများနှင့်ခေါင်းစဉ်ခွဲများဖြစ်သောနောက်ထပ်လုပ်ပိုင်ခွင့်အာဏာနှင့်အထူးအခြေအနေများအရထုတ်ပယ်မှုများအတွက်ကြားဖြတ်ရွေးချယ်သောပညာရေးနေရာကိုသတ်မှတ်ဆုံးဖြတ်သည်။

နေရာထားရှိမှုအပြောင်းအလဲ

ကလေးငယ်၏လက်ရှိပညာရေးနေရာမှချို့ယွင်းမှုရှိသူကလေးငယ်အားထုတ်ပယ်မှုများဆိုင်ရာရည်ရွယ်ချက်များအရ -

- ထုတ်ပယ်မှုသည်ကျောင်းပညာသင်နှစ်တွင်ဆက်တိုက်ကျောင်းတက်ရက် 10 ရက်ကျော်ဖြစ်ပါကသို့မဟုတ်
- ကျောင်းပညာသင်နှစ်တွင်ကျောင်းတက်ရက် 10 ရက်ကျော်သောထုတ်ပယ်မှုများကြောင့်ကလေးငယ်သည်ပုံစံတကျဖွဲ့စည်းထားသည့်ထုတ်ပယ်မှုများဖြစ်ရပ်များကိုလိုက်နာပြီးပါက၊ကလေးငယ်၏အပြုအမူသည်ထုတ်ပယ်မှုဖြစ်ရပ်များကိုဖြစ်စေခဲ့သည့်ယခင်အဖြစ်အပျက်များတွင်ဖြစ်ခဲ့သောကလေးငယ်၏အပြုအမူနှင့်အပြည့်အဝတူညီပါက၊ပြီးနောက်ထုတ်ပယ်မှုတစ်ခုစီ၏အတိုင်းအတာအရယင်းကဲ့သို့နောက်ထပ်အချက်အလက်များကြောင့်စုစုပေါင်းအချိန်ပမာဏဖြင့်ကလေးငယ်အားထုတ်ပယ်ပြီး

¹⁹ 34 CFR §300.530(g)(1).

²⁰ 34 CFR §300.530(g)(2).

²¹ 34 CFR §300.530(g)(3).

အခြားသူများအားထုတ်ပယ်မှုများနှင့်နီးစပ်ပါကနေရာထားရှိမှုအပြောင်းအလဲရှိသည်။ အများပြည်သူအေဂျင်စီအနေဖြင့်ထုတ်ပယ်မှုများပုံစံသည်နေရာထားရှိမှုအပြောင်းအလဲအားဖွဲ့စည်းထားကြောင်းရှိ၊မရှိကိုအခြေခံအခြေအနေအပေါ်မူတည်၍သတ်မှတ်ဆုံးဖြတ်သည်။အဆိုပါသတ်မှတ်ဆုံးဖြတ်ချက်သည်စီမံဆောင်ရွက်မှုနှင့်တရားစွဲဆိုမှုများမှတစ်ဆင့်ပြန်လည်ဆန်းစစ်ရန်ဖြစ်သည်။ကလေးငယ်အားကျောင်းတက်ရက် 10 ရက်ကျော်ကြာထုတ်ပယ်သည့်အခါ၎င်းသည်နေရာထားရှိမှုအပြောင်းအလဲကိုဖြစ်စေပြီးအပြုအမူသည်ချို့ယွင်းမှုသိသာထင်ရှားမှုရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေသို့မဟုတ်ဆေးဝါးများ၊လက်နက်များသို့မဟုတ်ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက်ကလေးငယ်အားကြားဖြတ်ရွေးချယ်သောပညာရေးနေရာ (IAES) သို့ထုတ်ပယ်လိုက်သည့်အခါအခြားနေရာတွင်ရှိသော်လည်းကလေးငယ်အနေဖြင့်သူ/သူမအားအထွေထွေပညာရေးသင်ရိုးညွှန်းတမ်းတွင်ပါဝင်ရန်နှင့်သူ/သူမ၏ IEP တွင်ပြဋ္ဌာန်းသောရည်မှန်းချက်များရရှိသည်အထိတိုးမြှင့်ရန်ဆက်လက်ဆောင်ရွက်နိုင်စေရန်အတွက်ဝန်ဆောင်မှုများကိုဆက်လက်ရရှိသည်။ကလေးငယ်အနေဖြင့်၎င်းပြန်မဖြစ်နိုင်မှသာအပြုအမူပိုင်းဆိုင်ရာချိုးဖောက်မှုကိုရည်ညွှန်းရန်သတ်မှတ်ဖော်ပြထားသောလုပ်ဆောင်ချက်ပိုင်းဆိုင်ရာအပြုအမူအကဲဖြတ်တွက်ချက်မှုနှင့်အပြုအမူပိုင်းဆိုင်ရာကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများနှင့်ပြောင်းလဲပြင်ဆင်ချက်များကိုလည်းသင့်တော်သလိုလက်ခံရရှိမည်ဖြစ်သည်။IEP အသင်းအဖွဲ့သည်သက်ဆိုင်ရာဝန်ဆောင်မှုများနှင့်ဝန်ဆောင်မှုများပေးမည့်နေရာကိုသတ်မှတ်ဆုံးဖြတ်သည်။

စည်းကမ်းပိုင်းဆိုင်ရာဆောင်ရွက်မှုတောင်းဆိုခွင့်

အကယ်၍ချို့ယွင်းမှုရှိသူကလေးငယ်၏မိဘများသည်သိသာထင်ရှားမှုသတ်မှတ်ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သို့မဟုတ်စည်းကမ်းပိုင်းဆိုင်ရာအကြောင်းအရာများအတွက်နေရာထားရှိမှုနှင့်ပတ်သက်သည့်မည်သည့်ဆုံးဖြတ်ချက်မဆိုသောဘာမတူညီပါကမိဘများအနေဖြင့်စီမံခန့်ခွဲရေးကြားနာမှုများရုံး (OAH) နှင့်အများပြည်သူအေဂျင်စီနှင့်အတူစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်နိုင်သည်။²²

အကယ်၍အများပြည်သူအေဂျင်စီအနေဖြင့်ကလေးငယ်၏လက်ရှိနေရာအားထိန်းသိမ်းထားခြင်းသည်ကလေးငယ်သို့မဟုတ်အချားသူများအားထိခိုက်မှုကိုအပြည့်အဝဖြစ်နိုင်ချေရှိသည်ဟုယူဆပါကအများပြည်သူအေဂျင်စီသည် OAH

နှင့်မိဘများနှင့်အတူစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်နိုင်သည်။အောက်ပါပုဒ်မဖြင့်ကြားနာမှုကိုတောင်းဆိုသည့်အခါမိဘများနှင့် LEA

သည်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကိုလျှော့ပေါ့ရန်သို့မဟုတ်စေ့စပ်မှုလုပ်ငန်းစဉ်ကိုအသုံးပြုရန်သဘောတူရေးသားခြင်းမရှိပါကပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးသည်စီမံဆောင်ရွက်မှုတိုင်ကြားချက်လက်ခံရရှိသည့်ခုနစ်ရက်အတွင်းတွင်ဖြစ်ပေါ်မည်ဖြစ်ပြီးစီမံဆောင်ရွက်မှုတိုင်ကြားချက်လက်ခံရရှိသည့် 15 ရက်အတွင်းနှစ်ဦးနှစ်ဖက်လုံးစိတ်ကျေနပ်သည်အထိမဖြေရှင်းနိုင်ပါက စီမံဆောင်ရွက်မှုကြားနာခြင်းကိုဆက်လက်လုပ်ဆောင်နိုင်သည်။

စီမံခန့်ခွဲရေးဥပဒေတရားသူကြီး (ALJ)

သည်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းကိုလုပ်ဆောင်သည်။အထက်ဖော်ပြပါမည်သည့်ဆုံးဖြတ်ချက်များနှင့်မဆိုစပ်လျဉ်း၍ကြားနာမှုကိုတောင်းဆိုသည့်အခါကြားနာမှုကိုအမြန်ဆောင်ရွက်ရမည်ဖြစ်ပြီး 34 CFR 300.532(c) နှင့်ကိုက်ညီရမည်။စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်သည့်ရက်စွဲပါကျောင်းတက်ရက် 20 အတွင်းကြားနာမှုပြုလုပ်မည်ဖြစ်ပြီးကြားနာမှုပြီးနောက်ကျောင်းတက်ရက် 10 ရက်အတွင်းဆုံးဖြတ်ချက်ချရမည်။

စည်းကမ်းပိုင်းဆိုင်ရာတောင်းဆိုခွင့်အားဆုံးဖြတ်ချက်ချရာတွင် ALJ အနေဖြင့်

- ကလေးငယ်အားသူ/သူမထုတ်ပယ်ခံရသည့်နေရာသို့ပြန်ပို့နိုင်သည်သို့မဟုတ်
- ကလေးငယ်၏လက်ရှိနေရာအားထိန်းသိမ်းထားခြင်းသည်ကလေးငယ်သို့မဟုတ်အချားသူများအားထိခိုက်မှုကိုအပြည့်အဝဖြစ်နိုင်ချေရှိသည်ဟုယူဆပါကကျောင်းတက်ရက် 45 ရက်ထက်မကျော်ဘဲသက်ဆိုင်ရာကြားဖြတ်ရွေးချယ်သောပညာရေးနေရာသို့ကလေးငယ်၏နေရာအပြောင်းအလဲကိုအမိန့်ပေးနိုင်သည်
- 34 CFR 300.514.23 နှင့်ညီမျှသည့်ဤအပိုင်းအပေါ်မူတည်၍အမြန်အပြီးအစီဆောင်ရွက်သောစီစဉ်ဆောင်ရွက်မှုအပေါ်မည်သည့်ဆုံးဖြတ်ချက်ကိုမဆိုချမှတ်နိုင်သည်။²³

မှတ်ချက် - LEA

အနေဖြင့်ကလေးငယ်အားမူလနေရာသို့ပြန်ပို့ခြင်းသည်ကလေးငယ်သို့မဟုတ်အခြားသူများအားထိခိုက်မှုကိုအပြည့်အဝဖြစ်နိုင်ချေရှိသည်ဟုယူဆပါကအထက်ပါလုပ်ထုံးလုပ်နည်းများကိုပြန်လည်ဆောင်ရွက်နိုင်သည်။²⁴

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကိုမိဘများသို့မဟုတ်အများပြည်သူအေဂျင်စီမှတောင်းဆိုသည့်အခါကလေးငယ်အနေဖြင့် ALJ

၏ဆုံးဖြတ်ချက်ကိုရပ်ဆိုင်းထားသည့်ကြားဖြတ်ရွေးချယ်သောပညာရေးနေရာတွင်ရှိနေသည်သို့မဟုတ်မိဘများနှင့် အများပြည်သူအေဂျင်စီမှသောဘာမတူညီပါကမည်သည့်အရာမဆိုပေးထားသောအချိန်ကာလ (ကျောင်းတက်ရက် 45 ရက်ထက်မပိုဘဲ) ကုန်ဆုံးသည်အထိရှိနေသည်။

ရွေးချယ်ရန်မသတ်မှတ်ရသေးသောကလေးငယ်

အကယ်၍အများပြည်သူအေဂျင်စီအနေဖြင့်ကလေးသည်ပြုမူဆောင်ရွက်မှုမလုပ်ဆောင်မီကချို့ယွင်းမှုရှိနေခဲ့ကြောင်းကိုသိရှိပါကအထူးပညာရေးအတွက်ရွေးချယ်ရန်မသတ်မှတ်ရသေးသောကလေးငယ်များနှင့်စီမံဆောင်ရွက်မှုစည်းမျဉ်းသို့မဟုတ်ဥပဒေကိုမဆိုချိုးဖောက်သည့်အပြုအမူမျိုးဖြင့်ပါဝင်သည့်ကလေးငယ်များသည်ပေးထားသောမည်သည့်ကာကွယ်မှုများကိုမဆိုအိုင်အမာပြောဆိုနိုင်သည်။

စည်းကမ်းပိုင်းဆိုင်ရာအရေးယူဆောင်ရွက်မှုကိုဖြစ်စေသည့်ပြုမူဆောင်ရွက်မှုမျိုးမလုပ်ဆောင်မီအများပြည်သူအေဂျင်စီအနေဖြင့်သိရှိထားသည်မှာ -

²² 34 CFR 300.532(a).
²³ 34 CFR 300.532(c)(5).
²⁴ 34 CFR 300.532(b)(3).

- မိဘများအနေဖြင့်၎င်းတို့ကလေးငယ်များသည်အထူးပညာရေးနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများကိုလိုအပ်ကြောင်းအများပြည်သူအေဂျင်စီ၏ကြီးကြပ်ရေးမှူးသို့မဟုတ်စီမံခန့်ခွဲရေးဝန်ထမ်းသို့မဟုတ်ကလေးငယ်၏ဆရာထံသို့ရေးသားဖော်ပြခြင်း
- မိဘများသည်ချင့်တွက်မှုကိုတောင်းဆိုခြင်းသို့မဟုတ်
- ကလေးငယ်၏ဆရာသို့မဟုတ်အခြားကျောင်းဝန်ထမ်းသည်ကလေးငယ်မှဖော်ပြသောအပြုအမူပုံစံနှင့်ပတ်သက်၍တိကျသေချာသောအကြောင်းအရာကိုအထူးပညာရေးဒါရိုက်တာသို့မဟုတ်အများပြည်သူအေဂျင်စီ၏အခြားကြီးကြပ်ရေးဝန်ထမ်းသို့တိုက်ရိုက်ဖော်ပြခြင်းတို့ဖြစ်သည်။

အကယ်၍အောက်ပါတို့ဖြစ်ပါကအများပြည်သူအေဂျင်စီအားသိရှိသည်ဟုမယူဆပါ -

- မိဘများသည်အများပြည်သူအေဂျင်စီကို၎င်းတို့ကလေးငယ်အားချင့်တွက်ခွင့်ပြုရန်ငြင်းဆိုခြင်း၊
- မိဘများသည်အများပြည်သူအေဂျင်စီကိုအထူးပညာရေးဝန်ဆောင်မှုများပေးခွင့်ပြုရန်ငြင်းဆိုခြင်း၊
- ကလေးငယ်အားချင့်တွက်ပြီးသူ/သူမသည်IDEA အရချို့ယွင်းမှုရှိသူကလေးငယ်ဟုသတ်မှတ်ခြင်းတို့ကြောင့်ဖြစ်သည်။

အများပြည်သူအေဂျင်စီအနေဖြင့်စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုမဆောင်ရွက်မီကလေးငယ်တွင်ချို့ယွင်းမှုရှိနေကြောင်းကိုမသိပါကကလေးငယ်သည်နှိုင်းယှဉ်ထားသောပြုမူဆောင်ရွက်မှုများတွင်ပါဝင်သည့်ချို့ယွင်းမှုများမရှိသောကလေးငယ်အဖြစ်တူညီသောစည်းကမ်းပိုင်းဆိုင်ရာဆောင်ရွက်မှုများကိုလိုက်နာဆောင်ရွက်နိုင်သည်။

အကယ်၍မိဘများအနေဖြင့်၎င်းတို့ကလေးငယ်မှစည်းကမ်းပိုင်းဆိုင်ရာဆောင်ရွက်မှုများကိုလိုက်နာဆောင်ရွက်သည့်အချိန်အတွင်းချင့်တွက်မှုအတွက်တောင်းဆိုပါကချင့်တွက်မှုကိုအမြန်အပြီးအစီးဆောင်ရွက်ရမည်။ရလဒ်အဖြေ

များကိုရပ်ဆိုင်းခြင်းဖြင့်ကလေးငယ်သည်ကျောင်းအာဏာပိုင်အဖွဲ့အစည်းများမှသတ်မှတ်ထားသည့်ပညာရေးနေရာတွင်ရှိနေသည်။မိဘများမှပေးထားသောအများပြည်သူအေဂျင်စီ၏ချင့်တွက်မှုနှင့်အချက်အလက်အကြောင်းအရာအပေါ်အခြေခံ၍ကလေးငယ်အားချို့ယွင်းမှုရှိသူကလေးငယ်ဟုသတ်မှတ်ပါကအများပြည်သူအေဂျင်စီသည်အထူးပညာရေးနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများနှင့်ချို့ယွင်းမှုရှိသူကလေးငယ်များ၏စည်းမျဉ်းနှင့်သက်ဆိုင်သည့်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများအားလုံးကိုပေးရမည်။

တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးအာဏာပိုင်များမှလွှဲပြောင်းမှုနှင့်အရေးယူဆောင်ရွက်မှု

IDEA

သည်အများပြည်သူအေဂျင်စီများအားတရားဥပဒေစိုးမိုးရေးနှင့်သက်ဆိုင်ရာအာဏာပိုင်များသို့အမှုတင်ပြခြင်းမှတားမြစ်ကန့်သတ်ခြင်းမရှိပါ။တရားစီရင်ရေးအာဏာပိုင်များသည်ချို့ယွင်းမှုရှိသူကလေးငယ်မှကျူးလွန်သည့်ပြစ်မှုများတွင်ဖက်ဒရယ်နှင့်ပြည်နယ်ဥပဒေကိုကျင့်သုံးခြင်းဖြင့်၎င်းတို့၏တာဝန်များကိုကျင့်သုံးနိုင်သည်။ပြစ်မှုတင်ပြသောမည်သည့်အေဂျင်စီမဆိုမိသားစုပညာရေးအခွင့်အရေးများနှင့်ကိုယ်ရေးကိုယ်တာလျှို့ဝှက်မှုအက်ဥပဒေ (FERPA)

မှခွင့်ပြုသည်အထိကလေးငယ်၏အထူးပညာရေးနှင့်စည်းကမ်းပိုင်းဆိုင်ရာမှတ်တမ်းများ၏မိတ္တူများကိုသက်ဆိုင်ရာအာဏာပိုင်များသို့ပေးရမည်။

အများပြည်သူကုန်ကျစရိတ်ဖြင့်ပုဂ္ဂလိကကျောင်းတွင် ကလေးငယ်များအားမိဘများမှတစ်ဖက်သတ်ထားရှိမှု

**IEP
34 CFR § 300.148**

အကယ်၍အများပြည်သူအေဂျင်စီသည်အခမဲ့ဖြစ်သောသက်ဆိုင်ရာအများပြည်သူအေဂျင်စီ (FAPE) ကိုရရှိနိုင်ပြီးမိဘများအားပုဂ္ဂလိကကျောင်းတွင်၎င်းတို့ကလေးငယ်ကိုထားရှိရန်ရွေးချယ်စေပါက IDEA အနေဖြင့်ပုဂ္ဂလိကကျောင်းရှိချို့ယွင်းမှုရှိသူကလေးငယ်၏ကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်အထူးပညာရေးနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများအပါအဝင်ပညာရေးကုန်ကျစရိတ်ကိုပေးရန်အများပြည်သူအေဂျင်စီကိုမလိုအပ်ပါ။

အကယ်၍အများပြည်သူအေဂျင်စီသည်အခမဲ့ဖြစ်သောသက်ဆိုင်ရာအများပြည်သူအေဂျင်စီ (FAPE) ကိုရရှိနိုင်ပြီးမိဘများအားပုဂ္ဂလိကကျောင်းတွင်၎င်းတို့ကလေးငယ်ကိုထားရှိရန်ရွေးချယ်စေပါက IDEA အနေဖြင့်ပုဂ္ဂလိကကျောင်းရှိချို့ယွင်းမှုရှိသူကလေးငယ်၏ကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်အထူးပညာရေးနှင့်သက်ဆိုင်ရာဝန်ဆောင်မှုများအပါအဝင်ပညာရေးကုန်ကျစရိတ်ကိုပေးရန်အများပြည်သူအေဂျင်စီကိုမလိုအပ်ပါ။

သို့ရာတွင်ဖက်ဒရယ်စည်းမျဉ်းများအရအများပြည်သူအေဂျင်စီသည်၎င်းတို့၏မိဘများမှပုဂ္ဂလိကကျောင်းများတွင် ရှိသောကျောင်းသားများဦးရေတွင်ကလေးငယ်ပါဝင်ရမည်။ FAPE

နှင့်ငွေကြေးဆိုင်ရာတာဝန်ရရှိနိုင်ရေးနှင့်ပတ်သက်၍မိဘများနှင့်အများပြည်သူအေဂျင်စီကြားသဘောမတူညီမှုများ သည် IDEA

ရှိစီစဉ်ဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများအတွက်အရေးပါသည်။ကျေးဇူးပြု၍ပိုမိုတိကျသောအချက်အလက်များ အတွက် “သဘောမတူညီမှုများအားပြန်လည်ဖြေရှင်းခြင်း” ကိုကိုးကားပါ။

အကယ်၍ချို့ယွင်းမှုရှိသူကလေးငယ်သည်ယခင်အများပြည်သူအေဂျင်စီ၏လုပ်ပိုင်ခွင့်အာဏာဖြင့်အထူးပညာရေး နှင့်သက်ဆိုင်ရာဝန်ဆောင်မှုများကိုလက်ခံရရှိပြီးမိဘများအနေဖြင့်အများပြည်သူအေဂျင်စီ၏သဘောမတူညီမှုသို့မ ဟုတ်လွှဲပြောင်းမှုမပါဘဲမူကြိုကျောင်း၊မူလတန်းကျောင်းသို့မဟုတ်အလယ်တန်းကျောင်းတွင်၎င်းတို့၏ကလေးင ယ်အားစာရင်းသွင်းအပ်နှံပါက ALJ

သို့မဟုတ်တရားရုံးအနေဖြင့်အများပြည်သူအေဂျင်စီသည်အဆိုပါစာရင်းအပ်နှံမှုမတိုင်မီအချိန်ကိုပုံစံဖြင့်က လေးငယ်အတွက် FAPE မရှိနိုင်ကြောင်းနှင့်ပုဂ္ဂလိကနေရာသင့်လျော်ကြောင်းတွေ့ရှိပါက ALJ

သို့မဟုတ်တရားရုံးသည်အဆိုပါစာရင်းသွင်းအပ်နှံကြေးအတွက်မိဘများအားကုန်ကျစရိတ်ပြန်ပေးရန်အများပြည် သူအေဂျင်စီကိုလိုအပ်နိုင်သည်။ ALJ

သို့မဟုတ်တရားရုံးသည်အများပြည်သူအေဂျင်စီများမှပေးသည့်ပညာရေးအတွက်အသုံးပြုသည့်ပြည်နယ်စံချိန်စံ ညွှန်းများနှင့်မကိုက်ညီလျှင်တောင်၎င်းအနေဖြင့်သင်တို့မိဘများ၏ထားရှိမှုကိုသင့်လျော်စေရန်ရှာဖွေနိုင်သည်။

ကုန်ကျစရိတ်ပြန်ပေးရေးကန့်သတ်ချက်

အကယ်၍အောက်ပါတို့ဖြစ်ပါကကုန်ကျစရိတ်ပြန်ပေးရေးကိုလျှော့နိုင်သည်သို့မဟုတ်ငြင်းဆိုနိုင်သည် -

- မိဘများသည်၎င်းတို့၏ကလေးငယ်အားပုဂ္ဂလိကကျောင်းမှမထုတ်မီတက်ရောက်သည့်လတ်တလော

IEP

အသင်းအဖွဲ့အစည်းအဝေးတွင်မိဘများအနေဖြင့်၎င်းတို့ကလေးငယ်အားအများပြည်သူကုန်ကျစရိတ်ဖြင့် ပုဂ္ဂလိကကျောင်းတွင်စာရင်းသွင်းအပ်နှံရန်၎င်းတို့၏ပါဝင်မှုများနှင့်ရည်ရွယ်ချက်များဖော်ပြခြင်းအပါအဝ င် FAPE

သို့ပေးရန်အတွက်အများပြည်သူအေဂျင်စီမှတောင်းဆိုသောထားရှိမှုကိုငြင်းဆိုပါကြောင်းကိုမိဘများမှ

IEP အသင်းအဖွဲ့ကိုအသိမပေးခဲ့ပါကသို့မဟုတ်

- မိဘများအနေဖြင့်၎င်းတို့ကလေးငယ်အားပုဂ္ဂလိကကျောင်းမှမထုတ်မီအနည်းဆုံးလုပ်ဆောင်သည့်ရက် (10) ရက် (အားလပ်ရက်တစ်ရက်တွင်ဖြစ်ပေါ်သည့်မည်သည့်အလုပ်လုပ်ရက်များမဆိုပါဝင်သည်) တွင်မိဘများအနေဖြင့်၎င်းတို့ကလေးငယ်၏ထားရှိမှုနှင့်ပတ်သက်၍၎င်းတို့၏ပါဝင်ပတ်သက်မှုများအပါ အဝင်၎င်းတို့ကလေးငယ်အားထုတ်ရန်၎င်းတို့၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ရေးသားသတိပေးချက်ကိုအ များပြည်သူအေဂျင်စီအားမပေးပါကသို့မဟုတ်
- အကယ်၍မိဘများအနေဖြင့်၎င်းတို့ကလေးငယ်အားအစိုးရကျောင်းမှမထုတ်မီအများပြည်သူအေဂျင်စီအ

နေဖြင့်မိဘများထံသို့၎င်းတို့၏ကလေးငယ်အား(သင့်လျော်ပြီးအကျိုးအကြောင်းညီညွတ်သောချင့်တွက်မှု ရည်ရွယ်ချက်ဆိုင်ရာထုတ်ပြန်ကြေညာချက်အပါအဝင်)ချင့်တွက်ရန်၎င်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကြိုတင်ရေးသားသတိပေးချက်ဆိုင်ရာလိုအပ်ချက်များမှတစ်ဆင့်အသိပေးအကြောင်းပါသော်လည်းမိဘ များအနေဖြင့်၎င်းတို့ကလေးငယ်အတွက်ချင့်တွက်မှုကိုမပြုစေပါကသို့မဟုတ်

- မိဘများအရေးယူဆောင်ရွက်မှုများနှင့်သက်ဆိုင်သောအကျိုးအကြောင်းမညီညွတ်မှုနှင့်ပတ်သက်၍တရား စီရင်ရေးတွေ့ရှိချက်အပေါ်မူတည်ပါကကုန်ကျစရိတ်ပြန်ပေးရေးကိုလျှော့နိုင်သည်သို့မဟုတ်ငြင်းဆိုနိုင်သ ည်။

အထက်ဖော်ပြပါသတိပေးချက်လိုအပ်ချက်များရှိသော်လည်းကုန်ကျစရိတ်ပြန်ပေးခြင်းကို -

- က်ပါအကြောင်းအရာတို့ဖြစ်ပါကယင်းသတိပေးချက်ပေးရန်မိဘများပျက်ကွက်သည့်အတွက် လျှော့နိုင်သည်သို့မဟုတ်ငြင်းဆိုနိုင်သည် -
 - အများပြည်သူအေဂျင်စီသည်မိဘများအားသတိပေးချက်ပေးခြင်းမှဟန့်တားခြင်း
 - အထက်ဖော်ပြပါ IDEA
 - သတိပေးချက်လိုအပ်ချက်များအရမိဘများအနေဖြင့်ရေးသားသတိပေးချက်ကိုမရရှိခြင်း
 - သတိပေးချက်လိုအပ်ချက်များအားလိုက်နာဆောင်ရွက်ခြင်းဖြင့်ကလေးငယ်အတွက်ရုပ်ပိုင်းဆိုင်ရာအန္တ ရာယ်ကိုဖြစ်စေနိုင်ခြင်း
- အကယ်၍အောက်ပါတို့ဖြစ်ပါကယင်းသတိပေးချက်ကိုပေးရန်ပျက်ကွက်မှုအတွက် ALJ တရားရုံး၏ဆုံးဖြတ်ချက်အရမလျှော့နိုင်ပါသို့မဟုတ်မငြင်းဆိုနိုင်ပါ -
 - မိဘများသည်ပညာမတတ်သူဖြစ်ပြီးအင်္ဂလိပ်စာမရေးနိုင်ခြင်းသို့မဟုတ်
 - အထက်ဖော်ပြပါအတိုင်းသတိပေးချက်အားလိုက်နာဆောင်ရွက်ခြင်းဖြင့်ကလေးငယ်အတွက်ဆိုးဝါးသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုဖြစ်စေနိုင်ခြင်း

အရွယ်ရောက်သည့်အသက်အပိုင်းအခြားတွင် မိဘများ၏လုပ်ပိုင်ခွင့်များလွှဲပြောင်းခြင်း

IEP
34 CFR § 300.520

မေရီလန်ပြည်နယ်တွင်မိဘများ၏လုပ်ပိုင်ခွင့်များသည်ကန့်သတ်ထားသောအခြေအနေများမှလွှဲ၍အရွယ်ရောက်သည့်

အသက်အပိုင်းအခြားရောက်ရှိချိန်တွင်ချို့ယွင်းမှုကလေးငယ်များအားမလွဲပြောင်းပါ။

မေရီလန်ဥပဒေအရတိကျသေချာသောကန့်သတ်ထားသည့်အခြေအနေများတွင် IDEA အရမိဘများသို့ပေးထားသည့်လုပ်ပိုင်ခွင့်အားလုံးသည်ချို့ယွင်းမှုရှိသူကလေးငယ်အားလွဲပြောင်းပေးရသည်။ ကလေးငယ်သည်အသက် 18

နှစ်ရောက်ချိန်တွင်ဤလွဲပြောင်းမှုရှိပြီးအကယ်၍ကလေးငယ်အားပြည်နယ်ဥပဒေအရမစွမ်းဆောင်နိုင်သူဟုမယူဆဘဲ အောက်ပါတို့ရှိကြောင်းစာရွက်စာတမ်းအထောက်အထားရှိသည် -

- မိဘများမရှိပါသို့မဟုတ်မသိပါ။မိဘကိုယ်စားခန့်အပ်စေခြင်းထက်မိဘများ၏လုပ်ပိုင်ခွင့်များကိုကလေးငယ်သို့ လွဲပြောင်းပေးအပ်ရန်ကလေးငယ်မှတောင်းဆိုသည်။
- ယခင်နှစ်ကမိဘများပါဝင်စေရန်အများပြည်သူ့အေဂျင်စီမှထပ်ခါထပ်ခါကြိုးစားဆောင်ရွက်မှုများပြုပြီးနောက် တွင်မိဘများအနေဖြင့်ကလေးငယ်အတွက်အထူးပညာရေးဆုံးဖြတ်ချက်ချရေးလုပ်ဆောင်ချက်တွင်မပါဝင်ပါ။
- မိဘများအနေဖြင့်အထူးပညာရေးဆုံးဖြတ်ချက်ချရေးလုပ်ဆောင်ချက်တွင်ပါဝင်မှုကိုဟုတ်မှန်စွာငြင်းပယ်သည်။
- မိဘများသည်မိဘတစ်ဦးသို့မဟုတ်နှစ်ဦးစလုံးမှအချိန်ကြာဆေးရုံတက်ရခြင်း၊ဆေးရုံတင်ခြင်းသို့မဟုတ်အပြင်း ဖျားခြင်းသို့မဟုတ်အိုမင်းမစွမ်းခြင်းကြောင့်အထူးပညာရေးဆုံးဖြတ်ချက်ချရေးလုပ်ဆောင်ချက်တွင်မပါဝင်နိုင်ဖြစ် ပြီးမိဘများအနေဖြင့်ကလေးငယ်အတွက်လုပ်ပိုင်ခွင့်များလွဲပြောင်းခြင်းကိုသဘောတူညီပါသည်။
- မိဘများသည်၎င်းတို့ထိန်းချုပ်မှုကိုကျော်လွန်သည့်အထူးအခြေအနေများကြောင့်အထူးပညာရေးဆုံးဖြတ်ချက်ချ ခြင်းတွင်မပါဝင်နိုင်ဖြစ်ပြီးမိဘများအနေဖြင့်ကလေးငယ်အားလုပ်ပိုင်ခွင့်များလွဲပြောင်းခြင်းကိုသဘောတူညီပါသ ည်သို့မဟုတ်
- ကလေးငယ်သည်မိဘ၏အိမ်ပြင်ပတွင်နေထိုင်ပြီးအခြားအများပြည်သူ့အေဂျင်စီ၏ထိန်းသိမ်းစောင့်ရှောက်မှုသို့ မဟုတ်ချုပ်နှောင်မှုတွင်မရှိပါ။

အကယ်၍ကလေးငယ်နှင့်အတူနေထိုင်သည့်ချို့ယွင်းမှုရှိသူကလေးငယ်၏မိဘများသည်ကလေးငယ်အသက် 18

နှစ်အရွယ်ရောက်ချိန်တွင်လုပ်ပိုင်ခွင့်များလွဲပြောင်းခြင်းကိုသဘောမတူဘဲပြည်နယ်ဥပဒေအရကလေးငယ်ကိုမစွမ်းဆောင်နိုင်သူဟုမယူဆပါကတစ်ဖက်ပုဂ္ဂိုလ်အဖွဲ့အစည်းသည်လုပ်ပိုင်ခွင့်များလွဲပြောင်းသင့်ကြောင်းကိုဆုံးဖြတ်ရန်စီစဉ်ဆောင် ရွက်မှုတိုင်ကြားချက်ဖွင့်နိုင်သည်။

အကယ်၍ဖက်ဒရယ်နှင့်ပြည်နယ်ဥပဒေများနှင့်စည်းမျဉ်းစည်းကမ်းများအရမိဘကိုယ်စားပြုသူမှချို့ယွင်းမှုရှိသူကလေးငယ်ကိုကိုယ်စားပြုပါကအများပြည်သူ့အေဂျင်စီအနေဖြင့်ကလေးငယ်နှင့်မိဘကိုယ်စားပြုသူနှစ်ဦးလုံးအတွက်ဖက်ဒရယ်နှင့်ပြည်နယ်ဥပဒေများနှင့်စည်းမျဉ်းစည်းကမ်းများအရလိုအပ်သောမည်သည့်ရေးသားသတိပေးချက်ကိုမဆိုပေးရမည်။ အကယ်၍ကလေးငယ်အားပြည်နယ်ဥပဒေအရမစွမ်းဆောင်နိုင်သူဟုမယူဆဘဲကလေးငယ်မှလုပ်ပိုင်ခွင့်များလွဲပြောင်းရန်

တောင်းဆိုလာပါက IDEA

အရမိဘကိုယ်စားပေးထားသည့်အခြားလုပ်ပိုင်ခွင့်အားလုံးကိုကလေးငယ်အားလွဲပြောင်းရမည်။

သဘောမတူညီမှုများအားပြန်လည်ဖြေရှင်းခြင်း

IEP and IFSP

34 CFR §§ 300.506-300.516 နှင့် 34 CFR §§ 303.430-303-434 နှင့် §§ 303.440-303.449

အောက်ပါလုပ်ထုံးလုပ်နည်းများသည်ရရှိခွင့်အပါအဝင်ကလေးငယ်၏အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်အထူးပညာရေးပရိုဂရမ်နှင့်သက်ဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်၍သဘောမတူညီမှုများအားပြန်လည်ဖြေရှင်းရန်အတွက်မိဘများနှင့်အများပြည်သူအေဂျင်စီများအတွက်ရရှိနိုင်သောလုပ်ဆောင်ချက်များကိုဖော်ပြထားသည်။အဆိုပါရွေးချယ်မှုများတွင်စေ့စပ်မှုအခြေအနေတိုင်ကြားချက်နှင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တို့ပါဝင်သည်။

စေ့စပ်မှု

စေ့စပ်မှုသည်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်မဖွင့်မီဖြစ်ပေါ်လာသောအကြောင်းကိစ္စများအပါအဝင် IDEA ၏အပိုင်း B

အရမည်သည့်အကြောင်းကိစ္စမဆိုပါဝင်သည့်သဘောမတူညီမှုများအားပြန်လည်ဖြေရှင်းရန်ကလေးငယ်၏ပညာရေးအတွက်တာဝန်ရှိသောချို့ယွင်းမှုရှိသူကလေးငယ်၏မိဘများနှင့်အများပြည်သူအေဂျင်စီမှအချိန်မရွေးအသုံးပြုနိုင်သောပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးအတွက်ဆန္ဒအလျောက်လုပ်ဆောင်နိုင်သောလုပ်ဆောင်ချက်ဖြစ်သည်။²⁵ စေ့စပ်မှုကိုမိဘများသို့မဟုတ်အများပြည်သူအေဂျင်စီမှတောင်းဆိုနိုင်သည်။²⁶

အကယ်၍ IEP/IFSP

အသင်းအဖွဲ့အစည်းအဝေးတွင်မိဘများအနေဖြင့်ကလေးငယ်အတွက်ပေးထားသောကလေးငယ်၏ IEP/IFSP သို့မဟုတ်အထူးပညာရေးဝန်ဆောင်မှုများကိုသဘောမတူညီပါက IEP/IFSP

အသင်းအဖွဲ့သည်မိဘများကိုဖော်ပြပါဘာသာစကားဖြင့်ကူညီထောက်ပံ့ပေးရမည် -

- စေ့စပ်မှုတောင်းဆိုရန်မိဘများ၏လုပ်ပိုင်ခွင့်အားနှုတ်နှင့်ရေးသားရှင်းလင်းချက်
- စေ့စပ်မှုလုပ်ဆောင်ချက်နှင့်ပတ်သက်၍နောက်ထပ်အချက်အလက်ကိုရရှိစေရန်မိဘများအသုံးပြုနိုင်သောဖုန်းနံပါတ်အပါအဝင်ဆက်သွယ်ရေးအချက်အလက်နှင့်
- အများပြည်သူကိုယ်စားပြုခြင်းနှင့်နယ်ပယ်နေရာတွင်ရရှိနိုင်သောအချားအခမဲ့သို့မဟုတ်ကုန်ကျမှုနည်းပါးသောတရားဝင်နှင့်သက်ဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်သည့်အချက်အလက်။

မိဘများသည်စေ့စပ်မှုနှင့်ပတ်သက်၍အချက်အလက်ကိုမိဘများ၏အမိဘာသာစကားဖြင့်ဘာသာပြန်ဆိုရန် တောင်းဆိုနိုင်သည်။အကယ်၍မိဘများမှပြောသောအမိဘာသာစကားကိုဒေသဆိုင်ရာကျောင်းပညာရေးစနစ်တွဲ

င်ရှိသောကျောင်းသားဦးရေ 1 ရာခိုင်နှုန်းကျော်မှပြောပါက IEP/IFSP

အသင်းအဖွဲ့သည်တောင်းဆိုသည့်ရက်စွဲပြီးနောက်ရက် 30

အတွင်းတွင်မိဘများအားဘာသာပြန်ဆိုထားသောစာရွက်စာတမ်းကိုပေးရမည်။

ထိရောက်သောစေ့စပ်မှုနည်းပညာများတွင်အရည်အချင်းပြည့်မီပီးလေ့ကျင့်ထားပြီးသောစီမံခန့်ခွဲရေးကြားနာစစ်ဆေးရေးရုံး (OAH) ဝန်ထမ်းသည်စေ့စပ်မှုကိုလုပ်ဆောင်မည်။ OAH သည် MSDE

အပိုင်းမဟုတ်သည့်သမာသမတ်ကျသောပုဂ္ဂိုလ်အဖွဲ့အစည်းဖြစ်သည်။ OAH

တွင်အကျိုးအမြတ်နှင့်ပတ်သက်၍ကိုယ်ပိုင်သို့မဟုတ်လုပ်ငန်းပိုင်းဆိုင်ရာပဋိပက္ခမရှိသော၊ ကလေးငယ်၏ပညာ

ရေးသို့မဟုတ်ပြုစုစောင့်ရှောက်မှုတွင်ပါဝင်သည့်အစိုးရအေဂျင်စီသို့မဟုတ် LEA

၏ဝန်ထမ်းများမဟုတ်ဘဲစေ့စပ်မှုလုပ်ဆောင်ရန်သမာသမတ်ကျသောအပြုအမူဖြင့်ရွေးချယ်ထားသောအရည်အချင်းပြည့်မီသည့်ဝန်ထမ်းများစာရင်းရှိသည်။ အထက်ဖော်ပြပါအတိုင်းအရည်အချင်းပြည့်မီသောစေ့စပ်မှုသည်

MSDE သို့မဟုတ် LEA

၏ဝန်ထမ်းမဟုတ်ရခြင်းမှာသူသို့မဟုတ်သူမသည်စေ့စပ်မှုအဖြစ်ဆောင်ရွက်သောကြောင့်ဖြစ်သည်။

- စေ့စပ်မှုကိုတိုက်တွန်းရန်မိဘများနှင့်အတူအစည်းအဝေးကုန်ကျစရိတ်အပါအဝင်စေ့စပ်မှုသည်ကလေးငယ်၏အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်ပညာရေးအတွက်တာဝန်ရှိသောမိဘသို့မဟုတ်အများပြည်သူအေဂျင်စီအတွက်ကုန်ကျမှုမရှိပါ။

²⁵ CFR 300.506(b)(1)(i).

²⁶ 4 CFR 303.431(a).

- ကလေးငယ်၏အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်ပညာရေးနှင့် OAH
- အတွက်တာဝန်ရှိသည့်အများပြည်သူအေဂျင်စီအတွက်စေ့စပ်မှုအတွက်တောင်းဆိုချက်ကိုပြုလုပ်သည်။ စေ့စပ်မှုအတွက်တောင်းဆိုချက်ပြုလုပ်ရာတွင်မိဘများအားကူညီရန်ဖောင်ပုံစံကိုအများပြည်သူအေဂျင်စီနှင့် MSDE ဝက်ဘ်ဆိုက် www.marylandpublicschools.org တွင်ရရှိနိုင်သည်။ ပိုမိုအကူအညီရယူရန်အတွက်အများပြည်သူအေဂျင်စီ၏အထူးပညာရေးရုံးသို့မဟုတ် MSDE၊ အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/အထူးပညာရေးဝန်ဆောင်မှုများဌာန 410-767-7770 သို့ဆက်သွယ်ပါ။
- စေ့စပ်ချိန်အတွင်းကောင်စီမှမိဘများသို့မဟုတ်အများပြည်သူအေဂျင်စီကိုလိုက်လံဆောင်ရွက်၍အကြံပြုနိုင်သည်။
- စေ့စပ်မှုအစည်းအဝေးသည်ယေဘုယျအားဖြင့်ရေးသားတောင်းဆိုချက်လက်ခံရရှိသည့်ရက် 20 အတွင်းတွင်ကျင်းပမည်ဖြစ်သော်လည်းအငြင်းပွားမှုနှင့်သက်ဆိုင်သည့်သူများအတွက်အဆင်ပြေစေမည့်အချိန်နှင့်နေရာတွင်စီစဉ်ဆောင်ရွက်ရမည်။²⁷

- စေ့စပ်မှုအစည်းအဝေးများသည်တရားစွဲဆိုမှုများကိုပိတ်သိမ်းသည်။စေ့စပ်ချိန်အတွင်းဖြစ်ပေါ်သောဆွေးနွေးမှုများသည်လျှို့ဝှက်ထားရှိရမည်ဖြစ်ပြီး IDEA ၏အပိုင်း B အရအကူအညီရရှိသည့်ပြည်နယ်၏မည်သည့်ဖက်ဒရယ်သို့မဟုတ်ပြည်နယ်တရားရုံးတွင်မဆိုမည်သို့သောနောက်ဆက်တွဲစီစဉ်ဆောင်ရွက်မှုကြားနာစစ်ဆေးခြင်းသို့မဟုတ်အရပ်ဘက်အရေးယူဆောင်ရွက်မှုတွင်မဆိုသက်သေအဖြစ်အသုံးမပြုနိုင်ပါ။စေ့စပ်မှုမစတင်မီလျှို့ဝှက်ထားရှိမှုကတိကိုသဘောတူရန်မိဘများသို့မဟုတ်အများပြည်သူအေဂျင်စီကိုမေးမြန်းနိုင်သည်။
- ဤအမှုကိုစွဲဆိုကြားနာခွင့်ရှိသောမည်သည့်ပြည်နယ်တရားရုံးသို့မဟုတ်ဖက်ဒရယ်ခရိုင်တရားရုံးတွင်အတည်ပြုပြဋ္ဌာန်းသည့်ရေးသားသဘောတူညီချက်ဖြင့်စေ့စပ်မှုတွင်ပါဝင်သူများမှရရှိသည့်သဘောတူညီမှုကိုစတင်လုပ်ဆောင်နိုင်သည်။အေဂျင်စီနှင့်ပူးပေါင်းပိုင်ခွင့်နှင့်အတူမိဘများနှင့်အေဂျင်စီမှဤသဘောတူညီချက်ကိုလက်မှတ်ရေးထိုးရမည်။
- မိဘများအနေဖြင့်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းကိုတောင်းဆိုရန်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ကြောင်းနှင့်ပတ်သက်၍အငြင်းပွားမှုများကိုပြန်လည်ဖြေရှင်းရန်စေ့စပ်မှုရှိနိုင်သော်လည်းအများပြည်သူအေဂျင်စီအနေဖြင့်မိဘများ၏စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အပေါ် မိဘများ၏ကြားနာခွင့်ကိုငြင်းဆိုရန်သို့မဟုတ်နှောင့်နှေးကြန့်ကြာစေရန်စေ့စပ်မှုကိုအသုံးပြု၍မရနိုင်ပါ။

27 34 CFR 303.431(b)(4).

စေ့စပ်မှုတိုက်တွန်းရန်တွေ့ဆုံမှု

အများပြည်သူအေဂျင်စီသည်ရွေးချယ်ထားသောမိဘများအားစေ့စပ်မှုလုပ်ဆောင်ချက်ကိုအသုံးမပြုရန်၊မိဘများအတွက်အဆင်ပြေစေသောအချိန်နှင့်နေရာတွင်တွေ့ဆုံရန်၊စေ့စပ်မှုလုပ်ဆောင်ချက်၏အကျိုးကျေးဇူးများကိုရှင်းပြရန်နှင့်လုပ်ဆောင်ချက်အားအသုံးပြုရန်မိဘများကိုတိုက်တွန်းရန်အတွက်ကမ်းလှမ်းသည်။

အခြေအနေတိုင်ကြားချက်နှင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အကြားကွာခြားချက်
စေ့စပ်မှုအပြင်မိဘများအနေဖြင့်အများပြည်သူအေဂျင်စီနှင့်အတူသဘောတူညီမှုများကိုပြန်လည်ဖြေရှင်းရန်အခြေအနေတိုင်ကြားချက်သို့မဟုတ်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်လုပ်ငန်းစဉ်ကိုအသုံးပြုပိုင်ခွင့်ရှိသည်။အဆိုပါရွေးချယ်မှုများတွင်စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းအမျိုးမျိုးရှိသည်။

IDEA

စည်းမျဉ်းများတွင်အခြေအနေတိုင်ကြားချက်များနှင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်များအတွက်သီးခြားလုပ်ထုံးလုပ်နည်းများရှိသည်။အောက်တွင်ရှင်းပြထားသည့်အတိုင်းမည်သည့်တစ်ဦးတစ်ယောက်သို့မဟုတ်

တ်အဖွဲ့အစည်းမဆိုအများပြည်သူအေဂျင်စီမှမည်သို့ IDEA

လိုအပ်ချက်မဆိုချိုးဖောက်ခြင်းကိုစွပ်စွဲထားသောအခြေအနေတိုင်ကြားချက်ဖွင့်နိုင်သည်။မိဘသို့မဟုတ် အများပြည်သူအေဂျင်စီကသာလျှင်ချို့ယွင်းမှုရှိသူကလေးငယ်၏ခွဲခြားသတ်မှတ်မှု၊ချင့်တွက်မှု၊အစောပိုင်း ကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်ပညာရေးနေရာထားရှိမှုသို့မဟုတ်ကလေးငယ်အတွက်အခမဲ့ဖြစ်သော သက်ဆိုင်ရာအများပြည်သူအေဂျင်စီ (FAPE)

ပြဋ္ဌာန်းချက်နှင့်သက်ဆိုင်သောမည်သည့်ကိစ္စအပေါ်မဆိုစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်နိုင်သည်။

သတ်မှတ်ချိန်ကိုမှန်ကန်စွာမတိုးမြှင့်ထားပါက MSDE ဝန်ထမ်းသည်ယေဘုယျအားဖြင့်ရက် 60

အတွင်းအခြေအနေတိုင်ကြားချက်ကိုဖြေရှင်းရမည်။ ALJ သည်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်

(ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးသို့မဟုတ်စေ့စပ်မှုမှတစ်ဆင့်မဖြေရှင်းပါက)

ကိုကြားနာရမည်ဖြစ်ပြီး ALJ

အနေဖြင့်မိဘများ၏တောင်းဆိုချက်သို့မဟုတ်အများပြည်သူအေဂျင်စီ၏တောင်းဆိုချက်အရတိကျသော

အချိန်တိုးမြှင့်မှုကိုသေဘာမတူပါကပြန်လည်ဖြေရှင်းညှိနှိုင်းရေးကာလသို့မဟုတ်ညှိနှိုင်းထားသောပြန်လ

ည်ဖြေရှင်းညှိနှိုင်းရေးကာလအကုန်ပြီးနောက် 45 ရက်အတွင်းရေးသားဆုံးဖြတ်ချက်ကိုထုတ်ပြန်ရမည်။

ဆိုပါရွေးချယ်မှုများ၏ခြုံငုံသုံးသပ်ချက်နှင့်နှိုင်းယှဉ်ချက်အတွက်ဤစာရွက်စာတမ်းပူးတွဲချက်ကိုကြည့်ပါ။

အခြေအနေတိုင်ကြားချက်

အခြားပြည်နယ်မှတစ်ခုအပါအဝင်အဖွဲ့အစည်းသို့မဟုတ်တစ်ဦးတစ်ယောက်သည်မေရီလန်ပြည်နယ်ပညာရေးဌာန (MSDE)

နှင့်အတူအခြေအနေတိုင်ကြားချက်ဖွင့်ပိုင်ခွင့်ရှိသည်။ပြည်နယ်အနေဖြင့်စစ်ဆေးမှုပြုလုပ်ရန်အတွက် ရေးသားတိုင်ကြားချက်သည် IDEA

စည်းမျဉ်းစည်းကမ်းများတွင်လိုအပ်သည့်အတိုင်းတိကျသောချာသောစံသတ်မှတ်ချက်နှင့်ကိုက်ညီရမည်။

MSDE

သည်မိဘလေ့ကျင့်ရေးနှင့်ပြန်ကြားရေးစင်တာများ၊ကာကွယ်ရေးနှင့်ထောက်ခံအားပေးရေးအေဂျင်စီများ၊ပုဂ္ဂလိကနေထိုင်ရေးစင်တာများနှင့်အခြားသက်ဆိုင်ရာအဆောက်အအုံနေရာများအပါအဝင်မိဘများနှင့်အခြားစိတ်ဝင်စားသူတို့အတွက်အခြေအနေတိုင်ကြားချက်လုပ်ထုံးလုပ်နည်းများကျယ်ပြန့်စွာဖြန့်ဖြူးရန်အတွက်တာဝန်ရှိသည်။

အကယ်၍အခြားပြည်နယ်မှတစ်ဦးတစ်ယောက်အပါအဝင်အဖွဲ့အစည်းသို့မဟုတ်တစ်ဦးတစ်ယောက်အနေဖြင့်အများပြည်သူအေဂျင်စီသည်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုသို့မဟုတ်အထူးပညာရေးလိုအပ်ချက်နှင့်သက်ဆိုင်သောဖက်ဒရယ်သို့မဟုတ်ပြည်နယ်ဥပဒေသို့မဟုတ်စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်နေသည်ဟုယုံကြည်ပါကသို့မဟုတ်အများပြည်သူအေဂျင်စီသည်စီစဉ်ဆောင်ရွက်မှုကြားနာခြင်း

ဆုံးဖြတ်ချက်ကိုမလုပ်ဆောင်ဟုယုံကြည်ပါကအကြောင်းကိစ္စအားပြန်လည်ဖြေရှင်းရန်အတွက်အခြေအနေတိုင်ကြားချက်ဖွင့်နိုင်သည်။ MSDE

နှင့်အတူတိုင်ကြားချက်ဖွင့်ရမည်ဖြစ်ပြီးလက်ထောက်ပြည်နယ်ကြီးကြပ်ရေးမှူး၊အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/ အထူးပညာရေးဝန်ဆောင်မှုများဌာနခွဲ၊ MSDE၊ 200 West Baltimore Street၊

Baltimore၊ Maryland 21201 သို့ပို့နိုင်သည်။ MSDE

နှင့်အတူအခြေအနေတိုင်ကြားချက်ဖွင့်သည့်ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းသည်အများပြည်သူအေဂျင်စီထံသို့တိုင်ကြားချက်မိတ္တူကိုလည်းတစ်ပြိုင်နက်ပေးပို့ရမည်။တိုင်ကြားချက်ဖွင့်ခြင်းကိုကူညီရန်အသေးစိတ်ဖော်ပြထားသောလုပ်ထုံးလုပ်နည်းများနှင့်ဖောင်ပုံစံကို MSDE ဝက်ဘ်ဆိုက်

www.marylandpublicschools.org

တွင်ရရှိနိုင်သည်သို့မဟုတ်ဌာနခြံ၏တိုင်ကြားချက်စစ်ဆေးရေးနှင့်စီစဉ်ဆောင်ရွက်မှုဆိုင်ရာရုံးခွဲ 410-767-7770 သို့ခေါ်ဆိုဆက်သွယ်၍ရရှိနိုင်သည်။

အခြေအနေတိုင်ကြားချက်တွင် -

- အများပြည်သူအေဂျင်စီမှဖက်ဒရယ်သို့မဟုတ်ပြည်နယ်ဥပဒေသို့မဟုတ်စည်းမျဉ်းစည်းကမ်းအားချိုးဖောက်ကြောင်းသို့မဟုတ်အများပြည်သူအေဂျင်စီမှစီစဉ်ဆောင်ရွက်မှုကြားနာခြင်းလုပ်ဆောင်ချက်ကိုဆောင်ရွက်ရန်ပျက်ကွက်ကြောင်းထုတ်ပြန်ချက်၊
- ထုတ်ပြန်ချက်အပေါ်အခြေခံသည့်အချက်အလက်များ၊
- အခြေအနေတိုင်ကြားချက်ဖွင့်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းအတွက်လက်မှတ်နှင့်ဆက်သွယ်ရေးအချက်အလက်နှင့်
- အကယ်၍အခြေအနေတိုင်ကြားချက်သည်သတ်မှတ်ထားသောကလေးငယ်နှင့်ပတ်သက်၍ချိုးဖောက်မှုကိုစွပ်စွဲပါက
 - ကလေးငယ်၏အမည်နှင့်နေရပ်လိပ်စာ၊
 - ကလေးငယ်တက်ရောက်နေသည့်ကျောင်းအမည်၊
 - အိမ်ခြေမဲ့ကလေးငယ်သို့မဟုတ်လူငယ်ဖြစ်ပါကကလေးငယ်အတွက်ရရှိနိုင်သောဆက်သွယ်ရေးအချက်အလက်နှင့်ကလေးငယ်တက်ရောက်နေသည့်ကျောင်းအမည်၊
 - ပြဿနာနှင့်သက်ဆိုင်သောအချက်အလက်များအပါအဝင်ကလေးငယ်၏ပြဿနာသဘောသဘာဝဖော်ပြချက်နှင့်

- အခြေအနေတိုင်ကြားချက်ဖွင့်ချိန်တွင်တစ်ဖက်ပုဂ္ဂိုလ်အဖွဲ့အစည်းအားအသိပေးပြီးရရှိနိုင်သည့်အထိပြဿနာနှင့်ပတ်သက်၍တောင်းဆိုထားသောပြန်လည်ဖြေရှင်းချက်တို့ပါဝင်ရမည်။

မှတ်ချက် - MSDE

တွင်မိဘများနှင့်အများပြည်သူအေဂျင်စီအားအခြေအနေတိုင်ကြားချက်ဖွင့်ရာတွင်ကူညီပေးရန်မူနာပုံစံများရှိသည်။မိဘများအများပြည်သူအေဂျင်စီများနှင့်အခြားပုဂ္ဂိုလ်အဖွဲ့အစည်းများသည်အထက်ပါလိုအပ်ချက်များရှိနေပါကအခြားမည်သည့်ဖောင်ပုံစံကိုမဆိုအသုံးပြုနိုင်သည်။

ပြည်နယ်မှတိုင်ကြားချက်လက်မခံမီတစ်နှစ်အောက်တွင်ဖြစ်ပေါ်လာသည့်ချိုးဖောက်မှုကိုအခြေအနေတိုင်ကြားချက်တွင်စွပ်စွဲရမည်။ MSDE သည်အခြေအနေတိုင်ကြားချက်လက်ခံရရှိသည့်ရက် 60

အတွင်းအချက်အလက်တွေ့ရှိချက်များနှင့်ခြုံငုံသုံးသပ်ချက်များပါဝင်သောရေးသားဆုံးဖြတ်ချက်ကိုထုတ်ရမည်ဖြစ်ပြီးအကယ်၍အောက်ပါတို့ဖြစ်မှသာရက် 60 တိုးမြှင့်နိုင်သည် -

- အထူးတိုင်ကြားချက်နှင့်ပတ်သက်၍ခြွင်းချက်အခြေအနေများရှိခြင်း²⁸ သို့မဟုတ်
- သဘောဆန္ဒအလျောက်ပါဝင်သည့်မိဘများနှင့်အများပြည်သူအေဂျင်စီသည်စေ့စပ်မှုသို့မဟုတ်အငြင်းပွားမှုပြန်လည်ဖြေရှင်းညှိနှိုင်းရေးဆိုင်ရာရွေးချယ်စရာများကိုကြိုးစားရန်အချိန်တိုးမြှင့်ရန်သဘောတူညီခြင်း။²⁹

အနည်းဆုံး MSDE အနေဖြင့် -

- အကယ်၍လိုအပ်သည်ဟုသတ်မှတ်ပါကသီးခြားနေရာစစ်ဆေးမှုကိုပြုလုပ်ရမည်။

အခြေအနေတိုင်ကြားချက်တွင်ပါရှိသည့်စွပ်စွဲမှုများအကြောင်းနောက်ထပ်အချက်အလက်ကိုနှုတ်ဖြင့်ဖြစ်စေသို့မဟုတ်ရေးသား၍ဖြစ်စေတိုင်ကြားသူအားတင်ပြခွင့်ကိုပေးရမည်။

²⁸ 34 CFR 300.152(b)(1)(i).

²⁹ 34 CFR 300.152(b)(1)(ii).

- တိုင်ကြားချက်ပြန်လည်ဖြေရှင်းရန်တောင်းဆိုချက်တင်ပြပိုင်ခွင့်ကိုအများပြည်သူအေဂျင်စီအားပေးရမည်ဖြစ်ပြီး 34 CFR 300.506 အရစေ့စပ်မှုတွင်သဘောဆန္ဒအလျောက်ပါဝင်ခွင့်ကိုပုဂ္ဂိုလ်အဖွဲ့အစည်းများအားပေးရမည်။³⁰
- အများပြည်သူအေဂျင်စီအနေဖြင့်ဖက်ဒရယ်နှင့်ပြည်နယ်ဥပဒေများ၏လိုအပ်ချက်များကိုချိုးဖောက်ကြောင်းနှင့်ပတ်သက်၍သက်ဆိုင်ရာအချက်အလက်အားလုံးကိုပြန်လည်ဆန်းစစ်ပြီးသီးခြားဆုံးဖြတ်ချက်ချရမည်ဖြစ်ပြီး
- တိုင်ကြားချက်တွင်ပါဝင်သည့်စွပ်စွဲမှုတစ်ခုစီကိုဖော်ပြပြီးအချက်အလက်တွေ့ရှိချက်များနှင့်ခြုံငုံသုံးသပ်ချက်များနှင့် MSDE

၏နောက်ဆုံးဆုံးဖြတ်ချက်အတွက်အကြောင်းအရင်းများပါဝင်သည့်တိုင်ကြားမှုနှင့်အများပြည် သူ့အေဂျင်စီအတွက်ရေးသားဆုံးဖြတ်ချက်ကိုထုတ်ပြန်ရမည်။

ဆုံးဖြတ်ချက်တွင်နောက်ဆုံးဆုံးဖြတ်ချက်နှင့်ပတ်သက်၍ထိရောက်သောဆောင်ရွက်မှုအတွက်လုပ်ထုံးလုပ် နည်းများလည်းပါဝင်မည်ဖြစ်ပြီးအကယ်၍လိုအပ်ပါကလိုက်နာဆောင်ရွက်မှုရရှိစေရန်နည်းပညာအကူ အညီလုပ်ဆောင်ချက်များ၊စေ့စပ်ဆွေးနွေးမှုများနှင့်မှန်ကန်သောအရေးယူဆောင်ရွက်မှုများကိုထည့်သွင်း ပါမည်။အကယ်၍ MSDE

အနေဖြင့်အများပြည်သူအေဂျင်စီသည်သက်ဆိုင်ရာဝန်ဆောင်မှုများပေးခြင်းမရှိဟုသတ်မှတ်ဆုံးဖြတ်ပါ ကနောက်ဆုံးရေးသားဆုံးဖြတ်ချက်သည်အများပြည်သူအေဂျင်စီမှကလေးငယ်၏လိုအပ်ချက်များနှင့်သင့် လျော်သောအဆိုပါဝန်ဆောင်မှုများ၏ငြင်းဆိုချက်ကိုမည်သို့ပြန်လည်စေ့စပ်ပုံကိုရင်ဆိုင်ရမည်ဖြစ်ပြီးက လေးငယ်၏လိုအပ်ချက်များကိုရင်ဆိုင်ရန်သင့်လျော်သည့်မှန်ကန်သောအရေးယူဆောင်ရွက်မှုများနှင့်ချို့ ယွင်းမှုရှိသူကလေးငယ်အားလုံးအတွက်သင့်လျော်သောအနာဂတ်ဝန်ဆောင်မှုများပါဝင်သည်။

အခြေအနေတိုင်ကြားချက်အားပြန်လည်ဖြေရှင်းခြင်း

သဘောမတူမှုကိုပြန်လည်ဖြေရှင်းရန်စေ့စပ်မှုနှင့်အခြားနည်းလမ်းကျသောနည်းလမ်းအနည်းငယ်ကိုရရှိနိုင် ပြီးတိုက်တွန်းအားပေးပါသည်။အကယ်၍ပုဂ္ဂိုလ်အဖွဲ့အစည်းများသည်တိုင်ကြားချက်ကိုပြန်လည်ဖြေရှ င်းပါက MSDE သည်ဖက်ဒရယ်စည်းမျဉ်းများအရစစ်ဆေးမှုကိုမပြုလုပ်ပါ။

စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအကြောင်းအရာဖြစ်သောအခြေအနေတိုင်ကြားချက်အားပြန်လ ည်ဖြေရှင်းခြင်း

အကယ်၍ MSDE

အနေဖြင့်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအပိုင်းလည်းဖြစ်သောအခြေအနေတိုင်ကြားချက်ကိုလက်ခံပါက

³⁰ 34 CFR 300.152(a)(3).

သို့မဟုတ်အခြေအနေတိုင်ကြားချက်တွင်ကြားနာမှုအပိုင်းဖြစ်သောတစ်ခုသို့မဟုတ်ယင်းထက်ပိုသောပြ သာနာပေါင်းစုံပါဝင်က MSDE

သည်အဆိုပါစီစဉ်ဆောင်ရွက်မှုကြားနာခြင်းဆိုင်ရာခြုံငုံသုံးသပ်ချက်အထိစီစဉ်ဆောင်ရွက်မှုကြားနာခြင်း တွင်ရင်ဆိုင်နေရသည့်အခြေအနေတိုင်ကြားချက်၏မည်သည့်အပိုင်းကိုမဆိုထိမ်ချန်နိုင်သည်။သို့ရာတွင်စီ စဉ်ဆောင်ရွက်မှုကြားနာခြင်းအပိုင်းမဟုတ်သည့်အခြေအနေတိုင်ကြားချက်ရှိမည်သည့်ပြဿနာကိုမဆိုအ ထက်ဖော်ပြပါသတ်မှတ်ချိန်နှင့်လုပ်ထုံးလုပ်နည်းများအသုံးပြု၍ဖြေရှင်းရမည်။အကယ်၍စီစဉ်ဆောင်ရွ က်မှုကြားနာခြင်းတွင်ယခင်ကဆုံးဖြတ်ထားသည့်အခြေအနေတိုင်ကြားချက်တွင်ပြဿနာထွက်ပေါ်လာပါ ကတူညီသောပုဂ္ဂိုလ်အဖွဲ့အစည်းများအပါအဝင်ကြားနာမှုဆုံးဖြတ်ချက်သည်တရားဝင်ဖြစ်ပြီး MSDE သည်တိုင်ကြားသူထံသို့ငှင်းထိရောက်မှုကိုအသိပေးအကြောင်းကြားရမည်။

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်

မိဘများ၊ အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများပေးသူ၊ ဒေသဆိုင်ရာဦးဆောင်အေဂျင်စီသို့မဟုတ်အများပြည်သူအေဂျင်စီအနေဖြင့် ကလေးငယ်အားခွဲခြားသတ်မှတ်မှု၊ ချင့်တွက်မှုသို့မဟုတ်နေရာထားရှိမှုသို့မဟုတ်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများသို့မဟုတ်ပညာရေးနေရာထားရှိမှုပြဌာန်းချက်သို့မဟုတ်ကလေးငယ်အတွက်အခမဲ့ဖြစ်သောသက်ဆိုင်ရာအများပြည်သူပညာရေး (FAPE)

ပြဌာန်းချက်နှင့်သက်ဆိုင်သောမည်သည့်အကြောင်းကိစ္စနှင့်ပတ်သက်၍မဆိုစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်နိုင်သည်။³¹

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အနေဖြင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အခြေခံကိုဖွဲ့စည်းသည့်စွပ်စွဲထားသောအရေးယူမှုအကြောင်းကိုမိဘသို့မဟုတ်အများပြည်သူအေဂျင်စီမှသိပြီးသည့်သို့မဟုတ်သိသင့်သည့်ရက်စွဲပါနစ်နစ်အတွင်းဖြစ်ပေါ်သည့်ချိုးဖောက်မှုရှိပါကသို့မဟုတ်အကယ်၍ပြည်နယ်မှအပိုင်းအရယင်းစီစဉ်ဆောင်ရွက်မှုကြားနာခြင်းကိုတောင်းဆိုခြင်းအတွက်ပြည်နယ်ဥပဒေအရခွင့်ပြုထားသောအချိန်တွင်တိကျသောအချိန်အကန့်အသတ်ရှိပါကအရေးယူစွပ်စွဲရမည်။³²

အကယ်၍စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တွင်ဖော်ပြထားသောပြဿနာများကိုဖြေရှင်းပြီးကြောင်းအများပြည်သူအေဂျင်စီမှအသေအချာမှားယွင်းတင်ပြခြင်းကြောင့်သို့မဟုတ် IDEA အရပေးရန်ငှားကိုလိုအပ်ကြောင်းမိဘများထံမှအချက်အလက်ကိုအများပြည်သူအေဂျင်စီမှထိမ်ချန်ခြင်းကြောင့်သတ်မှတ်ချိန်အတွင်းမိဘများအားစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ခြင်းမှဟန့်တားပါကဤသတ်မှတ်ချိန်သည်မိဘများနှင့်မသက်ဆိုင်ပါ။³³

³¹ 34 CFR §303.440(a).
³² 34 CFR §300.511(e).
³³ 34 CFR §300.511(f).

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ရန်မိဘများသို့မဟုတ်အများပြည်သူအေဂျင်စီ(သို့မဟုတ်မိဘများ၏ တရားရုံးရှေ့နေသို့မဟုတ်အများပြည်သူအေဂျင်စီ၏တရားရုံးရှေ့နေ) သည်တခြားပုဂ္ဂိုလ်အဖွဲ့အစည်းနှင့် OAH သို့စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကိုတင်ပြရမည်။ တိုင်ကြားချက်တွင်အောက်တွင်ဖော်ပြထားသည့်အကြောင်းအရာအားလုံးပါဝင်ရမည်ဖြစ်ပြီးလျှို့ဝှက်ထားရှိရမည်။

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ရာတွင်မိဘများအားကူညီရန်စေ့စပ်မှုနှင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖော်ပုံစံအတွက်တောင်းဆိုချက်ကိုအစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများပေးသောအများပြည်သူအေဂျင်စီ၊ ကလေးငယ်ကျောင်းတက်သောနေရာနှင့် MSDE ဝက်ဘ်ဆိုက်

www.marylandpublicschools.org

တွင်ရရှိနိုင်သည်။ မိဘများ၏တောင်းဆိုချက်အရသို့မဟုတ်မိဘသို့မဟုတ်အေဂျင်စီမှတိုင်ကြားချက်ဖွင့်ပါကမည်သို့သောအခမဲ့သို့မဟုတ်ကုန်ကျစရိတ်နည်းသောတရားဝင်ရင်းမြစ်များနှင့်ပတ်သက်၍လည်းအချ

မိဘများ၏ လုပ်ပိုင်ခွင့်များ - မေရီလန်ကျင့်ထုံးဆိုင်ရာကာကွယ်မှုများ - ကလေးသူငယ်များအတွက် အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု၊ မူကြိုအရွယ်အထူးပညာရေး၊ အထူးပညာရေး

က်အလက်ရရှိနိုင်သည်။ ပိုမိုအကူအညီရရှိနိုင်ရန်အတွက်ကျေးဇူးပြု၍အများပြည်သူအေဂျင်စီ၏အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုရုံး၊ အထူးပညာရေးရုံးသို့မဟုတ် MSDE ၏အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှု/အထူးပညာရေးဝန်ဆောင်မှုများဌာနခွဲ (410) 767- 7770 သို့ဆက်သွယ်ပါ။

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အကြောင်းအရာ

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တွင်-

- ကလေးငယ်၏အမည်၊
- ကလေးငယ်၏နေရပ်လိပ်စာ
(သို့မဟုတ်အိမ်ခြေမဲ့ကလေးငယ်အတွက်ရရှိနိုင်သောဆက်သွယ်ရေးအချက်အလက်)၊
- ကလေးငယ်တက်ရောက်နေသည့်ကျောင်းအမည်၊
- ကလေးငယ်၏ပညာရေး (ဆိုလိုသည်မှာဒေသဆိုင်ရာကျောင်းပညာရေးစနစ်)
အတွက်တာဝန်ယူဆောင်ရွက်သောအများပြည်သူအေဂျင်စီ၏အမည်၊
- ပြဿနာရပ်နှင့်သက်ဆိုင်သည့်အချက်အလက်များအပါအဝင်စတင်ဆောင်ရွက်ခြင်းသို့မဟုတ် ပြောင်းလဲမှုတောင်းဆိုခြင်းသို့မဟုတ်ငြင်းဆိုခြင်းနှင့်ပတ်သက်၍ကလေးငယ်၏ပြဿနာဖော်ပြချက်
- တိုင်ကြားချိန်တွင်တစ်ဖက်ပုဂ္ဂိုလ်အားသိရှိစေနိုင်သည်အထိပြဿနာအားပြန်လည်ဖြေရှင်းညှိနှိုင်းရေးတောင်းဆိုခြင်းတို့ပါဝင်ရမည်။

မိဘများသို့မဟုတ်အများပြည်သူအေဂျင်စီအနေဖြင့်

(သို့မဟုတ်မိဘများ၏တရားရုံးရှေ့နေသို့မဟုတ်အများပြည်သူအေဂျင်စီ၏တရားရုံးရှေ့နေ) သည်ဤအချက်အလက်ပါဝင်သောစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်သည့်တိုင်မိဘသို့မဟုတ်အများပြည်သူအေဂျင်စီတွင်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းမရှိနိုင်ပါ။MSDE တွင်မိဘများနှင့်အများပြည်သူအေဂျင်စီများအားစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ရာတွင်ကူညီရန်နမူနာပုံစံများရရှိနိုင်သည်။မိဘများ၊အများပြည်သူအေဂျင်စီများနှင့်အခြားပုဂ္ဂိုလ်ပါတီများသည်နမူနာပုံစံကိုအသုံးပြုနိုင်သည်သို့မဟုတ်၎င်းသည်အထက်ပါလိုအပ်ချက်များနှင့်မကိုက်ညီလျှင်အခြားမည်သည့်ပုံစံကိုမဆိုအသုံးပြုနိုင်သည်။

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အား ပြန်လည်တုံ့ပြန်ဆောင်ရွက်ခြင်း-

ပါတီသည် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကို စုစည်းထားပါက ကလေးငယ်၏

အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုနှင့် ပညာရေးအတွက် တာဝန်ရှိသော အများပြည်သူအေဂျင်စီအနေဖြင့် -

- ရရှိနိုင်သည့် အခမဲ့ သို့မဟုတ် နည်းပါးသောတရားဝင်ကုန်ကျစရိတ်နှင့် အခြားသက်ဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်၍ မိဘများထံ အကြောင်းကြားရမည်၊
- ကျင့်ထုံးဆိုင်ရာကာကွယ်မှုများစာရွက်စာတမ်းမိတ္တူကို မိဘများအား ပေးရမည်ဖြစ်ပြီး
- စေ့စပ်မှုရရှိနိုင်ခြင်းနှင့်ပတ်သက်၍ မိဘများအား အကြောင်းကြားရမည်။

အများပြည်သူအေဂျင်စီသည် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တွင် မိဘများမှ ဖော်ပြထားသော ပြဿနာများနှင့်ပတ်သက်၍ မိဘများထံသို့ ကြိုတင်ရေးသားသတိပေးချက်ကို မပေးပို့ပါက အများပြည်သူအေဂျင်စီသည် မိဘများအား တုံ့ပြန်ဖြေကြားချက်ပေးပို့ရမည်ဆိုပါက စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ရရှိသည့် ၁၀ ရက်အတွင်း ပါဝင်သည်မှာ -

- အများပြည်သူအေဂျင်စီမှ အရေးယူမှု ဆောင်ရွက်ရန် တောင်းဆိုရသည့် သို့မဟုတ် (များ) ငြင်းဆိုရသည့်အကြောင်းအရင်းအားရှင်းလင်းချက်၊
- အများပြည်သူအေဂျင်စီမှ သုံးသပ်ယူဆသည့် အခြားမည်သည့်ရွေးချယ်မှုများနှင့် အဆိုပါငြင်းဆိုမှုများပယ်ဖျက်ရသည့်အကြောင်းအရင်းများအား ဖော်ပြချက်
- တောင်းဆိုထားသော သို့မဟုတ် ငြင်းဆိုထားသောဆောင်ရွက်မှုအတွက် အခြေခံအဖြစ် အသုံးပြုသည့် ချင့်တွက်မှုလုပ်ငန်းစဉ်၊ အကဲဖြတ်မှု၊ မှတ်တမ်း သို့မဟုတ် တင်ပြချက်တစ်ခုစီအား ဖော်ပြချက်
- တောင်းဆိုထားသော သို့မဟုတ် ငြင်းဆိုထားသောဆောင်ရွက်မှုအတွက် အခြေခံအဖြစ် သက်ဆိုင်၍ အသုံးပြုထားသည့် အခြားအချက်အလက်များအား ဖော်ပြချက်
- ဤအပိုင်း၏ ကျင့်ထုံးဆိုင်ရာကာကွယ်မှုများအောက်တွင် ချို့ယွင်းမှုရှိသည့်ကလေးငယ်၏ မိဘများမှ ကာကွယ်ပေးမှုရှိကြောင်းနှင့် ဤသတိပေးချက်သည် ချင့်တွက်မှုအတွက် ကနဦးလွှဲပြောင်းမှုမရှိပါက ကျင့်ထုံးဆိုင်ရာကာကွယ်မှုများမိတ္တူကို ရရှိနိုင်ကြောင်း ရှင်းလင်းဖော်ပြချက်နှင့်
- IDEA ၏ပြဌာန်းချက်များအား နားလည်စေရန် အကူအညီရရှိနိုင်ရန်အတွက် မိဘများဆက်သွယ်နိုင်သည့်ရင်းမြစ်များဖြစ်သည်။

သင့်လျော်မှုရှိပါက ဤတုံ့ပြန်ဖြေကြားမှုတွင် အများပြည်သူအေဂျင်စီအား မိဘများ၏ စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်မလုံလောက်ကြောင်း အခိုင်အမာတင်ပြခြင်းမှ မတားမြစ်ပါ။

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တွင် အခြားပုဂ္ဂိုလ်မိဘ) သို့မဟုတ် အများပြည်သူအေဂျင်စီ (သည် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ရရှိသည့် ၁၀ ရက်အတွင်း စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ရှိ ပြဿနာများကို အထူးဖော်ပြထားသည့် တုံ့ပြန်ဖြေကြားမှုကို အခြားသူအား ပေးပို့ရမည်။

သတိပေးချက်ပြည့်စုံလုံလောက်မှု

တိုင်ကြားချက်ရရှိသောပါတီသည် ရရှိသည့်ပါတီအနေဖြင့် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်သည် အကြောင်းအရာလိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိဟု ယုံကြည်ပါကြောင်း ၎င်းအားရရှိသည့် ၁၅ ရက်အတွင်း တိုင်ကြားချက်ရရှိသည့်ပါတီမှ OAH နှင့် အခြားပါတီထံသို့ ရေးသားအသိပေးခြင်းမပြုပါက စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက် လုံလောက်သည်ဟုယူဆသည်။ မပြည့်စုံခြင်းသတိပေးချက်အားလက်ခံရရှိသည့်

ရက်အတွင်းတွင် (၅) OAH အနေဖြင့် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်သည် အကြောင်းအရာလိုအပ်ချက်များနှင့် ကိုက်ညီပြီး ပါတီများအား ချက်ချင်းရေးသားအသိပေးကြောင်းကို ဆုံးဖြတ်ပါမည်။

အခြားပါတီသည် ရေးသားသဘောတူညီပြီး အောက်တွင်ဖော်ပြထားသည့်အတိုင်း ဆုံးဖြတ်ဆောင်ရွက်ရေးအစည်းအဝေးမှတစ်ဆင့် ပြဿနာများကို ပြန်လည်ဖြေရှင်းခွင့်ပြုထားပါက သို့မဟုတ် OAH သည် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းမပြုမီ ငါး ရက်ထက် နောက်ကျဘဲ ခွင့်ပြုချက်ကို ပေးပါက (၅) ပါတီအနေဖြင့် ၎င်း၏ စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကိုသာ ပြင်ဆင်နိုင်ပါသည်။ ဆုံးဖြတ်ဆောင်ရွက်ရေးအစည်းအဝေးနှင့် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအတွက် သတ်မှတ်ချိန်သည် ပြင်ဆင်ပြီးသည့် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ခြင်းနှင့်အတူ ထပ်မံစတင်ပါသည်။ ။

အရေးယူဆောင်ရွက်မှုများပြုလုပ်နေချိန်အတွင်း ကလေးငယ်၏ အခြေအနေ

စီမံခန့်ခွဲရေး သို့မဟုတ် တရားရေးရာဆောင်ရွက်မှု စည်းမျဉ်းစည်းကမ်းအပိုင်းအောက်တွင်) ပြုလုပ်နေချိန်အတွင်း မိဘများနှင့် အများပြည်သူအေဂျင်စီသည် လက်ခံမှုမရှိပါက (ဖော်ပြထားသည်မှလွဲ၍ ကလေးငယ်သည် သူ သို့မဟုတ်သူမ၏ လက်ရှိအစောပိုင်းကာလကြားဝင်ဖြည့်စွက်မှု သို့မဟုတ် ပညာရေးထားရှိမှုတွင် ရှိနေရမည်။ ဆောင်ရွက်မှုတွင် အစောပိုင်းကာလကြားဝင်ဖြည့်စွက်မှုဝန်ဆောင်မှုများအတွက် ကနဦးလျှောက်တင်ခြင်းပါဝင်ပါက ကလေးငယ်သည် အငြင်းပွားဖွယ်ရာမရှိသည့် အဆိုပါဝန်ဆောင်မှုများကို လက်ခံရရှိမည်။³⁴ ဆောင်ရွက်မှုတွင် အစိုးရကျောင်းသို့ ကနဦးဝင်ခွင့်အတွက် ကနဦးလျှောက်တင်ခြင်းပါဝင်ပါက မိဘများ၏ သဘောတူညီမှုရှိသည့်ကလေးငယ်ကို ဆောင်ရွက်မှုအားလုံးပြီးစီးသည်အထိ အများပြည်သူပရိုဂရမ်တွင် ထားရှိရမည်။ အကယ်၍ အစောပိုင်းကာလကြားဝင်ဖြည့်စွက်မှုဝန်ဆောင်မှုများ သို့မဟုတ် ပညာရေးထားရှိမှုအပြောင်းအလဲနှင့် သင့်လျော်မှုရှိသည်ဟူသည့် ALJ ၏ဆုံးဖြတ်ချက်သည် မိဘများနှင့် သဘောတူညီမှုရှိပါက အဆိုပါထားရှိမှုသည် နောက်ပိုင်းတောင်းခံမှုများပြုလုပ်ချိန်အတွင်း ကလေးငယ်၏ လက်ရှိထားရှိမှုဖြစ်လာသည်။

သို့သော် တိုင်ကြားချက်တွင် အပိုင်း C (ISFP) ဥပဒေမှ အပိုင်း B (IEP) သို့ ကူးပြောင်းပြီး အသက်သုံးနှစ်ပြည့်သွားခြင်းကြောင့် အပိုင်း C ဝန်ဆောင်မှုများအတွက် မရရှိနိုင်သော ကလေးငယ်မှ ဤအပိုင်းအောက်ရှိ ကနဦးဝန်ဆောင်မှုများအတွက် လျှောက်တင်ခြင်းပါဝင်ပြီး အများပြည်သူအေဂျင်စီသည် ကလေးငယ်မှ လက်ခံရရှိထားသည့် အပိုင်း C ဝန်ဆောင်မှုများကို ပေးရန် မလိုအပ်ပါ။ အကယ်၍ ကလေးငယ်သည် အထူးပညာရေးနှင့် အပိုင်း B အောက်ရှိ သက်ဆိုင်ရာဝန်ဆောင်မှုများကို ရရှိနိုင်ပြီး မိဘများမှ အထူးပညာရေးနှင့် § 300.300(b) အောက်ရှိ သက်ဆိုင်ရာဝန်ဆောင်မှုများ၏ ကနဦးပြဋ္ဌာန်းချက်များကို သဘောတူညီပါက ယင်းနောက် အများပြည်သူအေဂျင်စီသည် မိဘများနှင့် အများပြည်သူအေဂျင်စီအကြား

အငြင်းပွားဖွယ်မရှိသည့် အဆိုပါအထူးပညာရေးနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများကို ပေးရမည်။³⁵

³⁴ 34 CFR § 303.430(e)(2).

³⁵ 34 CFR § 300.518(c).

ပြန်လည်ဖြေရှင်းညှိနှိုင်းရေးလုပ်ငန်းစဉ်

မိဘတစ်ဦး၏ စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကို လက်ခံရရှိသည့် ၁၅ ရက်အတွင်းနှင့် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းမစတင်မီအချိန်တွင် အများပြည်သူအေဂျင်စီ အနေဖြင့် မိဘများနှင့် သက်ဆိုင်ရာအဖွဲ့ဝင် သို့မဟုတ် မိဘများ၏ စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တွင် ဖော်ပြထားသည့် အချက်အလက်များနှင့်ပတ်သက်၍ အထူးသိမှတ်မှုရှိသည့် တစ်ဦးချင်းမိသားစုဝန်ဆောင်မှုအစီအစဉ်ဆောင်ရွက်ရေး (IFSP) အသင်း သို့မဟုတ် တစ်ဦးချင်းပညာရေးပရိုဂရမ် (IEP) ၏ အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ရမည်။

အစည်းအဝေးတွင် -

- အများပြည်သူအေဂျင်စီကိုယ်စား ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အများပြည်သူအေဂျင်စီကိုယ်စားလှယ်တစ်ဦးပါဝင်ရမည်ဖြစ်ပြီး
- မိဘသည် တရားရုံးရှေ့နေမခေါ်ပါက အများပြည်သူအေဂျင်စီအား ကိုယ်စားပြုသည့်တရားရုံးရှေ့နေမပါဝင်နိုင်ပါ။

မိဘများနှင့် အများပြည်သူအေဂျင်စီသည် IFSP သို့မဟုတ် IEP အသင်းအား အစည်းအဝေးတက်ရောက်ရန် ဆုံးဖြတ်သတ်မှတ်သည်။ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ မိဘများအတွက် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်နှင့် တိုင်ကြားရခြင်း၏ အခြေခံအကြောင်းတရားကို ဖြစ်ပေါ်လာစေသည့်အချက်အလက်များကို ဆွေးနွေးရန်ဖြစ်သောကြောင့် အများပြည်သူအေဂျင်စီအနေဖြင့် အငြင်းပွားမှုကို ပြန်လည်ဖြေရှင်းပိုင်ခွင့်ရှိသည်။

ဆုံးဖြတ်ဆောင်ရွက်ရေးအစည်းအဝေးမလိုအပ်သည့်အကြောင်းအရင်းမှာ -

- မိဘများနှင့် အများပြည်သူအေဂျင်စီသည် အစည်းအဝေးရုပ်သိမ်းရန် ရေးသားသဘောတူညီသည်
- မိဘများနှင့် အများပြည်သူအေဂျင်စီသည် စေ့စပ်မှုကြိုးစားဆောင်ရွက်ရန် သဘောတူညီသည် သို့မဟုတ်
- အများပြည်သူအေဂျင်စီသည် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကို စတင်ဆောင်ရွက်ခဲ့သည်။

အများပြည်သူအေဂျင်စီသည် မိဘများ၏ ကျေနပ်မှုရရှိသည်အထိ စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကို တိုင်ကြားချက်လက်ခံရရှိသည့်ရက် ၃၀ အတွင်း (ဆုံးဖြတ်ချိန်) ပြန်လည်ဖြေရှင်းပါကစီစဉ်ဆောင်ရွက်မှုကြားနာခြင်းရှိနိုင်သည်။

ရက် ၃၀ ဆုံးဖြတ်ချိန်ကာလ သို့မဟုတ် သင့်တော်သောသတ်မှတ်ချိန်အပိုင်းများညှိနှိုင်းမှုများ၌ အောက်တွင်ဖော်ပြထားသော အောက်ပါအခြေအနေများထဲမှ တစ်ခုခုဖြစ်ပေါ်ခြင်းမရှိပါက နောက်ဆုံးဆုံးဖြတ်ချက် ထုတ်ပေးရန်အတွက် သတ်မှတ်ချိန် ၄၅ ရက်သည် ဆုံးဖြတ်ချိန်ကာလရက် ၃၀ အကုန်တွင် စတင်သည်။

ရက် ၃၀ ဆုံးဖြတ်ချိန်ကာလညှိနှိုင်းမှုများ

မိဘများနှင့် အများပြည်သူအေဂျင်စီအနေဖြင့် ဆုံးဖြတ်ချက်ဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ ဆုံးဖြတ်ချက်ဆောင်ရွက်မှုအား လျှော့ပေါ့ရန် သို့မဟုတ် စေ့စပ်မှုအားအသုံးပြုရန် သဘောတူညီချိန်မှလွဲ၍ ဆုံးဖြတ်ဆောင်ရွက်ရေးအစည်းအဝေးတွင် ပါဝင်ရန် မိဘ၏ ပျက်ကွက်မှုသည် အစည်းအဝေးကျင်းပသည်အထိ ဆုံးဖြတ်ချက်ဆောင်ရွက်မှုနှင့် စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအတွက် သတ်မှတ်ချိန်များကို နှောင့်နှေးစေနိုင်သည်။

အကယ်၍ သင့်လျော်သောကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ပြီး ယင်းကြိုးပမ်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ပြီးနောက် အများပြည်သူအေဂျင်စီသည် ဆုံးဖြတ်ချက်အစည်းအဝေးတွင် မိဘများ၏ ပါဝင်မှုကို မရရှိနိုင်ပါက အများပြည်သူအေဂျင်စီသည် ရက် ၃၀ ဆုံးဖြတ်ချိန်ကာလအကုန်တွင် ALJ အနေဖြင့် စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကို ထုတ်ပယ်ကြောင်း တောင်းဆိုနိုင်သည်။ အများပြည်သူအေဂျင်စီ၏ ကြိုးပမ်းအားထုတ်မှုများသက်သေအထောက်အထားသည် အောက်ပါအချက်အလက်ကဲ့သို့ အချိန်နှင့်နေရာအပေါ်မူတည်၍ အပြန်အလှန်သဘောတူညီမှုကို စီမံရန် ကြိုးပမ်းဆောင်ရွက်မှုများမှတ်တမ်းပါဝင်ရမည် -

- တယ်လီဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ကြိုးစားခေါ်ဆိုမှုများအသေးစိတ်မှတ်တမ်းများနှင့် ထိုခေါ်ဆိုမှုများ၏ ရလဒ်အဖြေများ၊
- မိဘများထံသို့သက်ဆိုင်ရာမိတ္တူများကိုပေးပို့ပြီးမည်သည့်တုံ့ပြန်ဖြေကြားချက်ကိုမဆိုလက်ခံခြင်းနှင့်
- မိဘအိမ်သို့မဟုတ်အလုပ်နေရာသို့လာရောက်သည့်သူများ၏အသေးစိတ်မှတ်တမ်းများနှင့်ထိုလာရောက်သူများ၏ရလဒ်များ။

အကယ်၍အများပြည်သူအေဂျင်စီသည်ပြန်လည်ညှိနှိုင်းဖြေရှင်းရေးအစည်းအဝေးကိုမိဘများ၏စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်နှင့်ပတ်သက်၍သတိပေးချက်လက်ခံရရှိသည့်၁၅ရက်အတွင်းမကျင်းပပါကသို့မဟုတ်ပြန်လည်ဖြေရှင်းပေးရေးအစည်းအဝေးတွင်မပါဝင်ပါကမိဘအနေဖြင့်ကြားနာမှုစတင်ရန်နှင့်ဆုံးဖြတ်ချက်ကို၄၅ရက်အတွင်းထုတ်ပြန်ရန်တောင်းဆိုနိုင်သည်။

အကယ်၍မိဘများနှင့်အများပြည်သူအေဂျင်စီသည်ပြန်လည်ညှိနှိုင်းဖြေရှင်းရေးအစည်းအဝေးကိုလျှော့ပေါ့ရန်ရေးသားသဘောတူညီပါကယင်းနောက်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအတွက်၄၅ရက်သတ်မှတ်ချိန်သည်နောက်နေ့တွင်စတင်သည်။

စေ့စပ်မှုသို့မဟုတ်ပြန်လည်ညှိနှိုင်းဖြေရှင်းရေးအစည်းအဝေးကိုစတင်ဆောင်ရွက်ပြီးချိန်နှင့်ပြန်လည်ညှိနှိုင်းဖြေရှင်းချိန်ကာလရက်၃၀မကုန်မီအချိန်တွင်အကယ်၍မိဘနှင့်အများပြည်သူအေဂျင်စီတို့သည်သဘောမတူနိုင်ကြောင်းကိုရေးသားသဘောတူညီပါကယင်းနောက်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအတွက်သတ်မှတ်ချိန်သည်နောက်နေ့တွင်စတင်သည်။

အကယ်၍မိဘများနှင့်အများပြည်သူအေဂျင်စီသည်စေ့စပ်မှုကြိုးစားရန်သဘောတူပါကပြန်လည်ညှိနှိုင်းဖြေရှင်းချိန်ကာလရက်၃၀အကုန်တွင်နှစ်ဦးနှစ်ဖက်လုံးအနေဖြင့်သဘောတူညီမှုရသည့်အချိန်ထိစေ့စပ်မှုလုပ်ငန်းစဉ်ကိုဆက်လက်လုပ်ကိုင်ရန်ရေးသားသဘောတူနိုင်သည်။ သို့ရာတွင်မိဘသို့မဟုတ်အများပြည်သူအေဂျင်စီသည်စေ့စပ်မှုဆောင်ရွက်ရေးကြားနာမှုအတွက်၄၅ရက်သတ်မှတ်ချိန်ကိုနောက်နေ့တွင်စတင်သည်။

ပြန်လည်ဖြေရှင်းညှိနှိုင်းရေးသဘောတူညီချက်

အငြင်းပွားမှုပြန်လည်ဖြေရှင်းညှိနှိုင်းရေးကိုပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးတွင်လုပ်ဆောင်ပါကမိဘနှင့်အများပြည်သူအေဂျင်စီသည်ရေးသား၍အောက်ပါအတိုင်းဖြစ်သောဥပဒေအရ တရားဝင်ပူးပေါင်းသည့်သဘောတူညီချက်ကိုဝင်ရောက်လုပ်ဆောင်ရမည်။³⁶

- သဘောတူညီချက်တွင်အများပြည်သူအေဂျင်စီအားကိုင်တွယ်ခွင့်ရှိသောအများပြည်သူအေဂျင်စီ၏ကိုယ်စားလှယ်နှင့်မိဘများမှသဘောတူလက်မှတ်ရေးထိုးခြင်း
- သင့်လျော်သောတရားစီရင်ရေးနှင့်ပတ်သက်သောမည်သည့်ပြည်နယ်တရားရုံးတွင်မဆို (ဤအမှုအမျိုးအစားအားကြားနာခွင့်ရှိသည့်ပြည်နယ်တရားရုံး) သို့မဟုတ်ဖက်ဒရယ်တရားရုံးတွင်မဆိုအတည်ပြုပြဋ္ဌာန်းခြင်း

အကယ်၍မိဘများနှင့်အများပြည်သူအေဂျင်စီသည်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးရလဒ်အရသဘောတူညီချက်တွင်ပါဝင်ပါကပါတီတစ်ခုခုသည်အလုပ်လုပ်သည့်ရက်သုံး (3) ရက်အတွင်းသဘောတူညီချက်တရားမဝင်ဟုသတ်မှတ်နိုင်သည်။

စီစဉ်ဆောင်ရွက်မှုကြားနာခြင်း

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်သည့်အခါအငြင်းပွားမှုတွင်ပါဝင်သည့်မိဘများသို့မဟုတ်အများပြည်သူအေဂျင်စီသည်သမာသမတ်ကျသောစီစဉ်ဆောင်ရွက်မှုကြားနာခွင့်ရှိသည်။ စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အခြေခံကိုဖွဲ့စည်းသည့်စွပ်စွဲအရေးယူမှုနှင့်ပတ်သက်၍မိဘများသို့မဟုတ်အများပြည်သူအေဂျင်စီမှသိရှိသည့်ရက်စွဲမှစ၍နှစ်နှစ်အတွင်းတွင်မိဘသို့မဟုတ်အများပြည်သူအေဂျင်စီအနေဖြင့်ကြားနာမှုကိုတောင်းဆိုရမည်။ နှစ်နှစ်လိုအပ်ချက်တွင်ပါရှိသည့်ခြွင်းချက်များမှာ - (1)

အကယ်၍စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အခြေခံကိုဖွဲ့စည်းသည့်ပြဿနာကိုဖြေရှင်းပြီးကြောင်းLEA မှတိကျသေချာသောလွှဲမှားတင်ပြချက်များကြောင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ခြင်းမှမိဘများကိုတားမြစ်

ကြောင်းသို့မဟုတ် (2) မိဘများသို့ပေးရန်လိုအပ်သည့်အချက်အလက်အား LEA မှထိမ်ချန်ခြင်းကြောင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ခြင်းမှမိဘများကိုတားမြစ်ကြောင်းတို့ဖြစ်သည်။

³⁶ 34 CFR § 300.510(d).

စီမံခန့်ခွဲရေးဥပဒေတရားသူကြီး (ALJ)

- စီမံခန့်ခွဲရေးကြားနာမှုများရုံးဝန်ထမ်းဖြစ်ပြီး MSDE ဝန်ထမ်းမဟုတ်ပါ။
- ကြားနာရာတွင် ၎င်းတို့ရည်ရွယ်ချက်ကိုအနှောင့်အယှက်ဖြစ်သည့်ပုဂ္ဂိုလ်ပိုင်းဆိုင်ရာသို့မဟုတ်လုပ်ငန်းပိုင်းဆိုင်ရာအကျိုးအမြတ်မရှိပါ။
- IDEA ၏ပြဌာန်းချက်များနှင့် IDEA နှင့်သက်ဆိုင်သည့်ဖက်ဒရယ်နှင့်ပြည်နယ်စည်းမျဉ်းများနှင့် IDEA ၏တရားဝင်ဘာသာပြန်ဆိုချက်များကိုသိရှိ၍နားလည်သဘောပေါက်ပြီးသင့်လျော်ရာအဆင့်မီသောတရားဝင်ဥပဒေကျင့်ထုံးနှင့်အညီကြားနာမှုများကိုလုပ်ဆောင်ရန်နှင့်ဆုံးဖြတ်ချက်များကိုချမှတ်ရေးဆွဲရန်အသိနှင့်လုပ်ဆောင်စွမ်းရှိသည်။
- ကြားနာမှုလုပ်ဆောင်ရန်အရည်အချင်းပြည့်မီသူသည်ကြားနာစစ်ဆေးသူအရာရှိအဖြစ်ဆောင်ရွက်ရန်သို့မဟုတ်သူမအား MSDE မှပေးသောကြောင့် MSDE ၏ဝန်ထမ်းလုံးဝမဟုတ်ပါ။³⁷
- MSDE သည်အဆိုပါပုဂ္ဂိုလ်တစ်ဦးချင်းစီ၏အရည်အချင်းများထုတ်ပြန်ချက်ကိုထည့်သွင်းရန်ကြားနာစစ်ဆေးသူအရာရှိများအဖြစ်ဆောင်ရွက်သည့်ပုဂ္ဂိုလ်များစာရင်းကိုထားရှိမည်။ ဤအချက်အလက်ကို OAH ဝက်ဘ်ဆိုက်တွင်ရရှိနိုင်သည်။³⁸

စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအကြောင်းအရာ

စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်သည့်ပုဂ္ဂိုလ် (မိဘသို့မဟုတ်အများပြည်သူအေဂျင်စီ) သည်အခြားတစ်ဖက်မှသောဘာမတူပါကစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တွင်ဖော်ပြထားသောပြဿနာများကိုစီစဉ်ဆောင်ရွက်မှုကြားနာရာတွင်ဖော်ထုတ်၍မရနိုင်ပါ။

ကြားနာခွင့်များ

မည်သည့်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းတွင်မဆိုတစ်ဖက်ပုဂ္ဂိုလ်အနေဖြင့် -

- မေရီလန်ပြည်နယ်အစိုးရ၏မှတ်ချက်ရေးသွင်းထားသောဥပဒေပုဒ်မ 9-1607.1 အရစီစဉ်ဆောင်ရွက်မှုကြားနာခြင်းများတွင်သင့်ကိုယ်သင်ကိုယ်စားပြုခွင့်ရှိသည်သို့မဟုတ်ရှေ့နေမှကိုယ်စားပြုခွင့်ရှိသည်၊
- ချို့ယွင်းမှုရှိသူကလေးငယ်များ၏ပြဿနာများနှင့်ပတ်သက်၍အထူးအသိပညာသို့မဟုတ်လေ့ကျင့်မှုရှိသောရှေ့နေနှင့်လူပုဂ္ဂိုလ်များမှလိုက်လံအကြံပြုခွင့်ရှိသည်၊
- သက်သေကိုဖော်ပြခွင့်ရှိပြီးရင်ဆိုင်ခွင့်ရှိကာအပြန်အလှန်မေးခွင့်ရှိပြီးအသိသက်သေများတက်ရောက်မှုကို

ရရှိခွင့်ရှိသည်။

- ကြားနာမှုတွင်မည်သည့်သက်သေမှုကိုမဆိုကြားနာမှုမပြုမီ အနည်းဆုံး 5

³⁷ 34 CFR 303.443(c)(2); 34 CFR 300.511(c)(1-2).

³⁸ 34 CFR 303.443(c)(3); 34 CFR 300.511(c)(3).

ရက်တွင်ထိုပုဂ္ဂိုလ်အားထုတ်ဖော်ပြောကြားခြင်းမရှိသေးသည့်ထိုသက်သေ၏စတင်ကျင့်သုံးခြင်းကိုတားမြစ်ခွင့်ရှိသည်။

- ရေးသားထားသောသို့မဟုတ်မိဘများ၏ရွေးချယ်မှုဖြင့်ကြားနာမှုနှင့်ပတ်သက်၍အီလက်ထရောနစ်စကားပြောမှတ်တမ်းကိုရယူပါ။
- ရေးသားထားသောသို့မဟုတ်မိဘများ၏ရွေးချယ်မှုဖြင့်အချက်အလက်ဆိုင်ရာအီလက်ထရောနစ်ရှာဖွေတွေ့ရှိချက်များနှင့်ဆုံးဖြတ်ချက်များကိုရယူပါ။

နောက်ထပ်အချက်အလက်ထုတ်ဖော်ပြောကြားမှု

စီစဉ်ဆောင်ရွက်မှုမကြားနာမီအချိန်အနည်းဆုံးငါး (5)

ရက်တွင်မိဘများသို့မဟုတ်အများပြည်သူအေဂျင်စီအနေဖြင့်ကြားနာမှုတွင်အသုံးပြုလိုသည့်အဆိုပါချင့်တွက်မှုများအပေါ်အခြေခံသည့်ရက်စွဲနှင့်အကြံပြုထောက်ခံချက်များအရပြီးဆုံးသွားသည့်ချင့်တွက်မှုအားလုံးကိုအခြားသူတစ်ဦးစီအားထုတ်ဖော်ပြောကြားရမည်။ALJ

သည်ဤလိုအပ်ချက်နှင့်မလျော်ညီသောမည်သည့်ပုဂ္ဂိုလ်ပါတီမဆိုအခြားတစ်ဖက်၏သဘောတူညီမှုမပါဘဲကြားနာမှုတွင်သက်ဆိုင်ရာချင့်တွက်မှုသို့မဟုတ်အကြံပြုထောက်ခံချက်ကိုမိတ်ဆက်ပေးရာမှဟန့်တားနိုင်သည်။

မိဘများ၏လုပ်ပိုင်ခွင့်များ

မိဘများအနေဖြင့် -

- ကလေးငယ်အားတက်ရောက်စေခွင့်ရှိသည်။
- အများပြည်သူသို့ကြားနာမှုကိုဖော်ပြခွင့်ရှိသည်။
- သင့်အားကြားနာမှုမှတ်တမ်း၊အချက်အလက်တွေ့ရှိချက်များနှင့်ဆုံးဖြတ်ချက်များကိုအခမဲ့ပေးပိုင်ခွင့်ရှိသည်။

ကြားနာမှုဆုံးဖြတ်ချက်

ကလေးငယ်မှအခမဲ့ဖြစ်သောသက်ဆိုင်ရာအများပြည်သူပညာရေး (FAPE) ကိုရရှိကြောင်းနှင့်ပတ်သက်၍ALJ ဆုံးဖြတ်ချက်သည်တည်ရှိသည့်နေရာများအပေါ်အခြေခံရမည်။ကျင့်ထုံးချိုးဖောက်မှုအားစွပ်စွဲသည့်ကိစ္စများနှင့်ပတ်သက်၍ကျင့်ထုံးဆိုင်ရာမလုံလောက်မှုများရှိမှသာလျှင်ကလေးငယ်မှFAPE ကိုရရှိကြောင်းALJ မှသိရှိနိုင်သည် -

- FAPE တွင်ကလေးငယ်၏လုပ်ပိုင်ခွင့်များကိုဝင်ရောက်စွက်ဖက်ခြင်း
- ကလေးငယ်အတွက်FAPE
ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်တွင်မိဘများပါဝင်ခွင့်ကိုသိသိသာသာဝင်ရောက်စွက်ဖက်ခြင်းသို့မဟုတ်
- ပညာရေးဆိုင်ရာအကျိုးခံစားခွင့်ချို့တဲ့မှုကိုဖြစ်စေခြင်းတို့ဖြစ်သည်။

IDEA (300.536 မှ 34 CFR 300.500) ၏အပိုင်းB

အောက်ရှိဖက်ဒရယ်စည်းမျဉ်းများအရကျင့်ထုံးဆိုင်ရာကာကွယ်မှုများအပိုင်းတွင်ပါရှိသောလိုအပ်ချက်များကိုလိုက်နာရန်အများပြည်သူအေဂျင်စီသို့မိန့်ကြားခြင်းမှALJ အားဟန့်တားရန်အထက်ဖော်ပြပါမည်သည့်ပြဋ္ဌာန်းချက်များကိုမဆိုဘာသာပြန်ဆို၍မရနိုင်ပါ။

ကလေးငယ်အားသင့်လျော်စွာသတ်မှတ်ကြောင်း၊ ချင့်တွက်ကြောင်းသို့မဟုတ်နေရာထားရှိကြောင်းသို့မဟုတ်ကလေးငယ်အားသင့်လျော်စွာကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများကိုပေးထားကြောင်းနှင့်ပတ်သက်၍ ALJ ဆုံးဖြတ်ချက်သည်တည်ရှိသည့်နေရာများအပေါ်အခြေခံရမည်။ ကျင့်ထုံးချိုးဖောက်မှုအားစွပ်စွဲသည့်ကိစ္စများနှင့်ပတ်သက်၍ ကျင့်ထုံးဆိုင်ရာမလုံလောက်မှုများရှိမှသာလျှင်ကလေးငယ်အားသင့်လျော်စွာသတ်မှတ်ထားကြောင်း၊ မချင့်တွက်ထားကြောင်း၊ နေရာမထားရှိထားကြောင်း၊ သို့မဟုတ်ကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများကိုမပေးထားကြောင်း ALJ မှသိရှိနိုင်သည်။ -

- ကလေးငယ်နှင့်ထိုကလေးငယ်၏မိသားစုအတွက်သတ်မှတ်မှု၊ ချင့်တွက်မှုနှင့်နေရာထားရှိမှုသို့မဟုတ်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ ကလေးငယ်၏လုပ်ပိုင်ခွင့်ကိုဟန့်တားခြင်း၊
- ကလေးငယ်နှင့်ထိုကလေးငယ်၏မိသားစုအတွက်သတ်မှတ်မှု၊ ချင့်တွက်မှုနှင့်နေရာထားရှိမှုသို့မဟုတ်အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုဝန်ဆောင်မှုများပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ မိဘများ၏ဆုံးဖြတ်ချက်ချပိုင်ခွင့်ကိုသိသိသာသာဟန့်တားခြင်း၊
- ပညာရေးသို့မဟုတ်ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာအကျိုးခံစားခွင့်ချို့တဲ့မှုကိုဖြစ်စေခြင်းတို့ဖြစ်သည်။

သီးခြားစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်

IDEA

၏ကျင့်ထုံးဆိုင်ရာကာကွယ်မှုများအပိုင်းတွင်ပါရှိသည့်မည်သည့်အရာသည်မဆိုဖွင့်ပြီးသည့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်မှသီးခြားဖြစ်သောပြဿနာအပေါ်သီးခြားစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ခြင်းမှမိဘများအားဟန့်တား၍မရပါ။

ကြားနာမှုသတ်မှတ်ချိန်များနှင့်အဆင်ပြေမှု

၂၀၂၁ ဇန်နဝါရီ-နောက်ဆုံးပြန်လည်ဆန်းစစ်သည်

၂၀၂၁ ဇန်နဝါရီ ၇ ရက်တွင်သက်ရောက်သည်

ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကာလရက် 30 အကုန်ပြီးနောက် 45 ရက်ထက်နောက်မကျဘဲသို့မဟုတ်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကာလရက် 30 ညှိနှိုင်းမှုများအရဖော်ပြထားသည့်အတိုင်းညှိနှိုင်းချိန်ကာလကုန်ဆုံးပြီးနောက် 45 ရက်ထက်နောက်မကျဘဲ

- ကြားနာမှုတွင်နောက်ဆုံးဆုံးဖြတ်ချက်ရရှိပြီး
- ဆုံးဖြတ်ချက်မိတ္တူကိုပုဂ္ဂိုလ်ပါတီတစ်ခုချင်းစီဘက်သို့မေးလ်ပေးပို့သည်။

ALJ သည်ပုဂ္ဂိုလ်ပါတီတစ်ခုချင်း၏တောင်းဆိုချက်ဖြင့်အချိန်ကာလ 45 ရက်ကျော်အကြာတွင်တိကျသောအချိန်တိုးမြှင့်မှုများကိုလုပ်ဆောင်နိုင်သည်။ ကြားနာမှုတစ်ခုစီကိုမိဘနှင့်ကလေးငယ်အတွက်အလိုက်သင့်အဆင်ပြေသည့်အချိန်နှင့်နေရာတွင်ပြုလုပ်ရမည်။

အမြန်အပြီးအစီးဆောင်ရွက်သောစီစဉ်ဆောင်ရွက်မှုကြားနာခြင်း (IEP သာ)

ချို့ယွင်းမှုရှိသူကလေးငယ်၏ကိုယ်စားအောက်ပါတို့နှင့်ပတ်သက်၍စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်သည့်အခါ အများပြည်သူအေဂျင်စီအနေဖြင့်အမြန်အပြီးအစီးဆောင်ရွက်သောစီစဉ်ဆောင်ရွက်မှုကြားနာခြင်းလုပ်ဆောင်ရန် အတွက်တာဝန်ယူဆောင်ရွက်သည် -

- လက်ရှိတွင်စာရင်းသွင်းခြင်းနှင့်ကျောင်းတက်ရောက်ခြင်းမရှိသောချို့ယွင်းမှုရှိသူကလေးငယ်
- ကြားဖြတ်ရွေးချယ်သောပညာရေးနေရာတွင်ချို့ယွင်းမှုရှိသူကလေးအားနေရာထားရှိခြင်းသို့မဟုတ်
- သိသာထင်ရှားမှုသတ်မှတ်ဆုံးဖြတ်ချက်ဖြစ်သည်။

စီစဉ်ဆောင်ရွက်မှုကြားနာခြင်းသည်တိုင်ကြားချက်ဖွင့်သည့်ရက်စွဲမှကျောင်းတက်ရက် 20

အတွင်းလုပ်ဆောင်ရမည်။ ALJ သည်ကြားနာမှုအပြီးကျောင်းတက်ရက် 10

ရက်အတွင်းဆုံးဖြတ်ချက်ချရမည်။ ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကိုစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်နှင့်ပတ်သက်၍သတိပေးချက်လက်ခံရရှိသည့် (7)

ရက်အတွင်းပြုလုပ်ရမည်ဖြစ်ပြီးစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်လက်ခံရရှိသည့် (15)

ရက်အတွင်းနှစ်ဦးနှစ်ဖက်စလုံးကျေနပ်သည်အထိမဖြေရှင်းနိုင်ပါကစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ကိုဆက်လက်လုပ်ဆောင်နိုင်သည်။

ကြားနာမှုဆုံးဖြတ်ချက်များ

မည်သည့်ကိုယ်ရေးကိုယ်တာအချက်အလက်များကိုမဆိုဖျက်ပစ်ပြီးနောက်တွင်အများပြည်သူအေဂျင်စီအနေဖြင့် ပြည်နယ်အကြံပေးအဖွဲ့ထံသို့တွေ့ရှိချက်များနှင့်ဆုံးဖြတ်ချက်များကိုပေးပို့ရန်တာဝန်ယူဆောင်ရွက်ပြီးအများပြည်သူများသို့လည်းအဆိုပါတွေ့ရှိချက်များနှင့်ဆုံးဖြတ်ချက်များရရှိနိုင်စေရမည်။³⁹

အပြီးသတ်ကြားနာမှုဆုံးဖြတ်ချက်

မိဘများသို့မဟုတ်အများပြည်သူအေဂျင်စီမှတောင်းဆိုပါက ALJ

ဆုံးဖြတ်ချက်သည်နောက်ဆုံးဖြစ်သည်။ တွေ့ရှိချက်များနှင့်ဆုံးဖြတ်ချက်များကြောင့်မကျေနပ်သည့်မည်သည့်ဘက်မဆိုစီစဉ်ဆောင်ရွက်မှုကြားနာရာတွင်ပါဝင်သည့်တိုင်ကြားချက်နှင့်ပတ်သက်၍ အရပ်ဘက်အရေးယူဆောင်ရွက်မှုကိုလုပ်ဆောင်ခွင့်ရှိသည်။

³⁹ 34 CFR 300.513(d).

အယူခံ

ကြားနာမှုတွင်တွေ့ရှိချက်များနှင့်ဆုံးဖြတ်ချက်ကိုသဘောမတူသောမည်သည့်ပါတီအနေဖြင့်မဆို ALJ

ဆုံးဖြတ်သည့်ရက်မှရက်ပေါင်း 120

အတွင်းအငြင်းပွားမှုအတိုင်းအတာနှင့်မဆိုင်ဘဲတရားစီရင်ရေးဆိုင်ရာမည်သည့်ပြည်နယ်တရားရုံးတွင်မဆိုသို့မဟုတ် အမေရိကန်နိုင်ငံခရိုင်တရားရုံးတွင်အရပ်ဘက်အရေးယူဆောင်ရွက်မှုကိုပြုလုပ်ခြင်းဖြင့်အယူခံခွင့်ရှိသည်။

မည်သည့်အရပ်ဘက်အရေးယူဆောင်ရွက်မှုတွင်မဆိုတရားရုံးအနေဖြင့် -

- စီမံခန့်ခွဲရေးဆိုင်ရာတရားစွဲဆိုမှုများမှတ်တမ်းများကိုလက်ခံရမည်၊
- မိဘများ၏တောင်းဆိုချက်အရသို့မဟုတ်အများပြည်သူအေဂျင်စီ၏တောင်းဆိုချက်အရနောက်ထပ်သက်သေကိုကြားနာရမည်၊
- သက်သေလွန်ကဲမှုအပေါ်ငှား၏ဆုံးဖြတ်ချက်ကိုအခြေခံရမည်ဖြစ်ပြီး
- တရားရုံးမှသင့်လျော်မှုရှိစေရန်သတ်မှတ်ထားသောသက်သာလျှော့ပေါ့မှုကိုသဘောတူရမည်။

IDEA ၏အပိုင်း B တွင်ပါရှိသည့်မည်သည့်အရာမှမဆိုအမေရိကန်ဖွဲ့စည်းပုံဥပဒေ၊ 1990

ချို့ယွင်းမှုရှိသောအမေရိကန်လူမျိုးများအက်ဥပဒေ၊ 1973 ခုနှစ်၏ပြန်လည်ထူထောင်ရေးအက်ဥပဒေ (ပုဒ် 504)

၏ခေါင်းစဉ် V

သို့မဟုတ်ချို့ယွင်းမှုရှိသူကလေးငယ်များကိုကာကွယ်ပေးသည့်အခြားဖက်ဒရယ်ဥပဒေအရရှိနိုင်သောလုပ်ပိုင်ခွင့်

များ၊ လုပ်ထုံးလုပ်နည်းများနှင့်ကျင့်ထုံးများကိုမတားမြစ်ပါသို့မဟုတ်မကန့်သတ်ပါ။ IDEA ၏အပိုင်း B

အရသက်သာလျှော့ပေါ့မှုကိုလည်းရနိုင်စေသည့်အဆိုပါဥပဒေများအောက်တွင်အရပ်ဘက်အရေးယူမှုကိုမတိုင်

ကြားသေးရုံမှတစ်ပါးမိဘသို့မဟုတ်အများပြည်သူအေဂျင်စီအား IDEA ၏အပိုင်း B

အရအရေးယူမှုကိုဆောင်ရွက်စေလိုသောကြောင့်အထက်ဖော်ပြပါစီစဉ်ဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများသည်

တူညီသည့်အတိုင်းအတာတစ်ခုအထိလေ့လာပြီးဖြစ်ရမည်။ မိဘများသည် IDEA

အရရှိနိုင်သောငှားတို့နှင့်ထပ်တူဖြစ်သောအချားဥပဒေအရရှိနိုင်သောကျင့်ထုံးများရှိသည်ကိုဆိုလိုသော်လည်း

ယေဘုယျအားဖြင့်အဆိုပါအချားဥပဒေများအရသက်သာလျှော့ပေါ့မှုကိုရရှိရန်မိဘများအနေဖြင့်တရားရုံးသို့တိုက်

ရိုက်မသွားမီတွင် IDEA အရရှိနိုင်သောစီမံခန့်ခွဲရေးကျင့်ထုံးများကို (ဆိုလိုသည်မှာစီမံဆောင်ရွက်မှုတိုင်ကြားချက်၊ ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးနှင့်သမာသမတ်ကျသော စီစဉ်ဆောင်ရွက်မှုကြားနာခြင်းလုပ်ထုံးလုပ်နည်းများ) ပထမဆုံးအသုံးပြုရမည်။

တရားရုံးရှေ့နေစရိတ်

IEP နှင့် IFSF

34 C.F.R. 300.517

IDEA

အရဆောင်ရွက်သောမည်သည့်အရေးယူမှုသို့မဟုတ်တရားစွဲဆိုမှုများတွင်မဆိုကိုယ်ပိုင်ဆုံးဖြတ်ခွင့်အာဏာရှိသော တရားရုံးသည်သင့်တော်သောတရားရုံးရှေ့နေစရိတ်ကိုအောက်ပါတို့အတွက်ပေးနိုင်သည် -

- ပါဝင်သည့်ပုဂ္ဂိုလ်ဖြစ်သောချို့ယွင်းမှုရှိသောကလေးငယ်၏မိဘများသို့မဟုတ်အုပ်ထိန်းသူများသို့ပေးနိုင်သည်။
- တိုင်ကြားချက်သို့မဟုတ်အရေးမကြီးသော၊မသင့်လျော်သောအရေးယူမှုအကျိုးဆက်ဖြစ်စဉ်ကိုသို့မဟုတ် အခြေခံအကြောင်းအရင်းမရှိဘဲတိုင်ကြားသောမိဘများ၏တရားရုံးရှေ့နေကိုဆန့်ကျင်၍သို့မဟုတ်တရားစွဲဆိုမှုသည်သိသာထင်ရှားစွာအရေးကြီးခြင်း၊မသင့်လျော်ခြင်းတို့ဖြစ်ပြီးနောက်သို့မဟုတ်အခြေခံအကြောင်းအရင်းမရှိဘဲတရားစွဲဆိုရန်ဆက်လက်လုပ်ဆောင်သည့်မိဘများ၏တရားရုံးရှေ့နေအားဆန့်ကျင်၍ MS

DE

သို့မဟုတ်အခြားမည်သည့်အများပြည်သူအေဂျင်စီမဆိုဖြစ်သောပါဝင်သည့်ပုဂ္ဂိုလ်ပါတီသို့ပေးနိုင်သည်။ သို့မဟုတ်

- အကယ်၍စိတ်ဒုက္ခဖြစ်စေရန်၊မလိုအပ်သောနှောင့်နှေးကြန့်ကြာမှုဖြစ်စေရန်သို့မဟုတ်မလိုအပ်ဘဲတရားစွဲဆိုမှုကုန်ကျစရိတ်များစေရန်ကဲ့သို့မည်သို့သောမမှန်ကန်သည့်ရည်ရွယ်ချက်ကြောင့်မဆိုမိဘများ၏တိုင်ကြားချက်သို့မဟုတ်အရေးယူမှုအကျိုးဆက်ဖြစ်စဉ်ကိုတင်ပြပါကမိဘ၏တရားရုံးရှေ့နေအားဆန့်ကျင်၍ သို့မဟုတ်မိဘများအားဆန့်ကျင်၍ MSDE သို့မဟုတ်အခြားမည်သည့်အများပြည်သူအေဂျင်စီမဆိုဖြစ်သောပါဝင်သည့်ပုဂ္ဂိုလ်ပါတီသို့ပေးနိုင်သည်။

ပေးထားသောဝန်ဆောင်စရိတ်များသည်ပံ့ပိုးပေးထားသောဝန်ဆောင်မှုအမျိုးအစားများနှင့်အရည်အသွေးများအတွက်အရေးယူဆောင်ရွက်မှုရှိလာသည့်အဖွဲ့အစည်းတွင်ဖြစ်ပေါ်လာသောနှုန်းထားအပေါ်အခြေခံရမည်။မည်သည့်ဘောနပ်စ်သို့မဟုတ်မြှောက်ဖော်ကိန်းကိုပေးထားသည့်ကုန်ကျစရိတ်များတွက်ချက်ရာတွင်အသုံးပြု၍မရနိုင်ပါ။

DEA

အရရှိနိုင်သောထောက်ပံ့ကြေးများကိုတရားရေးဝန်ဆောင်စရိတ်များ၊တရားရုံးကုန်ကျစရိတ်များသို့မဟုတ် FAP

E

သေချာစေရန်ချို့ယွင်းမှုရှိသည့်ကလေးငယ်ကိုယ်စားဖြစ်ပေါ်လာသောအရေးယူဆောင်ရွက်မှုအကြောင်းအရင်းနှင့် ပတ်သက်သည့်အခြားကုန်ကျစရိတ်များထောက်ပံ့ရန်အတွက်အသုံးမပြုရပါ။

အောက်ပါအခြေအနေများတွင်ဝန်ဆောင်စရိတ်များကိုမပေးနိုင်ပါ -

- စီစဉ်ဆောင်ရွက်မှုကြားနာခြင်းသို့မဟုတ်တရားစွဲဆိုအရေးယူမှုရလဒ်အဖြစ်မကျင်းပသောမည်သည့်IFSP သို့မဟုတ်IEP အသင်းအဖွဲ့အစည်းအဝေးအတွက်မဆို
- စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်မဖွင့်မီလုပ်ဆောင်သောစေ့စပ်မှုအတွက်
- ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးများအတွက်နှင့်
- အကယ်၍အောက်ပါတို့ဖြစ်ပါကရေးသားထားသောကျေအေးမှုကိုလုပ်ဆောင်သည့်ဝန်ဆောင်မှုများကိုမိဘများအားပေးသည် -
 - ဝပြည်တွင်းလုပ်ထုံးလုပ်နည်းဆိုင်ရာဖက်ဒရယ်စည်းမျဉ်းစည်းကမ်းများ၊စည်းမျဉ်း 68 အရသို့မဟုတ်တရားစွဲဆိုမှုမစတင်မီဝရက်ကျော်တွင်စီမံခန့်ခွဲရေးဆိုင်ရာတရားစွဲဆိုမှုတွင် သတ်မှတ်ချိန်များအတွင်းကမ်းလှမ်းမှုပြုလုပ်သည်။
 - ဝကမ်းလှမ်းမှုကိုဆယ်ရက်အတွင်းလက်မခံပါ။
 - ဝတရားရုံးအနေဖြင့်မိဘများမှရရှိသည့်သက်သာလျှော့ပေါ့မှုသည်မိဘများအားကျေအေးမှု ပေးခြင်းထက်အထောက်အပံ့မဖြစ်သည်ကိုတွေ့ရှိသည်။အကယ်၍ကျေအေးမှုကမ်းလှမ်းချက်ကိုငြင်းပယ်ရာတွင်မိဘများအားအပြည့်အဝညှိနှိုင်းနိုင်ပါကဝန်ဆောင်ခများနှင့်ကုန်ကျစရိတ်များကိုမပေးနိုင်ပါ။

အောက်ပါအခြေအနေများအရဝန်ဆောင်စရိတ်များကိုလျှော့နိုင်သည် -

- မိဘသို့မဟုတ်မိဘ၏တရားရုံးရှေ့နေသည်သင့်လျော်မှုမရှိစွာအငြင်းပွားမှုဖြေရှင်းခြင်းကိုအချိန်ဆွဲသည်။
- ဝန်ဆောင်စရိတ်များပမာဏသည်သင့်လျော်စွာနှိုင်းယှဉ်နိုင်သောကျွမ်းကျင်မှုပညာ၊ဂုဏ်ပုဒ်နှင့်အတွေ့အကြုံရှိသည့်တရားရုံးရှေ့နေများမှအလားတူဝန်ဆောင်မှုများအတွက်အဖွဲ့အစည်းတွင်ဖြစ်ပေါ်လာသည့်နာရီအလိုက်နှုန်းထားကိုသင့်လျော်မှုမရှိဘဲကျော်လွန်နေသည်။
- တရားစွဲဆိုမှုသဘောသဘာဝကိုထည့်သွင်းစဉ်းစားရာတွင်အချိန်နှင့်ဝန်ဆောင်မှုများသည်လွန်ကဲသည်သို့မဟုတ်
- တရားရုံးရှေ့နေသည်စီစဉ်ဆောင်ရွက်မှုဆိုင်ရာကြားနာမှုတောင်းဆိုခြင်းသတိပေးချက်ကိုတင်ပြရာတွင်သင့်လျော်သောအချက်အလက်ကိုမပေးပါ။

အကယ်၍အောက်ပါတို့ဖြစ်ပါကဝန်ဆောင်စရိတ်များကိုမလျှော့ပါ -

- အများပြည်သူအေဂျင်စီသည်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးကိုအချိန်ဆွဲသည်သို့မဟုတ်

- ကျင့်ထုံးဆိုင်ရာကာကွယ်မှုလိုအပ်ချက်များကိုချိုးဖောက်မှုရှိခဲ့သည်။

တရားရုံးရှေ့နေများ၏ဝန်ဆောင်စရိတ်များသက်သာစေရန်မိဘများ၏လုပ်ပိုင်ခွင့်သည် IDEA

အရဖော်ပြထားသည့်တိကျသေချာသောအခြေအနေများရှိခြင်းအပေါ်မူတည်သောကြောင့်မိဘများအနေဖြင့်၎င်းတို့၏တရားရုံးရှေ့နေများနှင့်အတူဤအကြောင်းကိစ္စကိုဆွေးနွေးတိုင်ပင်သင့်သည်။

ပူးတွဲချက် -

IDEAအငြင်းပွားမှုပြန်လည်ဖြေရှင်းညှိနှိုင်းရေးလုပ်ငန်းစဉ်များနှိုင်းယှဉ်ပြဇယား

	စေ့စပ်မှု	စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်	ပြန်လည်ဖြေရှင်းညှိနှိုင်းရေးလုပ်ငန်းစဉ်	အခြေအနေတိုင်ကြားချက်
မည်သူကလုပ်ငန်းစဉ်ကိုစတင်ဆောင်ရွက်နိုင်ပါသလဲ။	မိဘသို့မဟုတ်အများပြည်သူအေဂျင်စီဖြစ်သော်လည်းနှစ်ခုလုံးအတွက်ဆန္ဒအလျောက်ဖြစ်ရမည်	မိဘသို့မဟုတ်အများပြည်သူအေဂျင်စီ	ပုဂ္ဂိုလ်ပါတီများသည်စေ့စပ်မှုကိုလျှော့ပေါ့ရန်သို့မဟုတ်အသုံးပြုရန်သဘောတူပါကအများပြည်သူအေဂျင်စီသည်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်လက်ခံရရှိမှုအပေါ်မူတည်၍ပြန်လည်ဖြေရှင်းညှိနှိုင်းရေးလုပ်ငန်းစဉ်ကိုစီစဉ်ဆောင်ရွက်သည်	ပြည်နယ်ပြင်ပမှရှိသူအပါအဝင်မည်သို့သောတစ်ဦးတစ်ယောက်သို့မဟုတ်အဖွဲ့အစည်းမဆို
တိုင်ကြားချက်ဖြင့်ခြင်းအတွက်အချိန်ကန့်သတ်ချက်ကဘာလဲ။	မည်သည့်အရာမှမပြဌာန်းပါ	ပါတီအနေဖြင့်ကန့်သတ်ထားသောမျှော်မှန်းချက်များနှင့်အတူပြဿနာကိုသိရှိချိန်သို့မဟုတ်သိရှိသင့်ချိန် 2 နှစ် ¹	မိဘများ၏စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖြင့်ဖျက်ဆီးပစ်သည်	စွပ်စွဲချိုးဖောက်ခံရသည့်ရက်စွဲမှ 1 နှစ်
မည်သည့်ပြဿနာများကိုဖြေရှင်းနိုင်ပါသလဲ။	စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အားစုစည်းမတင်ပြမီဖြစ်ပေါ်လာသောကိစ္စများအပါအဝင်အပိုင်း 300 အရမည်သည့်ကိစ္စမဆို (ခြွင်းချက်များရှိသည်) ²	သတ်မှတ်ချက်၊ ချင့်တွက်မှုသို့မဟုတ်ပညာရေးနေရာထားရှိမှုသို့မဟုတ်အခွဲဖြစ်သောသက်ဆိုင်ရာအများပြည်သူပညာရေးနှင့်သက်ဆိုင်သည့်မည်သည့်ကိစ္စမဆို (ခြွင်းချက်များရှိသည်)	မိဘများ၏စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်တွင်ဖြစ်ပေါ်လာသောပြဿနာများနှင့်တူသည်	IDEA ၏အပိုင်း B သို့မဟုတ်အပိုင်း 300 အားစွပ်စွဲချိုးဖောက်ခြင်း

<p>ပြဿနာများဖြေရှင်းရန်အတွက်သတ်မှတ်ချိန်ကဘာလဲ။</p>	<p>မည်သည့်အရာမှမပြဋ္ဌာန်းပါ။</p>	<p>တိကျသောသတ်မှတ်ချိန်တိုးမြှင့်မှုကိုခွင့်မပြုပါက ပြန်လည်ဖြေရှင်းညှိနှိုင်းရေးကာလအကုန်မှ 45 ရက်^{3,4}</p>	<p>ပုဂ္ဂိုလ်ပါတီများသည်အစည်းအဝေးကိုလျှော့ပေါ့ရန်ရေးသားသောဘာဝန်ပေးရန်မရှိပါကသို့မဟုတ်စေ့စပ်မှုအသုံးပြုရန်သဘောမတူပါက အများပြည်သူအေဂျင်စီအနေဖြင့်မိဘများ၏စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်လက်ခံရရှိသည့် 15 ရက်အတွင်းပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကိုကျင်းပရမည်။</p> <p>ပုဂ္ဂိုလ်ပါတီများသည်သဘောမတူပါကသို့မဟုတ်မိဘသို့မဟုတ်အများပြည်သူအေဂျင်စီသည်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးတွင်ပါဝင်ရန်ပျက်ကွက်ပါကသို့မဟုတ်အများပြည်သူအေဂျင်စီသည်မိဘ၏စီစဉ်ဆောင်ရွက်မှုရရှိသည့် 15 ရက်အတွင်းပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကိုကျင်းပရန်ပျက်ကွက်ပါကပြန်လည်ဖြေရှင်းညှိနှိုင်းချိန်ကာလသည်မိဘများ၏စီစဉ်ဆောင်ရွက်မှုလက်ခံရရှိချိန်မှရက် 30 ဖြစ်သည်^{3,5,6,7}</p>	<p>တိုးမြှင့်မှုကိုခွင့်မပြုပါက တိုင်ကြားချက်လက်ခံရရှိချိန်မှ ရက် 60⁸</p>
<p>မည်သူကပြဿနာများကိုဖြေရှင်းပါသလဲ။</p>	<p>စေ့စပ်သူရှိသည့်မိဘများနှင့်အများပြည်သူအေဂျင်စီ</p> <p>ဆောင်ရွက်မှုသည်သဘောဆန္ဒအလျောက်ဖြစ်ပြီးနှစ်ဦးနှစ်ဖက်လုံးမှမည်သည့်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးကိုမဆိုသဘောတူညီရမည်</p>	<p>ကြားနာစစ်ဆေးရေးအရာရှိ/ စီမံခန့်ခွဲရေးဥပဒေတရားသူကြီး(ALJ)</p>	<p>မိဘနှင့်အများပြည်သူအေဂျင်စီနှစ်ဦးနှစ်ဖက်လုံးသည်မည်သည့်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးကိုမဆိုသဘောတူရမည်</p>	<p>မေရီလန်ပြည်နယ်ပညာရေးဌာန⁹</p>

¹အကယ်၍အောက်ပါအကြောင်းအရာများဖြစ်သော -(1)

အများပြည်သူအေဂျင်စီမှစီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်အခြေခံကိုဖြစ်ပေါ်စေသည့်ပြဿနာကိုဖြေရှင်းပြီးကြောင်းအထူးလွဲမှား

ဖော်ပြချက်များသို့မဟုတ် (2) မိဘများသို့ပေးရန်အတွက် IDEA ၏အပိုင်း 300

အရလိုအပ်သောမိဘများထံမှအချက်အလက်အားအများပြည်သူအေဂျင်စီ၏ထိမ်ချန်မှုများကြောင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ခြင်းမှမိဘများကိုဟန့်တားပါကအချိန်အကန့်အသတ်သည်မိဘနှင့်မသက်ဆိုင်ပါ (34 C.F.R. 300.511(f)) ။

² ယင်းကဲ့သို့ခြွင်းချက်များတွင် -

အများပြည်သူအေဂျင်စီအနေဖြင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်မဖွင့်နိုင်ခြင်းသို့မဟုတ်အထူးပညာရေးဝန်ဆောင်မှုများဆိုင်ရာကနဦးပြဌာန်းချက်ကိုသဘောတူညီရန်မိဘများ၏ငြင်းဆိုချက်ကိုကျော်လွန်ရန်စေ့စပ်မှုကိုအသုံးမပြုနိုင်ခြင်း (34 C.F.R.

300.300(b)(3))

၊အများပြည်သူအေဂျင်စီအနေဖြင့်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်မဖွင့်နိုင်ခြင်းသို့မဟုတ်မိဘများထားသောပုဂ္ဂလိကကျောင်းတက်သည့်ကလေးငယ်သို့မဟုတ်အိမ်မှကျောင်းတက်သောကလေးငယ်၏ကနဦးချင့်တွက်မှုသို့မဟုတ်ပြန်လည်ချင့်တွက်မှုကိုသဘောတူညီရန်မိဘများ၏ငြင်းဆိုချက်ကိုကျော်လွန်ရန်စေ့စပ်မှုကိုအသုံးမပြုနိုင်ခြင်း၊ (34

C.F.R.

300.300(c)(4)(i))၊စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ရန်မိဘများမှထားသောပုဂ္ဂလိကကျောင်းတက်သည့်ကလေးငယ်များ၏မိဘများလုပ်ပိုင်ခွင့်ကိုကလေးငယ်တွင်တွေ့ရှိသောလိုအပ်ချက်များဖြည့်ဆည်းရန်အများပြည်သူအေဂျင်စီ၏ပျက်ကွက်မှုဖြင့်ကန့်သတ်ခြင်း (34 C.F.R.

300.140)၊အရည်အချင်းပြည့်မီသောဆရာကိုပေးရန်အတွက်အများပြည်သူအေဂျင်စီ၏ပျက်ကွက်မှုသည်စီစဉ်ဆောင်ရွက်မှုတွင်အရေးပါသည့်ပြဿနာမဟုတ်သော်လည်းပြည်နယ်ပညာရေးအေဂျင်စီ (SEA) နှင့်အတူအခြေအနေတိုင်ကြားချက်ဖွင့်နိုင်ခြင်း (34 C.F.R. 300.156(e)) တို့ပါဝင်သည်။

3

အကယ်၍စည်းကမ်းပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီအမြန်အပြီးအစီးဆောင်ရွက်သောကြားနာမှုအတွက်စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်ဖွင့်ပါကသို့မဟုတ်ကလေးငယ်သည်လက်ရှိတွင်ကျောင်းစာရင်းဝင်ခြင်းနှင့်ကျောင်းတက်ရောက်ခြင်းမရှိပါကပြန်လည်ဖြေရှင်းညှိနှိုင်းရေးကာလသည် 15 ရက် (7 ရက်အတွင်းကျင်းပသည့်အစည်းအဝေးတွင်) ဖြစ်သည်။အကယ်၍အကြောင်းကိစ္စကိုနှစ်ဦးနှစ်ဖက်စိတ်ကျေနပ်သည်အထိမဖြေရှင်းပါကကြားနာမှုတောင်းဆိုသည့်ရက်စွဲမှကျောင်းတက်ရက် 20 အတွင်းကြားနာမှုပြုရမည်ဖြစ်ပြီးဆုံးဖြတ်ချက်ကိုကြားနာမှုအပြီးကျောင်းတက်ရက် 10 ရက်အတွင်းတွင်ထုတ်ပြန်ရမည်။ (34 C.F.R. 300.532(c) and COMAR 13A.05.01.15).

⁴ ကြားနာစစ်ဆေးရေးအရာရှိ/ALJ

သည်တစ်ဖက်ပါတီ၏တောင်းဆိုချက်အရတိကျသေချာသောအချိန်တိုးမြှင့်မှုကိုသဘောတူနိုင်သည်။ (34 C.F.R. 300.516(c)).

⁵ စည်းမျဉ်းစည်းကမ်းများသည်ရက် 30

ကြာပြန်လည်ဖြေရှင်းညှိနှိုင်းရေးကာလအတွက်ချိန်ညှိမှုများကိုခွင့်ပြုသည်။အောက်ပါဖြစ်ရပ်တစ်ခုခုဖြစ်သော (1)

နှစ်ဦးနှစ်ဖက်လုံးသည်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကိုလျှော့ပေါ့ရန်ရေးသားသဘောတူညီပြီးနောက်၊ (2)

စေ့စပ်မှုသို့မဟုတ်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးစတင်ပြီးသော်လည်းရက် 30

မကုန်မီတွင်နှစ်ဦးနှစ်ဖက်အနေဖြင့်သဘောမတူနိုင်ကြောင်းရေးသားသဘောတူညီပြီးနောက်၊ (3)

နှစ်ဦးနှစ်ဖက်လုံးသည်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးကာလရက် 30

အကုန်တွင်စေ့စပ်မှုကိုဆက်လက်လုပ်ဆောင်ရန်ရေးသားသဘောတူသော်လည်းနောက်ပိုင်းတွင်မိဘသို့မဟုတ်အများပြည်သူအေဂျင်စီသည်စေ့စပ်မှုလုပ်ဆောင်ချက်မှရုပ်သိမ်းပြီးနောက်တစ်နေ့တွင်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းအတွက် 45

ရက်သတ်မှတ်ချိန်စတင်သည်။ (34 C.F.R. 300.510 (c)).

6

အစည်းအဝေးကျင်းပသည့်တိုင်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးတွင်မိဘများမပါဝင်ခြင်းသည်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးလုပ်ငန်းစဉ်နှင့်စီစဉ်ဆောင်ရွက်မှုကြားနာခြင်းတို့ကိုနှောင့်နှေးကြန့်ကြာစေသည်။ (34 C.F.R. 300.510(b)(3)).

⁷ အကယ်၍အများပြည်သူအေဂျင်စီအနေဖြင့်မိဘများ၏စီစဉ်ဆောင်ရွက်မှုတိုင်ကြားချက်လက်ခံရရှိသည့် 15

ရက်အတွင်းပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးကိုမကျင်းပပါကသို့မဟုတ်ပြန်လည်ဖြေရှင်းညှိနှိုင်းရေးအစည်းအဝေးတွင်မပါဝင်ပါကမိဘများသည်စီစဉ်ဆောင်ရွက်မှုကြားနာမှုသတ်မှတ်ချိန်ကိုစတင်ရန်ALJ ၏ကြားဝင်ဖြည့်စွက်ကူညီမှုကိုရှာနိုင်သည်။

⁸ အကယ်၍တိကျသေချာသောတိုင်ကြားချက်နှင့်ပတ်သက်၍ခြွင်းချက်ဖြစ်သောအခြေအနေများရှိပါကသို့မဟုတ်မိဘ

(သို့မဟုတ်တစ်သီးပုဂ္ဂလအဖွဲ့အစည်း၊အကယ်၍တစ်ဦးတစ်ယောက်သို့မဟုတ်အဖွဲ့အစည်းသည်

ပြည်နယ်လုပ်ထုံးလုပ်နည်းများအရစေ့စပ်မှုသို့မဟုတ်အငြင်းပွားမှုပြန်လည်ဖြေရှင်းညှိနှိုင်းရေးဆိုင်ရာအခြားရွေးချယ်စရာနည်းလမ်းများရှိပါကရှိနိုင်ပါက)

နှင့်အများပြည်သူအေဂျင်စီသည်စေ့စပ်မှုတွင်ပါဝင်ရန်သို့မဟုတ်ပြည်နယ်တွင်ရရှိနိုင်ပါကအငြင်းပွားမှုပြန်လည်ဖြေရှင်းညှိနှိုင်းရေးဆိုင်ရာအခြားရွေးချယ်စရာနည်းလမ်းများတွင်ပါဝင်ရန်အတွက်အချိန်တိုးမြှင့်ရန်သဘောတူပါကအခြေအနေတိုင်ကြားချက်အားဖြေရှင်းရန်သတ်မှတ်ချိန်ကိုတိုးမြှင့်နိုင်သည်။ (34 C.F.R. 300.152(b)(1)) .

⁹ MSDE

တိုင်ကြားချက်လုပ်ထုံးလုပ်နည်းများသည်အများပြည်သူအေဂျင်စီ၏ဆုံးဖြတ်ချက်ဖြင့်တိုင်ကြားချက်ဖြေရှင်းရန်အဆိုတင်သွင်းချက်နှင့်တိုင်ကြားချက်ဖွင့်သည့်မိဘနှင့်အများပြည်သူအေဂျင်စီအား

စေ့စပ်မှုတွင်အလိုအလျောက်ပါဝင်ခွင့်အပါအဝင်အများပြည်သူအေဂျင်စီအားတိုင်ကြားချက်တုံ့ပြန်ဆောင်ရွက်ခွင့်နှင့်အတူပေးထားသည်။အချို့ကိစ္စရပ်များတွင်တိုင်ကြားသူနှင့်အများပြည်သူအေဂျင်စီသည်အကြောင်းကိစ္စအားဖြေရှင်းရန်MSDE

မလိုဘဲအငြင်းပွားမှုကိုဖြေရှင်းနိုင်သည်။ (34C.F.R. 300.152(a)(3)).

မေရီလန်ပြည်နယ်ပညာရေးဌာန
အစောပိုင်းကာလကြားဝင်ဖြည့်စွက်ကူညီမှုနှင့်အထူးပညာရေးဝန်ဆောင်မှုများ
200 West Baltimore Street

Baltimore, Maryland 21201

410-767-0249 (phone)

410-333-1571 (fax)

<http://www.marylandpublicschools.org>